

## နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်

- ၁။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းများ အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည် များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်။
- ၂။ လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက် သွားမည်။
- ၃။ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများ ဖြင့် အမြန်ဆုံးကုစားသွားမည်။
- ၄။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင် သမျှ အလေးထား လုပ်ဆောင်သွားမည်။
- ၅။ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင် ရေး ဆက်လက်ဆောင်ရွက်သွားမည်။



## ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစု ဝတ်ရွတ်အဖွဲ့ဖြင့် အသံမစဲ မဟာပဋ္ဌာန်းကျမ်းငါးကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၉

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုဝတ်ရွတ် အဖွဲ့ဖြင့် အသံမစဲမဟာပဋ္ဌာန်းကျမ်းငါးကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနောက် ရထားခန်းမ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ တက်ရောက်၍ သစ္စာပြုဆုတောင်းရွတ်ဖတ်ပူဇော် အမှုဝေခဲ့သည်။(အပေါ်ပုံ) ထို့နောက် တက်ရောက်လာကြသူများနှင့် အတူ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။

စာမျက်နှာ ၃ ကော်လံ ၁

## မြန်မာနိုင်ငံမှ ပြည်ပသို့ လက်ဖက်တန်ချိန် ၄၉၀၀ ခန့် တင်ပို့နိုင်ခဲ့

ရန်ကုန် နိုဝင်ဘာ ၂၉

ဈေးကွက်ရရှိလာသော မြန်မာ့ လက်ဖက်ကို ၂၀၂၀ ပြည့်နှစ် အောက် တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်ထိ ပြည်ပသို့ လက်ဖက် တန်ချိန် ၄၉၀၀ ခန့် တင်ပို့ခဲ့ကြောင်း သိရသည်။

ရေကြောင်းလမ်းခရီးမှ လက်ဖက် တန်ချိန် ၂၀၀ ကျော်နှင့် ကုန်းလမ်း နယ်စပ်ဂိတ်များမှ လက်ဖက်တန်ချိန် ၄၇၀၀ ကျော်ဖြင့် စုစုပေါင်းတန်ချိန် ၄၉၀၀ ခန့် တင်ပို့ခဲ့သည်။ လက်ဖက် အစိုကို ကိုရိုယားနိုင်ငံနှင့် ဂျာမနီနိုင်ငံ သို့ ဈေးကွက်စမ်းသပ်တင်ပို့လျက်ရှိပြီး ရှမ်းပြည်နယ်မှ ထွက်ရှိသော လက်ဖက် ခြောက်ကို တရုတ်၊ အီးယူနိုင်ငံများနှင့် အာဆီယံနိုင်ငံအချို့သို့ တင်ပို့လျက်ရှိ သည်။ စာမျက်နှာ ၄ ကော်လံ ၁



ရှမ်းပြည်နယ်(အရှေ့ပိုင်း) တောင်ပေါ်လက်ဖက်စိုက်ခင်းတစ်ခုကို တွေ့ရစဉ်။

ယနေ့ ဖတ်စရာ

မြေပုံမြို့၌ အသက် ၁၂ နှစ်အထက် ဘင်္ဂါလီ ၅၀၀ အား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်

အတိတ်က ဗမာပြည်ကွန်မြူနစ်ပါတီ၏ သွေးခင်းသောလမ်းအတိုင်း လျှောက်လှမ်းနေသည့် အကြမ်းဖက် PDF

လျှပ်စစ်ကားများထုတ်လုပ်ရေးအတွက် နှစ်ဆန်းကုမ္ပဏီ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်

ဆောင်းပါး စာ - ၄

ဆောင်းပါး စာ - ၆

နိုင်ငံတကာသတင်း စာ - ၁၃

### ပြည်သူ့ဝန်ဆောင်မှုကို အကျိုးရှိရှိ အသုံးချ

“စာအုပ်စာပေ လူ့မိတ်ဆွေ”ဟူ၍ အဆိုရှိသည်။ သို့ရာတွင် လူတိုင်းနှင့် မိတ်ဆွေဖြစ်နိုင်သည်မဟုတ်။ စာအုပ်သည်လည်း လူတို့နှယ်ပင် ကိုယ်ခင်မှ သူခင်သည့်သဘောရှိသည်။ သူ့ကို မိတ်ဆွေဖွဲ့မှသာ ကိုယ်၏မိတ်ဆွေဖြစ်လာသည်။ ရှေးက ရဟန်းပညာရှိအကျော်အမော် ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာထဲကကဲ့သို့ “မှတ်ဖွယ်မှတ်ရာ၊ ထိုထို စာကို၊ ရှာ၍ မပြတ်၊ အိမ်တွင်ဖတ်”ကြရန်လိုသည်။ စာကောင်းပေမူ တို့ကို ရှာဖွေ၍ စဉ်ဆက်မပြတ် ဖတ်ရှုလေ့လာခြင်းအားဖြင့် “သား မယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်း ကြားကာ၊ ထူးခြားလိမ္မာ၊ ရှိသည်သာတည့်”ဟု ဆိုသည့်အတိုင်း မိမိ ကိုယ်တိုင်သာမက ဇနီးသားသမီးတို့ပင် စာပေကြောင့် ထူးခြား လိမ္မာလာရသည်။ စာအုပ်စာပေမှ ရရှိသည့် အသိအမြင် အလိမ္မာတို့က စာဖတ်သူတို့သာလျှင် ရရှိနိုင်သည့် အကျိုးရလဒ်ကောင်းများ ဖြစ် သည်။

စာဖတ်ခြင်း၏ ရည်ရွယ်ချက်သည် သိရန်သို့မဟုတ် ခံစားရန် အတွက် ဖြစ်သည်။ သုတစာပေကို ဖတ်ရှုလျှင် သိနိုင်ပြီး ရသစာပေကို ဖတ်ရှုသည့်အခါ ခံစားနိုင်သည်။ သို့ဖြစ်သည့်အတွက် စာကောင်း ပေမူနတ်တစ်ခုခုကို ဖတ်ရှုသည့်အခါ ဦးနှောက်ကို ဖြစ်စေ၊ နှလုံးသားကို ဖြစ်စေ ခွန်အားတစ်ခုကို ရရှိစေသည်။ စာကို အမှန်တကယ်ဖတ်ရှု သူတစ်ဦးအနေဖြင့် မအားရှိမဖတ်နိုင်ဟူသော ဆင်ခြင်မျိုးမရှိဘဲ နေ့စဉ်အချိန်အားဖြင့် မိနစ်အနည်းငယ်မျှပင် ဖြစ်စေ၊ စာမျက်နှာ အနည်းငယ်မျှပင်ဖြစ်စေ မှန်မှန်ဖတ်ရှုသွားကြပြီး စာတစ်အုပ် ကုန်သည်နှင့် နောက်တစ်အုပ် စဉ်ဆက်မပြတ် ဖတ်ကြသည်။ စာဖတ်ရာတွင်လည်း ဖရန်ဆစ်ဘောကွန်၏ အဆိုအမိန့်ဖြစ်သော အချို့စာအုပ်များသည် မြည်းရန်၊ အချို့ကိုမူ မျိုချရန် (သာမန်မျှသာ ဖတ်ရန်)နှင့် အနည်းငယ်မျှသော အချို့ကိုမူ ညက်အောင်ဝါးကာ အစာကြေအောင်ချေရန် (အသေးစိတ်လေ့လာ၊ ကုန်စင်သိအောင် အားထုတ်ဖတ်ရှုကြရန်) ဆိုသည့် အချက်များကို ကျင့်သုံးပါက ပို၍ အကျိုးရှိနိုင်သည်။

စာဖတ်သူများအဖို့ မျက်မှောက်ခေတ်တွင် အခွင့်အလမ်းများက ပိုသည်။ မိမိတို့ ဖတ်လိုသည့် စာကို ရှင်မဟာရဋ္ဌသာရတို့ ခေတ်က ကဲ့သို့ ရှားရှားပါးပါး ရှာနေရသည့် ခေတ်မျိုးကဲ့သို့ မဟုတ်တော့ဘဲ အရောင်အသွေးစုံ၊ စာအုပ်ကို စာအုပ်ဆိုင်များမှာ ရှာဖွေဝယ်ယူ ဖတ်ရှုနိုင်ကြသည်။ သို့မဟုတ်ပါကလည်း စာကြည့်တိုက်များမှာ သွားရောက်ငှားရမ်းဖတ်ရှုနိုင်သည်။ သို့မဟုတ်ပါကလည်း အွန်လိုင်းမှာ ရှာဖွေဖတ်ရှုနိုင်ကြသည်။ မည်သည့်နည်းဖြင့် စာဖတ် သည်ဖြစ်စေ ဖတ်ရှုမှုများပြားလာသည်နှင့်အမျှ ဖတ်သူအား အကြား အမြင်သုတပြည့်ဝလာစေသည်။ အမှားအမှန်၊ အကျိုးအကြောင်း အဆိုးအကောင်းတို့ကို နှိုင်းဆောင်ခြင်းသည် ဉာဏ်ပညာကို ရရှိလာစေသည်။ အသိပညာပြည့်ဝသူသည် မိမိကိုယ်ကိုယ်ကောင်း အောင် ဆောင်ရွက်နိုင်သကဲ့သို့ မိမိ မိသားစု၊ မိမိ ပတ်ဝန်းကျင်၊ မိမိ ဒေသ၊ မိမိနိုင်ငံအတွက် ကောင်းအောင်၊ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်သည်။

ယခုအခါ အများပြည်သူအား အသိပညာ ဖြန့်ဖြူးပေးသည့် စာကြည့်တိုက်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့များ တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဖွင့်လှစ်ပေးထားပြီး ဝန်ဆောင်မှုပေးလျက်ရှိသည်။ ကျောင်းသား ကျောင်းသူများ၊ လူငယ်လူရွယ်များအပါအဝင် ပြည်သူ လူထုအနေဖြင့် ပြန်/ဆက်စာကြည့်တိုက်များ၏ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သော မှန်ကန်သည့် သတင်းအချက်အလက်များ ဖြန့်ဝေရေးနှင့် အသိပညာ မြှင့်တင်ရေးဆောင်ရွက်မှုများကို အကျိုးရှိရှိ အသုံးချကာ တန်ဖိုးမြင့်သည့် လူ့စွမ်းအားအရင်းအမြစ်အဖြစ် မြှင့်တင် နိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

### ကျင့်ဝတ်နှင့်ညီသော အချက်အလက်အခြေပြု သတင်းစာပညာသင်တန်း စတင်ဖွင့်လှစ်

ရန်ကုန် နိုဝင်ဘာ ၂၉ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ သတင်းမီဒီယာကျင့်ဝတ်နှင့် သတင်းမီဒီယာဖွံ့ဖြိုးရေးကော်မတီက ကြီးမှူးဖွင့်လှစ်သော သတင်း မီဒီယာသမားများ အရည်အသွေးမြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၃) အဖြစ် ကျင့်ဝတ်နှင့်ညီသော အချက်အလက်အခြေပြု သတင်းစာပညာ သင်တန်းကို ယနေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီရုံး၌ ဖွင့်လှစ်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)နှင့် ဒုတိယဥက္ကဋ္ဌများ၊ သတင်း မီဒီယာကျင့်ဝတ်နှင့် ဖွံ့ဖြိုးရေးကော်မတီအဖွဲ့ ခေါင်းဆောင်၊ မီဒီယာ ကောင်စီအတွင်းရေးမှူး ဦးအောင်ပြည့်စုံနှင့် ကောင်စီဝင်များ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က နိုင်ငံတော် တည်ဆောက်ရေးကဏ္ဍအတွက် စတုတ္ထမဏ္ဍိုင် ပိုမိုအားကောင်းလာစေရန် ကျင့်ဝတ်လိုက်နာသော သတင်းသမားများ ပိုမိုပေါ်ပေါက်လာစေရေးနှင့် တိကျသေချာသော အချက်အလက်များရရှိကာ ပြည်သူများအတွက် အကျိုးရှိစေမည့် သတင်းများ ကြိုးစားရေးသားကြရန် ပြောကြားသည်။

သင်တန်းကို ယနေ့မှ ဒီဇင်ဘာ ၃ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ငါးရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး အချက်အလက် ရယူခြင်းနှင့် သတင်းရေးသားတင်ဆက်ရာတွင် အချက်အလက်များ ထည့်သွင်းရေးသားနိုင်စေရေးတို့အတွက် အဓိကသင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မောင်နိုင်

### ပန်းသီးမှ တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်ရေး သမဝါယမကဏ္ဍက ဆောင်ရွက်လျက်ရှိ

ဟားခါး နိုဝင်ဘာ ၂၉ ချင်းပြည်နယ်အတွင်း ပန်းသီး သီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်းလုပ်ငန်းများ အောင်မြင်လာ စေရန် ပန်းသီး သီးနှံစိုက်ပျိုးရေး တိုးမြှင့် စိုက်ပျိုးလာနိုင်ပြီး အရည်အသွေးကောင်းမွန် သည့် ဒေသထွက်ပန်းသီးများ တိုးမြှင့် ထုတ်လုပ်နိုင်ရန် ပန်းသီးစိုက်ပျိုးရေးအဖွဲ့၏ မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် လူနေမှု အဆင့်အတန်းမြှင့်တင်ပေးရေးအတွက် ဒေသခံ တောင်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ချင်းပြည်နယ် သမဝါယမဦးစီးဌာနအနေဖြင့် တီးတိန်နှင့် မင်းတပ်မြို့နယ်တို့တွင် သမဝါယမအသင်းများ ဖွဲ့စည်းကာ ပန်းသီးစိုက်ပျိုးထုတ်ကုန်များ ထုတ်လုပ်သွားမည်ဖြစ်သည်။

ရောင်းချပါက ၁၁ ဒသမ ၆၄ သိန်းရရှိပြီး အချိုးကျ တွက်ချက်မှုအရ ကုန်ကျစရိတ် ငါးသိန်းဖြစ်သဖြင့် တစ်ဧကနှစ်စဉ်အမြတ် ငွေကျပ် ၆ ဒသမ ၆၄ သိန်း ရရှိမည်ဖြစ် ကြောင်း၊ တောင်သူတစ်ဦးအနေဖြင့် ပန်းသီး သုံးဧက စိုက်ပျိုးနိုင်ပါက တစ်နှစ်ဝင်ငွေကျပ် ၂၀ သိန်းရ ရှိမည်ဖြစ်သည်။ အကယ်၍ ပန်းသီးမှတန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပန်းသီး

ပိုင် ထုတ်လုပ်ပါက တစ်ပုလင်းထုတ်လုပ်မှု အကျိုးအမြတ်ငွေကျပ် ၇၆၀ ရရှိပြီး ပုလင်း ၁၀၀၀ ထုတ်လုပ်နိုင်ပါက ၇ ဒသမ ၆ သိန်း အကျိုးအမြတ် ရရှိမည်ဖြစ်သည်။ လက်ရှိ ချင်းပြည်နယ်အနေဖြင့် တီးတိန်၊ ဖလမ်းနှင့် မင်းတပ်မြို့နယ်တို့တွင် ပန်းသီးသီးနှံ ၂၉၈ ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။ သတင်းစဉ်



### ကိုဗစ်-၁၉ ရောဂါအား ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် အသုံးများသည့် ဆေးဝါးများ၏ ပေါက်ဈေးများ

(၂၉-၁၁-၂၀၂၁) ညနေ ၆ နာရီအချိန်အထိဈေးနှုန်း

No	Product Name	Pack Size	Price in Kyats (Retail)	Company Name
<b>Anti-inflammatory</b>				
1	P.O Prednisolone	Box of 10x10	2000	Aorta
2	Injection- Dexamethasone	Vial	160	Aorta
<b>Antiviral</b>				
3	P.O Favipiravir 400 mg	2X10 Tablet	50000	AA Medical
4	Injection - Remdesivir	Vial	70000	GHI
<b>Anti thrombosis</b>				
5	Injection Enoxaprim 40 mg	1 Pre-Filled Syringe	7000	Nyi Lay Naing

6	Injection Enoxaprim 60 mg	1 Pre-Filled Syringe	9000	Nyi Lay Naing
<b>Symptomatic</b>				
7	P.O Paracetamol 500 mg	10X10's tablets/ Box	1500	AA Medical
8	P.O Dextromethophan	10X10's	1450	AA Medical
9	P.O Bromhexine	10X10's tablets/ Box	1000	Medi Myanmar
10	P.O Cetrizine	10X10's / Box	2200	AA Medical

အခြားဆေးဝါးများ၏ ဈေးနှုန်းများကို Website (www.mccpmd.org) နှင့် Facebook Page <https://www.facebook.com/323302521392189/posts/1720802588308835/?d=n> တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

### လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်

နေပြည်တော် နိုဝင်ဘာ ၂၉ - မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခုနစ်ပေမှ ကိုးပေခန့်နှင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေးပေမှ ခုနစ်ပေခန့် ရှိနိုင်သည်။ မိုး/လေ

# စိုက်ပျိုးရေးထုတ်ကုန်များ အရှုံးပေါ်မူမရှိစေရေးအတွက်လည်း စီမံဆောင်ရွက်ပေးရန်လို

မိမိတို့တာဝန်ယူသည့် ကာလအတွင်း စိုက်ပျိုးရေးတောင်သူများအား ထောက်ပံ့ကြေးပေးခြင်း၊ ချေးငွေများထုတ်ပေးခြင်းနှင့် အခြားလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များ အရှုံးပေါ်မူမရှိစေရေးအတွက်လည်း စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ သွင်းအားစုများအသုံးပြုခြင်းနှင့် မျိုးကောင်းများ အသုံးပြုပြီး ကောက်ကွက်ပြည့်အောင် စနစ်တကျစိုက်ပျိုးခြင်းဖြင့်၊ စပါးများအထွက်နှုန်းတိုးစေရေး ဆောင်ရွက်နိုင်ခြင်းဖြင့် တောင်သူများ ဝင်ငွေပိုမိုကောင်းမွန်စေမည်ဖြစ်ကြောင်း။

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၇-၉-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) ၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)

## ကျောင်းသား ကျောင်းသူများနှင့် လူငယ်လူရွယ်များ စာကြည့်တိုက်ကို ဝင်ထွက်သွားလာစေရေးအတွက် ၎င်းတို့ ဖတ်ချင်သည့် စာအုပ်စာစောင်များကို စီစဉ်ထားရှိပေးရန် လိုအပ်

နေပြည်တော် နိုဝင်ဘာ ၂၉  
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ဓနကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ရွာငံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပြန်ကြားရေးကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။  
ထို့နောက် ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက

ဒေသဖွံ့ဖြိုးတိုးတက်ရန် သတင်းအချက်အလက်နှင့် အသိပညာဖြန့်ဝေရေးလုပ်ငန်းများသည် လွန်စွာအရေးကြီးပါကြောင်း၊ ပြည်သူများအား မှန်ကန်သော သတင်းအချက်အလက်ဖြန့်ဝေရေးနှင့် အသိပညာမြှင့်မားအောင် ဆောင်ရွက်ရေးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အဓိက တာဝန်ပင်ဖြစ်ပါကြောင်း၊ ပြည်သူများအား အသိပညာဖြန့်ဖြူးပေးရန် စာကြည့်တိုက်များကို အခြေခံဆောင်ရွက်ရမည်ဖြစ်သဖြင့် စာကြည့်တိုက်များ၏ အသွင်သဏ္ဍာန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ကောင်းမွန်စေရန် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ အထူးသဖြင့် ကျောင်းသား ကျောင်းသူများနှင့် လူငယ်

လူရွယ်များ စာကြည့်တိုက်ကို ဝင်ထွက်သွားလာစေရေးအတွက် ၎င်းတို့ ဖတ်ချင်သည့် စာအုပ်စာစောင်များကို စီစဉ်ထားရှိပေးရန် လိုအပ်ပါကြောင်း။

### ပူးပေါင်းကူညီဆောင်ရွက်

ထို့ပြင် ကွန်ပျူတာသင်တန်းနှင့် အခြားအသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများကိုလည်း စီစဉ်ဖွင့်လှစ်ပေးရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကျရာဒေသ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းကူညီဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ပွင့်လင်းစွာတင်ပြရန်နှင့် ဝန်ထမ်းအချင်းချင်း ချစ်ခင်စည်းလုံးစွာ နေထိုင်လုပ်ကိုင်ကြစေလိုကြောင်း၊ ယခုအခါ မသမာသူအဖျက်သမားများသည် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်နေကြသဖြင့် လုံခြုံရေး သတ်၊ လုံခြုံရေးအသိရှိရန် လိုအပ်ပါကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဖော်ထုတ်တားဆီးကြရန် လိုအပ်ပါကြောင်း မှာကြားသည်။

### ရှင်းလင်းတင်ပြ

ထို့နောက် ဓနကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌက လူထုအခြေပြုဗဟိုဌာန (Community Centre) လုပ်ငန်းများကို စီစဉ်ဆောင်ရွက်နိုင်ရေးအတွက် ဘက်စုံသုံးခန်းမ တည်ဆောက်ထားမှု အခြေအနေနှင့် ပြည်သူလူထုအသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့်အခြေအနေကို ရှင်းလင်းတင်ပြသည်။  
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရွာငံမြို့နယ်ရှိ အနန္တဇီန သမ္မုဒ္ဒေ စေတီတော်ကြီး တည်ဆောက်နေမှု အခြေအနေများအား ဖူးမြော်ကြည့်ရှု၍ အလှူငွေများ ပေးအပ်လှူဒါန်းသည်။  
ထို့နောက် ဓနကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌက စေတီတော်ကုန်းတော်ပေါ်မှ ရွာငံမြို့၏ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပင်းတယနှင့် ရွာငံမြို့တို့သည် သဘာဝအခြေခံခရီးသွားလုပ်ငန်းများအတွက် အခြေခံကောင်းများ တည်ရှိပြီးဖြစ်သဖြင့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ပိုမိုစိတ်ဝင်စားလာစေရန် မီဒီယာနည်းလမ်းများဖြင့် ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  
သတင်းစဉ်



ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဓနကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းတို့ ရွာငံမြို့နယ်ရှိ အနန္တဇီန သမ္မုဒ္ဒေစေတီတော်ကြီး တည်ဆောက်နေမှုအခြေအနေများအား လှည့်လည်ဖူးမြော်ကြည့်ရှုခဲ့သည်။

**◆ ရှေ့ဖုံးမှ**  
အဆိုပါ အသံမစ်မဟာပဋ္ဌာန်းကျမ်း ငါးကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာစေရန်နှင့် ကပ်ကြီးသုံးပါးဘေးမှ လွတ်မြောက်စေရန် စိတ်စေတနာ ရည်သန်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) ဝတ်ရွတ်အဖွဲ့မှ နိုဝင်ဘာ ၁၉ ရက်မှ ယနေ့အထိ ၁၁ ရက်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

## ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကိုဗစ်စင်တာများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၉  
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား

၁၃ ဦးနှင့် အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၁၉ ဦးတို့ကို လက်ခံထားရှိကြောင်း သိရသည်။  
အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြုပြီးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်

# (၅၉) ကြိမ်မြောက် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၉

(၅၉)ကြိမ်မြောက် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (Asian-African Legal Consultative Organization-AALCO) အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ယနေ့မှစတင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ အဆိုပါအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။ (ယာဝုံ)

### အဖွဲ့အမှတ်စဉ်ပြောကြား

အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Li Keqiang တက်ရောက်၍ အဖွဲ့အမှတ်စဉ်ပြောကြားသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဤအစည်းအဝေးကို ကိုဗစ်-၁၉ ကာလ အတွင်း ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အစိုးရအဖွဲ့၊ AALCO အတွင်းရေးမှူးချုပ်ရုံးနှင့် အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Wang Yi ကို အထူးကျေးဇူးတင်ရှိ ပါကြောင်း။

### စည်းလုံးညီညွတ်မှုကိုပြသ

အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့အစည်းသည် ၁၉၅၅ ခုနှစ်၊ ဘန်ဒေါင်းညီလာခံမှ စတင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် အဖွဲ့အစည်းကို စတင်တည်ထောင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် နှစ်စဉ်ကျင်းပသည့် အစည်းအဝေးများတွင် တက်ကြွစွာ ပါဝင်တက်ရောက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားလျက်ရှိသော်လည်း အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပနိုင်ခြင်းသည် အာရှ-အာဖရိက နိုင်ငံများအကြား စည်းလုံး ညီညွတ်မှုကို ပြသခြင်း ဖြစ်ပါကြောင်း၊ AALCO ၏ နှစ်စဉ်ထုတ်ဝေသည့် စာအုပ်နှင့် “အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ” ခေါင်းစဉ်ဖြင့် ဂျာနယ်ထုတ်ဝေနိုင်မှုတို့အပေါ် ဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊ AALCO သည် အာရှ-အာဖရိက နိုင်ငံများအတွက် အလွန်



အရေးပါသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂနှင့် အခြား သောအဖွဲ့အစည်းများသို့ အပြည်ပြည်ဆိုင်ရာဥပဒေ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများတွင် အဓိကအထောက်အပံ့ပေးလျက်ရှိသည့် အဖွဲ့အစည်း ဖြစ်ပါကြောင်း၊ AALCO က အပြည်ပြည်ဆိုင်ရာ ဥပဒေကော်မရှင် International Law Commission (ILC)၏ လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ပေးလျက်ရှိရာ မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်း။

### အလေးထားလိုက်နာရန် လိုအပ်မည်

အပြည်ပြည်ဆိုင်ရာဥပဒေသည် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး နယ်ပယ်များတွင် သာတူညီမျှမှုနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်အောင်မြင်စေရန် အခြေခံ အုတ်မြစ်ဖြစ်ပါကြောင်း၊ ယခုဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကမ္ဘာ ကပ်ရောဂါကာလအတွင်း နိုင်ငံအသီးသီးအနေဖြင့် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသော်လည်း အပြည်ပြည်ဆိုင်ရာဥပဒေကို

အလေးထားလိုက်နာရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ ကပ်ရောဂါ ကာလအတွင်းနှင့် ကာလအလွန်အခြေအနေများတွင် ရင်ဆိုင်ကြုံတွေ့ရမည့် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှု များကို အဖွဲ့ဝင်နိုင်ငံများအကြား အတူတကွ ရင်ဆိုင်ဖြေရှင်းရန် လိုအပ် မည်ဖြစ်ပါကြောင်း၊ ဆိုက်ဘာမူခင်းများသည် နိုင်ငံဖြတ်ကျော် မှုခင်း ဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံတည်းအနေဖြင့် တိုက်ဖျက်၍ မရနိုင် ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီး ပါကြောင်း၊ ဆိုက်ဘာမူခင်း တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အနေဖြင့် ဆိုက်ဘာလုံခြုံရေးဥပဒေကို အပြည်ပြည်ဆိုင်ရာ စံနှုန်းများ နှင့်အညီ ရေးဆွဲလျက်ရှိပါကြောင်း ပြောကြားပြီး အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေကော်မရှင်မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ဆိုက်ဘာဆိုင်ရာ နိုင်ငံတကာဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေပြဿနာများနှင့်စပ်လျဉ်း၍ တက်ရောက်ကြ သော အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ သတင်းစဉ်

### ရှေ့ဖို့မှ

“ကျွန်တော်တို့ ဌာနအနေနဲ့ ပို့ကုန် တိုးတက်ရေးကို အဓိကထား ဆောင်ရွက် ပါတယ်။ ရှမ်းပြည်နယ်မှာဆိုရင် ဘိန်းအစားထိုး သီးနှံအဖြစ် တောင်သူတွေကို နည်းပညာပံ့ပိုး ပြီး လက်ဖက်စိုက်ပျိုးရေးလုပ်ငန်းကို စီမံကိန်း နဲ့ ဆောင်ရွက်နေတာရှိတယ်။ နည်းစနစ် ကောင်းလာတဲ့အတွက် ထုတ်လုပ်မှုတိုးတက် ပြီး ဈေးကွက်မှာလည်း အဆင့်မြင့်ထုတ်ကုန် ကို တင်ပို့နိုင်ကြပါတယ်။ လက်ဖက်ခြောက် ဆိုင်ရင် တရုတ်နိုင်ငံကို အများဆုံးပို့တာပါ။ လက်ဖက်အစိုဟာ ပြည်တွင်းစားသုံးမှုများပြီး ပြည်ပကို စမ်းသပ်ပို့ဆောင်နေကြပါပြီ။ ပြည်ပ ကို ကုန်သွယ်မှုဖြင့်တင်ပို့ အဓိကဆောင်ရွက် နေတာဖြစ်တဲ့အတွက် ပြည်ပနိုင်ငံ ၁၃ နိုင်ငံမှာ ရှိတဲ့ မြန်မာစီးပွားရေးစစ်သံမှူးတွေက နိုင်ငံ အတွက် ကုန်သွယ်မှုဖြင့်တင်ပေးနဲ့ မြန်မာ့ ထုတ်ကုန်တွေကို တိုးချဲ့တင်ပို့ပြီး ဈေးကွက် တိုးမြှင့်ရရှိရေးကို ဆောင်ရွက်နေပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှုဖြင့်တင်ပေး အဖွဲ့ ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းကျော်

က ပြောကြားသည်။ မြန်မာ့လက်ဖက်သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် အများဆုံးစိုက်ပျိုးထုတ်လုပ် လျက်ရှိပြီး ပင်လောင်း၊ ပင်းတယနှင့် ရွှာငံ လက်ဖက်ခြောက်သည် နာမည်ကြီး၍ ကိုးကန့် လက်ဖက်ခြောက်သည်လည်း ပြည်ပဈေးကွက် ဝင်အဖြစ် တင်ပို့လျက်ရှိသည်။ လက်ဖက် စိုက်ပျိုးဖြစ်ထွန်းရာ နေရာဒေသအလိုက် တရုတ်လက်ဖက်၊ အာသံလက်ဖက်နှင့် အင်ဒို ချိုင်းနား လက်ဖက်ဟူ၍ သုံးမျိုး ခွဲခြားထားရှိ ပြီး တရုတ်လက်ဖက်ကို ရှမ်းပြည်နယ်တွင် စိုက်ပျိုး၍ အပင်ပုပြီး အစိမ်းရင့်ရောင်ဖြင့် အရွက်သေးကာ ချုံပုတ်ပုံဖြစ်သောကြောင့် အထွက်နှုန်းလျော့ရှိသည်။ အာသံလက်ဖက် သည် အပင်ငယ်ပုံသဏ္ဍာန်ဖြင့် အမြင့်ပေ ၃၀ မှ ၅၀ အထိ ရှိတတ်ပြီး အရွက်ကြီးမားသော ကြောင့် ရွက်ကြောထင်ရှားလျော့ရှိသည်။ အင်ဒို ချိုင်းနားလက်ဖက်သည် အာသံလက်ဖက်နီးပါး ထူပြီး အရွက်သည် အဝါဖြစ်စေ၊ အစိမ်း ပျော့ရောင်ဖြစ်စေ ပေါက်ရောက်လျော့ရှိသည်။ ကမ္ဘာတွင် လက်ဖက်အများဆုံးတင်သွင်း သောနိုင်ငံတို့မှာ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ယူကေ၊ ဗီယက်နမ်၊ ဆော်ဒီအာရေး

ဗီးယား၊ အီရန်၊ မိုရိုကို၊ ဂျာမနီ၊ တရုတ်၊ ဟောင်ကောင်တို့ဖြစ်ပြီး ကမ္ဘာတွင်လက်ဖက် အများဆုံးတင်ပို့သောနိုင်ငံတို့မှာ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ကင်ညာ၊ ပိုလန်၊ ဂျာမနီ၊ ယူအေအီး၊ ယူကေ၊ ဂျပန်၊ တရုတ်(တိုင်ပေ) နိုင်ငံတို့နှင့် လက်ဖက်အများဆုံး ထုတ်လုပ် သောနိုင်ငံတို့မှာ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကင်ညာ၊ တူရကီ၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက် နမ်၊ သီရိလင်္ကာနှင့် အီရန်နိုင်ငံတို့ဖြစ်သည်။ ကမ္ဘာတွင် လက်ဖက်အများဆုံးထုတ်လုပ် သောနိုင်ငံတို့တွင် မြန်မာနိုင်ငံပါဝင်ပြီး ပြည်ပ ပို့ကုန်တို့တွင် ရေထွက်ကုန်နှင့် အခြားပို့ကုန် များနည်းတူ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုမှ လည်း နှစ်စဉ်နိုင်ငံခြားဝင်ငွေရရှိလျက်ရှိရာ ထုတ်လုပ်မှုနှင့် စိုက်ပျိုးမှုနည်းပညာ အားဖြည့် ဆောင်ရွက်မှုဖြင့် ကမ္ဘာ့လက်ဖက်အများဆုံး တင်ပို့သောနိုင်ငံစာရင်းတွင် ပါဝင်လာနိုင်မည် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက် အထိ ပြည်ပသို့ လက်ဖက် အစို/အခြောက် ကုန်တန်ချိန် ၄၉၀၀ ခန့်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ-ကနူး

## မြေပုံမြို့၌ အသက် ၁၂ နှစ်အထက် ဘင်္ဂါလီ ၅၀၀ အား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

မြေပုံ နိုဝင်ဘာ ၂၉  
ရခိုင်ပြည်နယ် မြေပုံမြို့ တောင်ပေါ်ရပ်ကွက်ရှိ အသက် ၁၂ နှစ်နှင့် အထက် ဘင်္ဂါလီ ၅၀၀ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆေးထိုးသတ်မှတ် စုရပ်အသီးသီးတွင် စနစ်တကျ စတင်ထိုးနှံပေးသည်။  
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်း ဦးဆောင်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး မထိုးမီ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင်တိုင်းတာခြင်းစသည့် ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ပေးပြီးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စနစ်တကျထိုးနှံပေးသည်။  
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်လာကြသူများ အား ဌာနဆိုင်ရာများက လိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  
မြို့နယ်(ပြန်/ဆက်)

# ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးသည့် အသက် ၁၈ နှစ်အထက် လူဦးရေ ၁၇ သန်းကျော် မကြာမီရောက်ရှိကာ ရည်မှန်းချက်ပြည့်မီမည်

နေပြည်တော် နိုဝင်ဘာ ၂၉

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး အရေးပေါ်လူနာဌာန၊ သွားနှင့် ခံတွင်းဌာန၊ ဓာတ်မှန်ခန်း၊ တီဗွီဓာတ်မှန်ခန်း၊ ဓာတ်ခွဲဌာန၊ ခွဲစိတ်ခန်း၊ အထူးကြပ်မတ်လူနာကုသခန်း၊ Oxygen Plant တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများကို အားပေးစကားပြောကြားသည်။

### အားဖြည့်ဆောင်ရွက်

ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ယခုအချိန်တွင် ကိုဗစ်-၁၉ တတ်ယူလှိုင်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်သည့် အတွက် ရရှိထားသည့်အတွေ့အကြုံအပေါ် အခြေခံကာ နောက်ထပ်လှိုင်းအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသ/လေကြောင်းဝင်ပေါက်တို့မှ ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး New variant မဝင်ရောက်နိုင်စေရန် ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းကို အားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း။

နယ်စပ်ဒေသများဖြစ်သည့် မူဆယ်၊ ကျိုင်းတုံ၊ လားရှိုး၊ မြဝတီတို့တွင် RT-PCR စက်များ တပ်ဆင်ထားရှိကာ လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး မကြာမီထားဝယ်၊ ကလေးမြို့များတွင် RT-PCR စက်များ တိုးချဲ့တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုံမှန်မဟုတ်သည့် အစုလိုက် အပြုံလိုက် ရောဂါဖြစ်ပွားမှုတွေ့ရှိပါက ဗီဇပြောင်းပိုး ဟုတ်/မဟုတ် စစ်ဆေးသော ကိုဗစ်-၁၉ Gene Sequencing စစ်ဆေးခြင်းကို တပ်မတော်ဆေးသုတေသနတပ်နှင့် ဆေးသုတေသနဦးစီးဌာနတို့တွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကာကွယ်ရေးလုပ်ငန်းများ နည်းတူ ကုသရေးပိုင်းအနေဖြင့် ပြည်သူ့ဆေးရုံများတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများအတွက် သီးသန့်ကုသဆောင်နှင့် ကိုဗစ်-၁၉ ရောဂါပိုး



ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ပြည်သူ့ဆေးရုံအတွင်း ကြည့်ရှုစစ်ဆေးစဉ်။

တွေ့လူနာ အထူးကြပ်မတ်ကုသမှုဌာနတို့အား စနစ်တကျပြင်ဆင်ထားရှိမှုအတွက် လိုအပ်ချက်များ ပံ့ပိုးပေးနိုင်ရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်တွင် အသက် ၁၈ နှစ်အထက် ရည်မှန်းချက်အရ ၅၀ ရာခိုင်နှုန်းဖြစ်သည့် လူဦးရေ ၁၇ သန်းကျော်တွင် ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ် ထိုးနှံပြီးစီးခြင်း ရရှိစေရန် ရည်မှန်းထားပြီး ယခုအခါ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပြီးသူ ၁၆ ဒသမ ၃ သန်းရှိပြီး ၎င်းတွင် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ ၁၁ ဒသမ ၅ သန်းနှင့် တစ်ကြိမ် ထိုးနှံပြီးသူ ၄ ဒသမ ၈ သန်းပါဝင်ကြောင်း ပြောကြား သည်။

လွှမ်းခြုံမှုကောင်းမွန်၍ ကိုဗစ်-၁၉ နောက်ထပ်လှိုင်းများ ကာကွယ်ရေးလုပ်ငန်းတွင် အထောက်အကူဖြစ်ကာ ပြင်းထန်လူနာများဖြစ်ပွားမှုနှင့် လူနာသေဆုံးမှု လျော့နည်းစေရန် ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးစုရပ်များကို ကျွေးလက်ကျန်းမာရေးဌာန/ကျေးရွာများအထိ တိုးချဲ့နိုင်ရေး အခြေခံကျန်းမာရေးဝန်ထမ်းများဖြစ်သည့် လက်ထောက်ကျန်းမာရေးမှူး၊ အမျိုးသမီး ကျန်းမာရေးဆရာမ၊ သားဖွားဆရာမများအနေဖြင့် ကျေးရွာများအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

လှည့်လည်ကြည့်ရှုစစ်ဆေး မွန်းလွဲပိုင်းတွင် တောင်ငူမြို့ပြည်သူ့ဆေးရုံကြီး သတင်းစဉ်

သို့ ရောက်ရှိပြီး ခွဲစိတ်ခန်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ အထူးကြပ်မတ်ကုသမှုဌာန၊ ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးစီမံချက်အရ Ventilators များ ရောက်ရှိတပ်ဆင်ထားရှိမှု၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ အရိုးနှင့် ထိခိုက်ဒဏ်ရာလူနာ/ခွဲစိတ်လူနာဆောင်၊ Oxygen Plant များ တပ်ဆင်လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးက ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ reagents မပြတ်လပ်အောင် စီစဉ်ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါနှင့် သာမန်ရောဂါဖြစ်သောသူများ တက်ရောက်ကုသနိုင်မည့် ICU များကို သီးခြားစီခွဲ၍ ဆောင်ရွက်ထားရန်၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများအား လစဉ်ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ညတာဝန်ကျဝန်ထမ်းများအား စားစရိတ်ထောက်ပံ့ခြင်း၊ ဘွဲ့လွန် ဒီပလိုမာဘွဲ့များအတွက် ဘွဲ့လွန်ကြေးထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ထားရှိပြီး ကျန်းမာရေး အန္တရာယ်ထိခိုက်နိုင်သည့် တာဝန်ဆောင်ရွက်နေရသည့် ဓာတ်မှန်/ဓာတ်ခွဲ ကျန်းမာရေးဝန်ထမ်းများအတွက် risk allowance ထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။

### ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်

ပြည်သူ့ဆေးရုံကြီးများတွင် အောက်ဆီဂျင်လိုအပ်ချက်နှင့်အညီ ရရှိအောင် စီမံထားရှိရန်၊ အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်ရန်၊ လိုအပ်မည့်ဆေးဝါး၊ ပဋိဇီဝဆေးများ ဖြည့်ဆည်းထားရန် မှာကြားကာ တက်ရောက်လာကြသော အထူးကုဆရာဝန်များ၊ သူနာပြုများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်းပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်၍ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(တောင်ငူမြို့)သို့ ရောက်ရှိကာ သူနာပြုသင်တန်းသူများနှင့် တွေ့ဆုံ၍ သင်တန်းသူများ၏ စားဝတ်နေရေး/လုံခြုံရေး စီမံဆောင်ရွက်ထားရှိမှု၊ ခေတ်မီသင်ကြားရေး အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းထားရှိမှု၊ သင်တန်းပြီးဆုံးပါက လုပ်ငန်းခွင် ဝင်ရောက်နိုင်ရန် စီစဉ်ထားရှိမှုနှင့် သင်တန်းတက်ရောက်စဉ် ပြည်သူ့လူထု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့ကြောင်း သိရှိရသည်။



## ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်

ကျိုင်းတုံ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆေး အလုံးရေ ၂၄၅၄ လုံးကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ နိုဝင်ဘာ ၂၉ ရက် ညနေ ၃ နာရီက ရောက်ရှိသည်။

တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်လာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား အလုံးရေ ၂၄၅၄ လုံးနှင့်အတူ ဆေးထိုးအပ်များ ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ရာ ရှမ်းပြည်နယ်

(အရှေ့ပိုင်း) ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်နှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။ (အပေါ်ပုံ)

အဆိုပါရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား အလုံးရေ ၂၄၅၄ လုံးသည် တစ်လုံးလျှင် လူဦးရေ ငါးဦး ထိုးနှံပေးနိုင်ပြီး လူဦးရေ ၁၂၂၇၀ အတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မြို့နယ်များအလိုက် ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အောင်ဇင်မြင့်(ပြန်/ဆက်)

## ပြည်ပပြန် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်များတွင် လက်ခံလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၉

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ် မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၉၂ ဦး၊ အမျိုးသမီး ၉၃ ဦး စုစုပေါင်း ၂၈၅ ဦးတို့ကို

လက်ခံခဲ့ကြသည်။

ထိုသို့ လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊

ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်



# အတိတ်က ဗမာပြည်ကွန်မြူနစ်ပါတီ၏ သွေးခင်းသောလမ်းအတိုင်း လျှောက်လှမ်းနေသည့် အကြမ်းဖက် PDF

## ပြည်ထောင်စုသားတစ်ဦး

တစ်နေ့က လူမှုကွန်ရက်စာမျက်နှာမှာ မြင်တွေ့လိုက်ရသည်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ကျေးရွာတစ်ရွာ၌ အမျိုးသမီးတစ်ဦးက လက်ကိုင် စပီကာ နဲ့ တော်လှန်ရေး နိုင်ငံရေးတရားတွေဟောလို့၊ လူငယ်နှစ်ဦးက “သွေးသစ္စာလည်းပြုခဲ့ပြီ”ဆိုသည့် စာတန်းပါအလံကိုဖြန့်လို့၊ ရှေ့ဆုံးမှာထိုင်နေကြသည့် ပရိသတ်အများစုကတော့ ကျေးရွာတွင်းက ကိုးနှစ်၊ ၁၀ နှစ် အသက်မပြည့်သေးသည့် ကလေးသူငယ်တွေ။

မြန်မာပြည် လွတ်လပ်ရေးရပြီးစကတည်းက အမုန်းတရားတွေ၊ အာဇာနည်တွေကို ဆင်ခြင်တဲ့ တရားကင်းမဲ့သူ၊ မိုက်မဲသူများက မျိုးဆက်အလိုက် သယ်ဆောင်ဖြန့်ချိနေကြသည်မှာ မပြီးနိုင် မစီးနိုင် တော့၊ ဝမ်းနည်းဖို့ကောင်းလှသည်။

### သူပုန်လောင်းလေးများကို မွေးမြူနေ

ငယ်စဉ်ကတည်းက အစွန်းရောက်စိတ်ဓာတ် များ၊ အမုန်းတရားများကို တစ်ဖက်သတ်ရိုက်သွင်း ခံရသော ထိုကလေးငယ်များသည် အရွယ်ရောက် လာလျှင် မိမိပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းကို အကျိုးမပြုဘဲ နှောင့်ယှက်ဖျက်ဆီးသူ သူပုန်သူကန် များဖြစ်လာကြပါလိမ့်မည်။ ထိုကဲ့သို့ဖြစ်လာစေရန် လည်း စိတ်ခံစားချက်ကိုရှေ့တန်းတင်၍ ဆင်ခြင်တဲ့ တရားကင်းမဲ့သူ ကျေးရွာလူကြီးသူမအချို့က သူပုန် လောင်းလေးများကို မွေးမြူနေခြင်းဖြစ်ပေသည်။

အတိတ်က ကွန်မြူနစ်ပါတီသည် အသက် အရွယ်မပြည့်သေးသည့် ကလေးသူငယ်လူငယ်များ ကို ကွန်မြူနစ်ဝါဒသဘောတရားများရိုက်သွင်း၍ တပ်နီလူငယ်များအဖြစ် ဖွဲ့စည်းကာ အပြစ်မဲ့ပြည်သူ များ၊ ပါတီတွင်း သဘောထားကွဲလွဲသူများကို ရက်ရက်စက်စက် သတ်ဖြတ်ခိုင်းစေခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင် သန်းထွန်းသည် တပ်နီလူငယ်များအား “ရဲသုံးရဲ စိတ်ဓာတ်”နှင့် “မကြောက်တရားငါးပါး”ကို တော်လှန်စစ်ဦးစီးဌာနထုတ်ဖော်၍ အခြေခံစိတ်ဓာတ် များနှင့် သဘောတရားများအဖြစ် စဉ်ဆက်မပြတ် ဟောပြောပို့ချခဲ့လေသည်။

သခင်သန်းထွန်း၏ ရဲသုံးရဲစိတ်ဓာတ်ကို စိုက်ထူပြီး သမိုင်းဝင်အောင်ပွဲတွေနဲ့ကြိုဆိုကြစို့ မိန့်ခွန်းတွင် “ပစ္စည်းမဲ့တော်လှန်ရေးပါတီရဲ့ ခေါင်းဆောင်မှုနဲ့အမိန့်ကို အကြွင်းမဲ့ နာခံဖို့ဆိုတာ တွေဟာ သေရရမယ်၊ တိုက်ရဲရမယ်၊ အနိုင်ယူရရမယ် ဆိုတဲ့ ရဲသုံးရဲစိတ်ဓာတ် ဖြစ်တယ်။ နောက်ပြီးတော့ မကြောက်တရားငါးပါးကိုလည်း အခိုင်အမာ စိုက်ထူထားကြဖို့လိုတယ်” စသည်ဖြင့် သွေးထိုး ပြောကြားခဲ့သည်။

ထို့အပြင် သခင်သန်းထွန်းနှင့် ပီကင်းပြန်တို့ သည် တပ်နီလူငယ်များ၊ ပါတီဝင်ထုနှင့် တော်လှန် ရေးတပ်သားတို့ကို အလေးထားစည်းရုံးသည့် အနေဖြင့် “၁၀၀၀တိုင်” လှုပ်ရှားမှုများကို ဖော်ဆောင်ကြပြန်သည်။ ဟစ်တိုင်တက်ပြောကြား သူများက မဟုတ်တမ်းတရမ်းများကို ဇာတ်လမ်း ဆင်၍ သူ့ဘဝတွင် ဘယ်လိုအနိုင်ကျင့်ခံရသည်၊ အစော်ကားခံရသည်ဟု ပြောကြဆိုကြသည်။ အချို့ ဆိုပါလျှင် ဖခင်အရင်းက သမီးအရင်းဖြစ်သူ သူ့ကို

အမေ့ပြုကျင့်ခဲ့ပါသည်ဟုပင် ငိုယို၍ပြောလေသည်။ ထိုအခါ တက်ရောက်နားထောင်သူ တပ်နီ လူငယ်များနှင့် ပါတီဝင်များသည် စိတ်ခံစားချက်များ ပေါက်ကွဲထွက်လာကာ ဒေါနှင့်မာန်နှင့် အော်ကြ ဟစ်ကြ၊ ငိုကြယိုကြ၊ ဆဲကြဆိုကြရင်း လူတန်းစား တိုက်ပွဲအဖြစ် ဖော်ထုတ်ကြလေသည်။

“ငါတို့မုချနိုင်ရမည်”ဟုလည်း ခုန်ပေါက် ကြွေးကြော်ကြလေသည်။

“ပြည်သူ့စစ်တပ်ဖွဲ့ များကို အခိုင်အမာဖွဲ့စည်းရမည်။ လူတန်းစားပါဝင်မှုကောင်းအောင် လုပ်ရမည်။ အတွေးအခေါ်ကောင်းအောင်လုပ်ခြင်း၊ လက်နက် တပ်ဆင်ခြင်း၊ စစ်ပညာသင်ကြားခြင်း၊ တိုက်ပွဲ သွင်းခြင်း”များကို လမ်းညွှန်ဖော်ပြခဲ့၏။

### သူလျှိုရှင်းလင်းရေး

ရန်သူအထောက်အပံ့ သူလျှိုရှင်းလင်းရေး လုပ်ငန်းအဖြစ် “ရန်သူမှန်သမျှ တစ်ယောက်မှ

**❖ အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်ကြသည့် CRPH နှင့် NUG တို့က မွေးထုတ်လိုက်သော PDF အကြမ်းဖက်အဖွဲ့ အစည်းသည် ပါးစပ်က ဒီမိုကရေစီဟုကြွေးကြော်ကာ ရှေးရှေးက ဗမာပြည်ကွန်မြူနစ်ပါတီ၏လမ်းစဉ်အတိုင်း မသိနားမလည် သူများကို အမုန်းတရားများရိုက်သွင်း၍ အာဏာနီ တည်ဆောက် ရေးကို ဖော်ဆောင်လာကြသည်**

အာဏာနီတည်ဆောက်ရေး ထို့အတူ သခင်သန်းထွန်းသည် အာဏာနီ တည်ဆောက်ရေးလမ်းညွှန်ချက်အဖြစ် “ကျေးလက် လူတန်းစားတိုက်ပွဲဟာ စစ်နိုင်ရေး၊ အာဏာသိမ်း ရေးအတွက်ဖြစ်တယ်။ စစ်နိုင်ရေး၊ အာဏာသိမ်းရေး လမ်းစဉ်အရဆိုရင် ပြည်သူ့စစ်တွေဖွဲ့စည်းရေး၊ ဖောက်ပြန်တဲ့အာဏာဖြိုချရေး၊ အာဏာနီထူထောင် ရေးဖြစ်တယ်”ဟု၍ လည်းကောင်း၊ ပြည်ခရိုင် အာဏာနီတည်ဆောက်ရေး စီမံကိန်းရေးဆွဲသူ ဗိုလ်ထွန်းငြိမ်းက “အာဏာရဖို့အတွက် လူသတ်ရ တာဟာ တရားတယ်၊ မှန်ကန်တယ်။ ဒါကို တွန့်ဆုတ် တွန့်ဆုတ်လုပ်လို့ မဖြစ်ဘူး။ လူသတ်ရဲသလား၊ မသတ်ရဲဘူးလားဆိုတာဟာ သူပုန်ထရဲသလား၊ မထရဲဘူးလား၊ တော်လှန်ရဲသလား၊ မတော်လှန်ရဲ ဘူးလားဆိုတာပဲ”ဟု၍လည်းကောင်း အစည်း အဝေးတွင် ပြောကြားခဲ့သည်။

ထို့နောက်ဗိုလ်ထွန်းငြိမ်း၏ ညွှန်ကြားချက်အရ ပြည်ခရိုင်ကော်မတီနှင့် ပေါင်းတည်မြို့နယ်တာဝန်ခံ ဖြစ်သောရဲဘော်တို့အေးသည်အာဏာနီတည်ဆောက် ရေးအတွက် “ပေါင်းတည်စစ်ဒေသစီမံကိန်း” တစ်ရပ်ကို ရေးဆွဲခဲ့လေသည်။

ကျေးလက်ဒေသ အာဏာနီတည်ဆောက်ရေး အတွက် စီးပွားရေးအရ နိုင်ငံရေးအရ၊ လူမှုရေးအရ ဘက်သုံးဖက်မှ ဖျက်ဆီးပစ်ရေးနှင့်ပတ်သက်၍

မလွတ်စေနဲ့ဟူသည့် ဆောင်ပုဒ်အရ အလေးအနက် လုပ်ဆောင်ရမည်” ဟု ဆော်ကြထား၏။

ထို့အပြင် “ဤလုပ်ဆောင်မှုတွင် ရန်သူနှင့် နိုင်ငံရေးအရ ပူးပေါင်း၍ စီးပွားရေးအရ လူမှုရေးအရ ပါ လူထုအပေါ် ဖိနှိပ်သွေးစုပ်မှုများပြုလုပ်နေသူ များကို သွေးစာရင်း ချွေးစာရင်းရှင်းရန် လူထု လှုပ်ရှားမှုကြီးတစ်ရပ်အဖြစ် ဖော်ထုတ်လုပ်ဆောင် ရမည်”ဟုလည်း လမ်းညွှန်ခဲ့၏။

ဆက်လက်၍ အချို့သော အထောက်အပံ့ဟု မသင်္ကာသူအချို့ကို ပညာပေးခြင်း၊ ချုပ်ကိုင်ခြင်း၊ လူထုအတွင်းဖွင့်ချခြင်း၊ လူထုနည်းဖြင့် ချုပ်ကိုင် ခြင်းတို့ကို ပြုလုပ်ရမည်ဟု လည်းကောင်း။

ရန်သူ၏စီးပွားရေး၊ လူမှုရေးအဖွဲ့အစည်းများ ၏လုပ်ငန်းများကို ဖျက်သိမ်းရေးနှင့်ပတ်သက်၍ “လုပ်ငန်းနှင့်ပတ်သက်နေသော လူ၊ ပစ္စည်းစသည် တို့ကို တားဆီးခြင်း၊ ပိတ်ပင်ခြင်း၊ ပညာပေးခြင်း၊ သတိပေးခြင်း၊ အခိုင်အမာအနေအထားအရ အရေး ယူခြင်းတို့ကို အဆင့်ဆင့်ခြေလှမ်းရှိရှိ လုပ်ဆောင် သွားရမည်။ လလသသများကို တိုးချဲ့ဖျက်သိမ်း၊ ရန်သူပစ္စည်းများကို နှောင့်ယှက်ဖျက်ဆီးခြင်း၊ လူယူဝေငှခြင်း၊ မီးရှို့ခြင်း၊ ရန်သူနှင့် တစ်နည်း မဟုတ်တစ်နည်း ဆက်သွယ်မှုရှိသော စာသင်ကျောင်း များ၊ ဘုန်းကြီးကျောင်းများကို ဖျက်ဆီးခြင်း၊ ချုပ်ကိုင်ခြင်းတို့ကိုပြုလုပ်ရမည်ဟု လည်းကောင်း။

“သားပွားဆရာမ၊ ဆေးပေးခန်း၊ စာကြည့်တိုက် စသည်များ ရန်သူ၏လုပ်ငန်းများဖြစ်သော ထွန်စက်စခန်းများ၊ လမ်းဖောက်၊ ရေတွင်းရေကန် တူးခြင်း၊ တာတမံလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ရက်ကန်း၊ ရေနံ စသောလုပ်ငန်းပေါင်းစုံကိုဖျက်ဆီး ရမည်” စသဖြင့် လည်းကောင်း ကျေးလက်အာဏာနီ ကို တည်ဆောက်ထားသော အာဏာနီဒေသ အသီးသီး၌ ဆောင်ရွက်ရမည့် စီမံကိန်းများကို ရေးဆွဲထုတ်ပြန်ခဲ့၏။

ထို့နောက် သခင်သန်းထွန်း၏ အာဏာနီ တည်ဆောက်ရေးညွှန်ကြားချက်နှင့်အညီ ဗမာပြည် ကွန်မြူနစ်ပါတီသည် ကျေးလက်ဒေသများတွင် အာဏာနီကိုအကျယ်အပြန့် အခိုင်အမာတည်ဆောက် ရင်း တစ်ဖက်ကလည်း လူထုကို အကြောက်တရား ဖြင့် စိုးမိုးအုပ်ချုပ်နိုင်ရန် အပြစ်မဲ့ပြည်သူများနှင့် ရဟန်းသံဃာတော်များပါမကျန် အာဏာနီ တည်ဆောက်ရေး၏ရန်သူများ၊ အစိုးရ၏ဒေါက်တိုင် များအဖြစ် စွပ်စွဲ၍ ရက်ရက်စက်စက် သတ်သင် သတ်ဖြတ်ခဲ့ကြလေသည်။

### သွေးထိုးမြှောက်ပင့်အသုံးချ

နောက်ပိုင်းတွင် တပ်နီလူငယ်များကိုသွေးထိုး မြှောက်ပင့်အသုံးချ၍ ပါတီတွင်း ဖြုတ်ထုတ်သတ်မှု များကိုပါ လုပ်ဆောင်လာခဲ့ကြသည်။ ဇာတ်တူသား ချင်း ပြန်စားခဲ့ကြသည်။

ဤသို့ ဂိုဏ်းဂဏစိတ် အခြေခံသော ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် လက်နက်ကိုင်လမ်းစဉ်ကို ဖော်ဆောင် ရင်း လူသတ်ဝါဒကိုရှေ့တန်းတင်လာကြသည်နှင့် အမျှ ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်သူလူထု နှင့် တစ်စတစ်စ ပိုမိုဝေးကွာလာခဲ့ရပြီး အဆုံးတစ်နေ့ ဝယ်သမိုင်း၏တရားခံအဖြစ် သမိုင်းမလူဇာတ်သိမ်းခဲ့ ရလေသည်။

သို့တစေ ဗမာပြည်ကွန်မြူနစ်ပါတီ၏ လူသတ် ဝါဒနှင့် တော်လှန်သောအတွေးအခေါ်များ၊ အပြုအမူ လုပ်ရပ်များက အကင်းမသေကျန်ရှိနေဆဲ။ တိတိကျကျဆိုရပါလျှင် ၂၀၂၀ ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် အာဏာရပါတီ NLD ၏ မဲမသမာ မှုများနှင့်အတူ နိုင်ငံတော်၏အာဏာကို အမွေခန့် ဖြင့်ရယူရန် ကြိုးစားခဲ့သည်မှအစပြု၍ တပ်မတော် က နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းတွင် တွေ့မြင်လာရပေသည်။

အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်ကြသည့် CRPH နှင့် NUG တို့က မွေးထုတ်လိုက် သော PDF အကြမ်းဖက်အဖွဲ့အစည်းသည် ပါးစပ်က ဒီမိုကရေစီဟု ကြွေးကြော်ကာ ရှေးရှေးက ဗမာပြည် ကွန်မြူနစ်ပါတီ၏လမ်းစဉ်အတိုင်း မသိနားမလည် သူများကို အမုန်းတရားများရိုက်သွင်း၍ အာဏာနီ တည်ဆောက်ရေးကို ဖော်ဆောင်လာကြသည်။

ဗမာပြည်ကွန်မြူနစ်ပါတီသည် ရဟန်းသံဃာ တော်များကို “ဖောက်ပြန်တဲ့ ပဒေသရာဇာ မင်းသုဒ္ဓေါ့ မနု၏ အဆက်အနွယ်များ”ဟု လူတန်းစားတိုက်ပွဲ အမြင်ဖြင့် သင်္ကာတော်များကို ဆွဲချွတ်ကြသည်။ မကြားဝံ့မနာသာ တပ်နီအမျိုးသမီးများက သင်္ကာနဲ့ တော်များကို ထာဘီများ၊ အောက်ခံများအဖြစ် ချုပ်ဝတ် ခဲ့ကြသည်။ အဆုံးမှာတော့ အာဏာနီတည်ဆောက် ရေး၏ရန်သူ ဖောက်ပြန်ရေးသမားများဟုပင် စွပ်စွဲ၍ ငဆော်ကြီး (ဝါးရင်းတုတ်)၊ ငဆော်ကြီး (စားမ) တို့ဖြင့် ရိုက်နှက်ခတ်ထစ်သတ်ဖြတ်ခဲ့ကြလေ သည်။

မျက်မှောက်အစွန်းရောက် အကြမ်းဖက် PDF တို့သည်လည်း စာမျက်နှာ ၇ သို့

**◆ ဗမာပြည်ကွန်မြူနစ်ပါတီသည် တစ်ချိန်က ကျေးလက်အာဏာနီတည်ဆောက်ရေးစီမံကိန်းထဲတွင် စာသင်ကျောင်းများ ဖျက်ဆီးခြင်းကို ထည့်သွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်နည်းတူ လက်ရှိ PDF အကြမ်းဖက်အဖွဲ့သည် ၁-၂-၂၀၂၁ ရက်မှ ၁၅-၁၁-၂၀၂၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ စာသင်ကျောင်းပေါင်း ၄၄၄ ကျောင်းကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြသည်။ ထို့အပြင် ဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်း ၁၂ ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့ကြလေသည်။ ထိုကဲ့သို့ လုပ်ကြံသတ်ဖြတ်မှုများကြောင့် ကိုးလကျော်ကာလအတွင်း အစိုးရဝန်ထမ်း စုစုပေါင်း ၃၈ ဦး သေဆုံးခဲ့ကြရပြီး ၇၉ ဦး ဒဏ်ရာရရှိခဲ့ကြသည်**

# ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု စစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၂၉  
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် နိုဝင်ဘာ ၂၈ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး ကျေးလက်လမ်းပန်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော တိုက်ကြီးမြို့နယ်အတွင်း အရှည် နှစ်မိုင် တာဝ - ဂုံညင်းတန်း - ရှောက်ပင်ကပ် - ကုလားစု - ဗမာစု လမ်းကွန်ကရစ်ခင်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် လမ်းစခန်းယာယီရင်းလင်း ဆောင်တွင် ညွှန်ကြားရေးမှူး ဦးသက်ဇော်က Top Royal Star Trading ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက် ထားရှိမှုကို ရှင်းလင်းတင်ပြရာ ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဇော်က ဖြည့်စွက်ရင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက ကွန်ကရစ်အရည်အသွေးကောင်းမွန် သကဲ့သို့ လမ်းတစ်လျှောက်လုံးရှိ လမ်းပန်းများ ကောင်းမွန်ရေးဆောင်ရွက်ရန်၊ မော်ဘိုမြို့နယ်နှင့် ဆက်စပ်သည့် ကွန်ကရစ်လမ်းဆုံးနေရာရှိ ရထား လမ်းကျော်အပိုင်းကို ဒေသခံပြည်သူများ သွားလာ ရေး လွယ်ကူအဆင်ပြေစေရန် မြန်မာ့မီးရထားမှ ခွင့်ပြုပေးနိုင်သည့် အမာခံလမ်းအဆင့် ဆက်လက် ဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ

အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ ညွှန်ကြား ရေးမှူး ဦးခိုင်ဇော်ဝင်းက လှိုင်မြစ် - လှော်ကား ရေအားဖြည့်စီမံကိန်းလုပ်ငန်းဆောင်ရွက်မှု စီမံကိန်း တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနပိုင် မော်ဘိုမြို့တွင်းလမ်းအောက်မှ ရေပိုက်လိုင်း သွယ်တန်းမှုတို့ကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက လှိုင်မြစ် - လှော်ကားရေအားဖြည့်စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းပြီး ကားလမ်းအောက်မြှုပ်နှံရမည့် ရေပိုက် လိုင်းကို တစ်ကြိမ်တည်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲ အောင် ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြား ပြီး ရေတွန်းပိုက် တည်ဆောက်ရေးလုပ်ငန်းခွင် အတွင်း လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - ပြည်လမ်းပိုင်း မော်ဘိုမြို့အတွင်းရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနပိုင် လမ်းဖရိယာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ မြေအောက်အနက် ၁၀ ပေတူး၍ ၅ ပေအချင်းရှိ ရေပိုက်လိုင်းသွယ်တန်းထားရှိမှု၊ ရေပိုက်တစ်ခုနှင့် တစ်ခု ချိတ်ဆက်နေမှု၊ ပိုက်မြှုပ်ရန် စက်ယန္တရားဖြင့် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေပိုက် လိုင်းပေါ်တွင် ပြန်ဆင်းသည့် လမ်းဒီဇိုင်းအား ခံနိုင်ဝန် ရှိစေရန် လမ်းသုတေသန ညွှန်ကြားရေးမှူးကိုယ်တိုင်



ဦးဆောင်ကွင်းဆင်း၍ စနစ်တကျတွက်ချက်ပြီး နှစ်ဖက်အဖွဲ့များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်၊ အများပြည်သူဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက် နိုင်ရေး B.O.T ကုမ္ပဏီမှလည်း အလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် လမ်းဦးစီးဌာနမှ အမှတ် (၄) လမ်းမကြီး ပြုပြင်ထိန်း သိမ်းထားရှိမှုအခြေအနေတို့ကို လမ်းတစ်လျှောက်

ကြည့်ရှုစစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန် - နေပြည်တော် - မန္တလေး အမြန်လမ်းမကြီး (ရန်ကုန် - နေပြည်တော်)အပိုင်း လမ်းဘေး ဝ / ယာတွင် သစ်ပင်များ ရှင်သန်ဖြစ်ထွန်း နေမှု၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် စက် ယန္တရားများဖြင့် မြေညှိခြင်းနှင့် ချို့နယ်များ ရှင်းလင်း ထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။ သတင်းစဉ်

## ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ



နေပြည်တော် နိုဝင်ဘာ ၂၉  
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိတင်သွင်း နိုင်ရေးအတွက် အချိန်နှင့်တစ်ပြေး ညီ စီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းနှင့် မြဝတီ ကုန်သွယ်ရေးစခန်းတို့မှ ကုမ္ပဏီ

သုံးခု၊ ယာဉ် ၁၈ စီးတို့ဖြင့်တင်သွင်း ရာ၌ အောက်ဆီဂျင်(အရည်) Bowser ယာဉ်တစ်စီးဖြင့် တန် ၂၀၊ အိမ်သုံးအောက်ဆီဂျင် (Oxygen Concentrator) ၃၀၅ ခုနှင့် နှာခေါင်းစည်း (Mask) ၁၁ တန်တို့ကို တင်သွင်းခဲ့သည်။ အောက်ဆီဂျင်အရည်(Bowser) ယာဉ်တစ်စီးမှာ မြဝတီကုန်သွယ် ရေးဇန်နီမှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများတင်သွင်း ခြင်းနှင့် ဆက်စပ်သည့်အသိပေး ကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။ သတင်းစဉ်

စာမျက်နှာ ၆ မှ  
၃-၅-၂၀၂၁ ရက်မှ ၁၁-၁၁-၂၀၂၁ ရက်အတွင်း မိုးမောက်၊ မိုးညှင်း၊ မင်းတပ်၊ ကနီ၊ ပုလဲ၊ မင်းကင်း၊ ကောလင်း၊ ကလေး၊ မုံရွာ၊ ဝမ်းတွင်းမြို့နယ်များ အတွင်းရှိ ရဟန်းသံဃာတော် ၁၂ ပါးကို ရက်ရက် စက်စက်သတ်ဖြတ်ခဲ့ကြသည်။ ရဟန်းတော်လေးပါး ကို ဒလန်ဟုစွပ်စွဲခဲ့ပြီး ကျန်ရဟန်းတော် ရှစ်ပါးကို မူ အကြောင်းမဲ့ သတ်ဖြတ်ခဲ့ခြင်းဖြစ်လေသည်။  
ယခုရက်ပိုင်း နိုဝင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ဘူးကိုင်း ကျေးရွာဘုန်းကြီးကျောင်း၌ သီတင်းသုံးလျက်ရှိ သော ဆရာတော် ဥပုတ(ခ)ဦးဘမြင့် (၇၄)နှစ်အား PDF အကြမ်းဖက်အဖွဲ့ အင်အား ၃၀ ခန့်က ဒလန်ဟု စွပ်စွဲပြောဆိုကာ ပိုင်းဝန်းသတ်ဖြတ်ခဲ့ကြပြီး ဆရာတော်၏အလောင်းအား မီးရှို့ဖျက်ဆီးခဲ့ကြ သည်။  
ဗမာပြည်ကွန်မြူနစ်ပါတီသည် တစ်ချိန်က ရန်သူအထောက်အပံ့ သူလျှိုရင်းလင်းရေးလုပ်ငန်း အဖြစ် အပြစ်မဲ့ပြည်သူများနှင့် အစိုးရအမှုထမ်းများ ကို အာဏာနိတည်ဆောက်ရေး၏ ရန်သူ၊ ကျေးလက် နေဝင်းကလေးများဟု မဟုတ်တမ်းတရမ်း စွပ်စွဲ၍ ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ခဲ့ကြသလို

လက်ရှိ PDF အကြမ်းဖက်အဖွဲ့သည် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးခြင်း မရှိသော အပြစ်မဲ့ပြည်သူများစွာကို ဒလန်ဟုစွပ်စွဲ ၍ လုပ်ကြံသတ်ဖြတ်ခဲ့ကြပြန်သည်။  
ဗမာပြည်ကွန်မြူနစ်ပါတီသည် တစ်ချိန်က ကျေးလက်အာဏာနိတည်ဆောက်ရေး စီမံကိန်းထဲ တွင် စာသင်ကျောင်းများ ဖျက်ဆီးခြင်းကို ထည့်သွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်နည်းတူ လက်ရှိ PDF အကြမ်းဖက်အဖွဲ့သည် ၁-၂-၂၀၂၁ ရက်မှ ၁၅-၁၁-၂၀၂၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ စာသင်ကျောင်းပေါင်း ၄၄၄ ကျောင်းကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြသည်။ ထို့အပြင် ဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်း ၁၂ ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့ကြလေသည်။ ထိုကဲ့သို့လုပ်ကြံ သတ်ဖြတ်မှုများကြောင့် ကိုးလကျော်ကာလအတွင်း အစိုးရဝန်ထမ်းစုစုပေါင်း ၃၈ ဦး သေဆုံးခဲ့ကြပြီး ၇၉ ဦး ဒဏ်ရာရရှိခဲ့ကြသည်။  
ပုတ်ခတ်စော်ကားခေါ်ဝေါ် ဗမာပြည်ကွန်မြူနစ်ပါတီသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေသော တပ်မတော်ကို တစ်ချိန်က “စစ်ခွေး၊ ငနု နောက်လိုက်ခွေးများ”ဟု ရန်ရှင်းကြမ်းတမ်းစွာ ပုတ်ခတ်စော်ကားသုံးနှုန်း

ခေါ်ဝေါ်သကဲ့သို့ လက်ရှိ PDF အကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့ကို ဝန်းရံသူများသည် တပ်မတော်ကို စစ်ခွေးဟု ပုတ်ခတ်စော်ကား ခေါ်ဝေါ်လာကြ သည်။  
သို့ရာတွင် တစ်ချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ သည် တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်အား “ငနုနောက်လိုက်ခွေးများ၊ စစ်ခွေးများ”ဟု အော်ဟစ် ဆဲဆိုခဲ့ကြသည်ကို တပ်မတော်သားများသည် အလွန်နာကြည်းခဲ့ကြပြီး မခံချင်စိတ်ဖြင့် ရဲဝံ့စွန့်စား စွာ တွန်းလှန်တိုက်ခိုက်ခဲ့ကြ၍ တိုက်ပွဲမီးရောင်များပင် ပိုမိုတိုးတက်လာသည်ကို အများစုက မသိခဲ့ကြချေ။  
ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တပ်နီလူငယ်များ သည် တစ်ချိန်က ၎င်းတို့၏ ပစ္စည်းမဲ့တော်လှန်ရေး ကို “ငါတို့မှချနိုင်ရမည်”ဟု ယုံကြည်ကြွေးကြော်လေ့ ရှိသကဲ့သို့ ယခုအကြမ်းဖက် PDF အဖွဲ့နှင့် ဝန်းရံသူ များသည် သူတို့၏ နွေဦးတော်လှန်ရေးကို “ငါတို့ နိုင်မှာပါ” ဟု ယခုတိုင် ယုံကြည်ကြွေးကြော်လျက် ရှိကြသည်။  
ဗမာပြည်ကွန်မြူနစ်ပါတီသည် တစ်ချိန်က ဝန်ကြီးချုပ် ဦးနုနှင့် နိုင်ငံ့ခေါင်းဆောင်များကို ပြည်သူလူထုက အမုန်းပွားလာစေရန် “အိမ်ရှင်မ တွေအနေနဲ့ ငရုတ်ဆုံထံမှာ ငရုတ်သီးထောင်းရင်း

တောင် ငနုခေါင်း၊ ငနုခေါင်းလို စိတ်ထဲမှာမှတ်ထင်ပြီး ထောင်းရမယ်”ဟူ၍ အမုန်းတရားများကိုဟောပြော ရိုက်သွင်းပေးခဲ့ကြသလို လက်ရှိ PDF အကြမ်းဖက် အဖွဲ့နှင့် ဝန်းရံသူများသည် ပြည်သူနှင့်တပ်မတော် သွေးကွဲလာစေရန် လက်ရှိနိုင်ငံ့ခေါင်းဆောင်များနှင့် တပ်မတော်အပေါ် အမုန်းပွားလာစေရန် လူမှုကွန်ရက် စာမျက်နှာနှင့် ဆန္ဒပြမှုဖြစ်စဉ်များတွင် အမုန်းတရား များကို တစိုက်မတ်မတ် ဟောပြောရေးသားလျက် ရှိကြသည်။  
ဤသို့လျှင် အာရဒေသ၏ အရှည်ကြာဆုံး ကွန်မြူနစ်ပုန်ကန်ထကြွမှုများထဲမှ တစ်ခုဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီ၏ တော်လှန်ရေးသည် ၁၉၈၉ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ညတွင် နိဂုံးကမ္ပတ် အဆုံးသတ်သွားသကဲ့သို့နယ် ပါးစပ်က ဒီမိုကရေစီ ဝါဒကို ကရားရေးလွှတ်ပြောရင်း အတိတ်ကဗမာပြည် ကွန်မြူနစ်ပါတီ၏ သွေးခင်းသောလမ်းကို ဆက်လက် လျှောက်လှမ်းနေပါသော ခေတ်သစ်ကွန်မြူနစ် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်ကြသည့် CRPH၊ NUG နှင့် PDF အဖွဲ့တို့သည်လည်း သမိုင်းတရားခံ များအဖြစ် သမိုင်းတွင် အရပ်ဆိုးအကျည်းတန်စွာ မကြာမီချုပ်ငြိမ်းသွားကြမည်မှာ မလွဲကွန်ဖြစ်ပေ သည်။ ။

# ရွေးကောက်ပွဲများအပေါ်မှ လှမ်းမျှော်၍ ဒီမိုကရေစီအနှစ်သာရ ရှာဖွေခြင်း

**ယမန်နေ့မှအဆက်**  
နိုင်ငံတစ်နိုင်ငံသည် ပြည်သူလူထု လိုအပ်သော အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများကို ဖြည့်စွမ်းပေးခြင်း၊ အင်အားသုံးမှု အနည်းဆုံးထား ဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံ၏ လူမှု နေသားတကျရှိမှုကို ဖန်တီး တည်ဆောက် ထိန်းသိမ်းရမည်။ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ ဟူသည် မှာ ပြည်သူလူထု၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ တုံ့အကျိုး ကျေးဇူး သို့မဟုတ် စုပေါင်း အကျိုးခံစားခွင့်များကို အစိုးရက ဖန်တီးဖြည့်ဆည်းပေးခြင်းဖြစ်သည်။ နိုင်ငံတော်၏ ခွန်အားကို အဆိုပါ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများအား ဖန်တီးဖြည့်ဆည်းပေးခြင်းမှ ရရှိသည်။ ဤနေရာတွင် နိုင်ငံတော်ဟူသည်မှာ ပိုင်နက်နယ်မြေ၊ ပြည်သူလူထု၊ အချုပ်အခြာအာဏာနှင့် အစိုးရဟူသည့် အစိတ်အပိုင်း ၄ ခုဖြင့် ဖွဲ့စည်းထားသည့် အင်စတီကျူးရှင်းနှင့် နယ်နိမိတ်ဆိုင်ရာ အပေါင်းအစုတစ်ခုဖြစ်သည်။ အစိုးရတစ်ရပ်က ၎င်း၏ ပြည်သူ့အား အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်ခြင်းကို အဟန့်အတားဖြစ်စေရန် ဖန်တီးလုပ်ဆောင်ခြင်းသည် နိုင်ငံတော်အား မတည်မငြိမ်ဖြစ်စေရန်နှင့် အားနည်းစေရန် လုပ်ဆောင်ခြင်းပင်ဖြစ်သည်။

### အစွန်းရောက်များ၏ သွေးထိုး လှုံ့ဆော်မှု

NLD၊ NUG နှင့် CRPH တို့မှ ယနေ့ဆောင်ရွက်လျက်ရှိသော အတိုက်အခံ နိုင်ငံရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင်စွမ်းနှင့် လူမှုနေသားတကျရှိမှု တည်ဆောက်နိုင်စွမ်းကို အလုံးစုံ ဆန့်ကျင်ဟန့်တားလျက်ရှိသည်။ NLD ပါတီနှင့် ယင်း၏ထောက်ခံသူများ၊ အစွန်းရောက်များ၏ သွေးထိုး လှုံ့ဆော်မှုနှင့် မီဒီယာများ၏ မြောက်ပိုင်း ပုံဖော်မှုတို့ကြောင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများသည် ထိပ်တိုက်တွေ့မှုနှင့် ဆူပူအကြမ်းဖက်မှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့သည် ပြည်သူလူထု အထူးသဖြင့် Generation-Z ဟုဆိုသော ငယ်ရွယ်သည့် လူငယ်များကို ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်ရန် စည်းရုံးလှုံ့ဆော်ခဲ့သည်။ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်ဟောင်း ကျော်မိုးထွန်းအနေဖြင့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများကြောင့် လူမှုဘဝခပ်ခွာနေထိုင်မှု စည်းမျဉ်းကိုလိုက်နာ၍ လူစုလူဝေး ဖြစ်မှုတို့အား ရှောင်ရှားရမည့်အချိန်တွင် လမ်းပေါ်ထွက် ဆူပူမငြိမ်သက်မှုများ ဆောင်ရွက်ခြင်းကို အားပေးထောက်ခံခဲ့သည်။ လုံခြုံရေးအင်အားစုများသည် အဓိကရုဏ်းထိန်းချုပ်ရေး လုပ်ထုံးလုပ်နည်းများကို လိုက်နာကျင့်သုံး၍ အင်အားသုံးစွဲမှု အနည်းဆုံးဖြင့် တရား

ဥပဒေစိုးမိုးရေးလုပ်ငန်းများကို သတိထား၍ ဆောင်ရွက်ခဲ့သည်။ သို့ရာတွင် လူမှုကွန်ရက်နှင့် သတင်းမီဒီယာများ၌ ထိုသို့မငြိမ်သက်မှုများအား ဖြန့်ဖြူး ထိန်းချုပ်သည့် ပုံရိပ်များအနက် အချို့ကို လိုသလို ရွေးထုတ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အဓိကရုဏ်း ကိုင်တွယ်ဖြေရှင်းမှု နည်းလမ်းအပေါ် ဆန့်ကျင်ဝေဖန်မှုများ ထွက်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ဖြန့်ချိခဲ့ကြသည်။ သို့ရာတွင် ဆူပူအကြမ်းဖက် လုပ်ဆောင်မှုများ၏ နောက်ကွယ်တွင် ဖြစ်ပေါ်နေသည့် အမှန်တရားနှင့် စပ်လျဉ်း၍ နှုတ်ဆိုတော်မူခဲ့ကြသည်။

ဆုံးရှုံးခဲ့ကြရသည်။ ဝင်ငွေ နည်းပါးပြီး အရေးပေါ် သို့မဟုတ် ဆက်တိုက် ဆေးကုသမှုလိုအပ်သည့် နှလုံးရောဂါ ခံစားနေရသူများ၊ ကျောက်ကပ် မကောင်း ၍ ကျောက်ကပ်ဆေးနေရသူများနှင့် ကင်ဆာအတွက် ဓာတုကုထုံး ခံယူနေရသူများအနေဖြင့် ကျန်းမာရေး စနစ် ယိမ်းယိုင် အားနည်းသွားခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည်။ ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါ တတ်ယလှိုင်း ရိုက်ခတ်နေချိန်တွင် ကျန်းမာရေးဝန်ထမ်းများ ကျန်းမာရေး စနစ်အား ပြုလဲစေခြင်းသည် ကျင့်ဝတ်နှင့်လည်း ဆန့်ကျင်ဘက်ဖြစ်နေပေ

ချိုးဖောက်ခြင်းပင် ဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား လွှဲပြောင်းရယူစဉ် ကတည်းက တည်ဆဲဥပဒေနှင့်နည်းဥပဒေ စည်းမျဉ်းများကို တိတိကျကျ လိုက်နာ ဆောင်ရွက်ခဲ့သည်။ NLD၊ NUG နှင့် CRPH တို့သည် ပြည်သူများကို ဥပဒေအားလိုက်နာရန်/ မလိုက်နာရန် အမိန့် ပေးညွှန်ကြားနိုင်သည့် ဥပဒေ၏ အထက်တွင် ရှိနေသည့်အလား စည်းရုံးလှုံ့ဆော်ခဲ့ကြပြီး ဥပဒေအား လေးစားလိုက်နာခဲ့ကြသည့် ပြည်သူလူထုအကြား ဥပဒေစိုးမိုးမှု ကင်းမဲ့ကာ မငြိမ်မသက်ဖြစ်စေခဲ့သည်။

- ❑ NLD၊ NUG နှင့် CRPH တို့သည် အရည်အချင်း၊ ကျွမ်းကျင်မှုနှင့် အသိပညာများစွာဖြင့် အချိန်ယူတည်ဆောက်ထားရသည့် နိုင်ငံ၏ ပျူရိုကရေစီယန္တရားနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို စနစ်တကျ ဖျက်ဆီးနေ
- ❑ NLD၊ NUG၊ CRPH နှင့် ၎င်းတို့၏ ထောက်ခံသူများ၊ အစွန်းရောက်များသည် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်အတွက် အမျိုးမျိုးသော အကြမ်းဖက်လုပ်ရပ်များစွာကို ကျူးလွန်လျက်ရှိ

၎င်းကိုယ်ကိုယ် NUG နှင့် CRPH များအတွင်း အုပ်ချုပ်ရေးနှင့် ဥပဒေ ပြုရေးအာဏာပိုင်အဖြစ် အသွင်ယူထားသည့် NLD သည် ၎င်း၏ နိုင်ငံရေး လုပ်ဆောင်မှုများ သို့မဟုတ် လုပ်ဆောင်ရန် ပျက်ကွက်မှုများကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များအတွက် လူထုကို ဓားစာခံအဖြစ် ဆက်လက် အသုံးချခဲ့သည်။ အရပ်ဘက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) သည် အယူအဆပိုင်းအရ မှားယွင်းနေသကဲ့သို့ ကျင့်ဝတ်၊ လူ့အခွင့်အရေးနှင့် ဥပဒေပိုင်းအရပါ လွှဲမှားသောလှုပ်ရှားမှုဖြစ်သည်။ အယူအဆပိုင်းအရ အရပ်ဘက်အာဏာဖီဆန်ရေးလှုပ်ရှားမှုသည် အစိုးရကို ပြုတ်ကျစေလိုခြင်းထက် နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းကို ကျဆုံးစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ပြည်သူလူထုအတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းက ပေးအပ်ရမည်။ နိုင်ငံ့ဝန်ထမ်းများကို CDM လှုပ်ရှားမှုတွင် ပါဝင်ရန် လှုံ့ဆော်ခြင်းသည် တာဝန်ကင်းမဲ့လှပြီး သက်ဆိုင်ရာ ကျင့်ဝတ်အသီးသီးအား လုံးဝအလေးမထားခြင်းကို ပြသနေသည်။ CDM ကြောင့် ဆေးရုံ၊ ဆေးခန်းနှင့် ဆေးပေးခန်းများသို့ ဆရာဝန်၊ သူနာပြုနှင့် အခြားကျန်းမာရေး လုပ်သားများ မလာရောက်ကြတော့သဖြင့် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများ၊ မတော်တဆမှုဖြစ်ပွားသူများနှင့် အခြားအတွင်းလူနာ၊ အပြင်လူနာများစွာတို့အတွက် ဆေးကုသခွင့်

သည် ကျန်းမာရေးကဏ္ဍ၌ CDM လုပ်ဆောင်ခြင်းသည် ပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှုများ ရရှိခံစားပိုင်ခွင့် လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်သကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်မှကြည့်ပါကလည်း မှားယွင်းလှပေသည်။ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှဆရာ/ဆရာမများကို အလုပ်မသွားရန်နှင့် ကျောင်းသားများအား ကျောင်းမတက်ရန် တိုက်တွန်းခြင်းခြောက်ခြင်းသည်လည်း ပြည်သူလူထု၏ ပညာရေးဆိုင်ရာဝန်ဆောင်မှု ရရှိခံစားပိုင်ခွင့် လူ့အခွင့်အရေးကို ချိုးဖောက်ရန်နှင့် တိုင်းပြည်၏ အနာဂတ်ကို ဖျက်ဆီးရန် ကြိုးပမ်းခြင်းဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မည်သည့်အစိုးရတက်သည်ဖြစ်စေ တည်ဆဲဥပဒေနှင့် နည်းဥပဒေများက ပြဋ္ဌာန်းထားသည့် တာဝန်နှင့် ဝတ္တရားများကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။ ယင်းမှာ ပျူရိုကရေစီစနစ်၏ ရည်ရွယ်ချက်ပင်ဖြစ်ပြီး အခြားသော ဒီမိုကရေစီနိုင်ငံများတွင်လည်း အလားတူပင်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများကို ၎င်းတို့၏ တာဝန်၊ ဝတ္တရားများအား ထမ်းဆောင်နိုင်ခြင်း မရှိစေရန် ရန်စ ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ထိပါးနေနှင့်ယှက်ခြင်းနှင့် တာဝန်သိနိုင်ငံ့ဝန်ထမ်းများအပေါ် social punishments ဟု ဆိုသော “လူမှုရေးပြစ်ဒဏ်ခတ်မှု”များ ပြုလုပ်ခြင်းသည် ဒီမိုကရေစီစနစ်၏ အကြမ်းမဖက်ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ စံနှုန်းများအား

နိုင်ငံ့ဝန်ထမ်း များစွာသည် အလုပ်နေရာဆုံးရှုံးရသော ဝန်ထမ်းများကို လစာပေးမည်ဟူသော တလွဲကတိများကို ယုံကြည်ကာ “ရုံး မတက်နဲ့ ရုန်းထွက်” ဟူသော လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ ထိုသို့ ပါဝင်ခဲ့သူများသည် ဆန္ဒအလျောက် အခက်အခဲဒုက္ခများစွာနှင့် ရင်ဆိုင်ခဲ့ကြရသည်။ NLD၊ NUG နှင့် CRPH တို့သည် အရည်အချင်း၊ ကျွမ်းကျင်မှုနှင့် အသိပညာများစွာဖြင့် အချိန်ယူတည်ဆောက် ထားရသည့် နိုင်ငံ၏ ပျူရိုကရေစီယန္တရားနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို စနစ်တကျ ဖျက်ဆီးနေခြင်းဖြစ်သည်။ နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းအား လုံးဝအားနည်းသွားစေရန် ဖြိုးဖျက်ဆီးလိုသော ၎င်းတို့၏ ရည်ရွယ်ချက်ကြောင့် ဖြစ်ပေါ်လာသည့် ဝန်ထုပ်ဝန်ပိုးများသည် ပြည်သူလူထုအပေါ်သို့သာ ကျရောက်လာသည်။

### ကျင့်ဝတ်နှင့်ဆန့်ကျင်

မည်သို့ပင်ဆိုစေကာမူ NLD၊ NUG နှင့် CRPH ကို ကိုယ်စားပြုလျက်ရှိသည့် ကျော်မိုးထွန်းနှင့် NUG ၏ “ကျန်းမာရေးနှင့် အားကစားဝန်ကြီး” နှင့် “ပညာရေးဝန်ကြီး” ဆိုသူ ဒေါက်တာဇော်ဝေစိုးကဲ့သို့ ပုဂ္ဂိုလ်များသည် CDM လှုပ်ရှားမှုကို မြှင့်မြတ်သော တာဝန်တစ်ခုသဖွယ် အထင်အမြင် လွှဲမှားစေရန် လှုံ့ဆော်လျက်ရှိကြသည်။ ဒေါက်တာဇော်ဝေစိုးသည် ဆရာဝန်တစ်ဦး၏ ကျင့်ဝတ်နှင့် ဆန့်ကျင်စွာပင် တော်လှန်ပုန်ကန်ရာတွင် ဖောက်ခွဲရေးပစ္စည်းများ အသုံးပြုရေးနှင့် အဆိပ်ခတ်ထားသည့် အစားအစာများ

## လေ့လာသူတစ်ဦး

အသုံးပြုရေးကဲ့သို့သော မကောင်းကျင့် မကောင်းကြံများကိုပင် ပြောကြားခဲ့သည်။ စင်စစ်တွင် ထိုလှုပ်ရှားမှုများသည် ၎င်းတို့၏ နိုင်ငံရေးအရ ရည်ရွယ်ချက်များ အောင်မြင်စေရေးအတွက် ဆောင်ရွက်နေသော လူသားမဆန်၊ ယုတ္တိမရှိသည့် လုပ်ရပ်များသာဖြစ်သည်။ ဘဏ်လုပ်ငန်းကဏ္ဍမှ ဝန်ထမ်းများ CDM ပြုလုပ်ခြင်းသည် ပြည်တွင်းပြည်ပ ငွေလွှဲပေးပို့မှုများ အပါအဝင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အကျပ်အတည်းဖြစ်စေခဲ့ပြီး ကုန်သွယ်ရေးနှင့် စီးပွားရေးကို ထိခိုက်စေခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အထိနာနှင့်ပြီးသော နိုင်ငံစီးပွားရေးကို အဆိုးထိ ဆွဲချရန် ရည်ရွယ်ချက်မှာ ရက်စက်လွန်းလှသည်။ ပို၍ရက်စက်ပုံရသည်မှာ လစဉ်စားဝတ်နေရေးအတွက် ငွေသားထုတ်ရန် လာရောက်ရသော သက်ကြီးရွယ်အိုများ၊ ပင်စင်စားများနှင့် မသန်စွမ်းပုဂ္ဂိုလ်များကို ပူပြင်းသော နေရောင်အောက်၌ လူတန်းရှည်ကြီးအဖြစ် တန်းစီရသည့်အနေအထားသို့ ဆိုက်ရောက်စေခြင်းဖြစ်သည်။ ထိုသက်ကြီးရွယ်အိုများနေရာတွင် မိမိတို့၏ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော မိဘဘိုးဘွားများသာဖြစ်လျှင်ဟူသော အတွေးကို ထည့်သွင်းစဉ်းစားသင့်သည်။ CDM သည် အကြမ်းမဖက်သော နည်းလမ်းပုံစံပေါ်သော်လည်း ပြည်သူလူထုအပေါ် ယင်း၏ နောက်ဆက်တွဲ သက်ရောက်မှုများမှာမူ လူသားမဆန်မှုနှင့်အတူ အကြမ်းဖက်လုပ်ရပ်များထက်ပင် ပိုမိုဆိုးရွားလျက်ရှိသည်။

### အားပေးအားမြှောက်

NLD၊ NUG၊ CRPH နှင့် ၎င်းတို့၏ ထောက်ခံသူများ၊ အစွန်းရောက်များသည် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်အတွက် အမျိုးမျိုးသော အကြမ်းဖက်လုပ်ရပ်များစွာကို ကျူးလွန်လျက်ရှိကြသည်။ အဆိုပါ လုပ်ရပ်များတွင် ကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်အုပ်ချုပ်ရေးများအား သတ်ဖြတ်ခြင်း၊ လုံခြုံရေး အင်အားစုများအား ပစ္စတိုများ၊ ရိုက်ဖယ်များ၊ ဗုံး၊ လောက်လေးခွ၊ သံချက်၊ လောင်စာပူလင်း၊ တုတ်၊ ကျောက်ခဲ၊ ဓား၊ လှံနှင့် မိုက်ခွေး စသည့် လက်နက်များဖြင့် တိုက်ခိုက်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များအား ရက်စက်စွာ သတ်ဖြတ်ခြင်း၊ USDP ပါတီဝင်များနှင့် ၎င်းတို့၏ မိသားစုများအား ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်ခြင်းနှင့် အပြစ်မဲ့အရပ်သားများနှင့် စစ်မှုထမ်းဟောင်းများကို သတင်းပေး/ ဒလန်အဖြစ် စွပ်စွဲကာ ဥပဒေမဲ့သတ်ဖြတ်ခြင်း စသည်တို့ ပါဝင်သည်။ NUG ၏ “ကာကွယ်ရေးဝန်ကြီး” နှင့် “ဒုတိယကာကွယ်ရေးဝန်ကြီး” ဟုဆိုသူ ဦးရည်မွန်နှင့် ဒေါ်ခင်မမမျိုးတို့သည် တပ်မတော်အား ဆန့်ကျင်ပုန်ကန်ရန် လှုံ့ဆော်ကြား အားပေး အားမြှောက်ပြုခဲ့ကြသည်။

စာမျက်နှာ ၉ သို့

စာမျက်နှာ ၈ မှ

၎င်းတို့နှစ်ဦးသည် တပ်မတော်အား ဆန့်ကျင်ပုန်ကန်ရေးအတွက် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးအင်အားစု (PDF) ဟုဆိုသော အဖွဲ့ကို သင်တန်းများပေးရာတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသူများဖြစ်သည်။

အဖျက်အမှောင့်လုပ်ငန်းများ

၎င်းတို့၏ အဖျက်အမှောင့်လုပ်ငန်းများတွင် တိုင်းရင်းသားလက်နက်ကိုင်များ၏ နယ်မြေစခန်းများ၌ အခြေခံစစ်သင်တန်းနှင့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ တက်ရောက်ခြင်း၊ လမ်းများ ပိတ်ဆို့ခြင်း၊ ပြည်သူပိုင်အဆောက်အအုံနှင့် တံတားများ ဖျက်ဆီးခြင်း၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်သွယ်သည့် စက်ရုံများအား မီးရှို့ခြင်း၊ အုပ်ချုပ်ရေးမှူးရုံးများနှင့် USDP ရုံးများအား လက်လုပ်ဖုံးများ၊ ချိန်ကိုက်ဖုံးများဖြင့် တိုက်ခိုက်ခြင်း၊ ဘဏ်များအား လက်လုပ်ဖုံးများဖြင့် ပစ်ခတ်ခြင်း၊ ဆေးရုံ၊ ကျောင်း၊ မြို့နယ်ပညာရေးရုံး၊ တက္ကသိုလ်၊ မြို့နယ်စည်ပင်သာယာရေးရုံး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားရုံး၊ မြို့နယ်ခန်းမ၊ မြို့နယ်တရားရုံး၊ ရဲစခန်းများနှင့် အခြားကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်အဆင့် အစိုးရရုံးများ၊ ဆက်သွယ်ရေးရုံးများ၊ အစိုးရဝန်ထမ်းအိမ်ရာများ၊ ယာဉ်ကြော အချက်ပြ ထိန်းချုပ်ရေးအဆောက်အအုံများနှင့် မြို့နယ်လျှပ်စစ်ဓာတ်အားပေးရုံးများအား မီးရှို့တိုက်ခိုက်ခြင်း သို့မဟုတ် လက်လုပ်ဖုံးများနှင့် တိုက်ခိုက်ခြင်း စသည့် မြောက်မြားစွာသောလုပ်ရပ်များ ပါဝင်လျက် ရှိသည်။ ထို့အပြင် ဖက်လုပ်ရပ်များ၏ အမျိုးအစားနှင့် သဘောသဘာဝ၊ ပစ်မှတ်နှင့် တိုက်ခိုက်ခံရသူ များကို လေ့လာဆန်းစစ်ကြည့်ပါက NLD ၊ NUG ၊ CRPH နှင့် ၎င်းတို့၏ ထောက်ခံသူများ၊ အစွန်းရောက်များသည် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုဘဝအဆင်ပြေရေးတို့အတွက် ကောင်းစွာ လုပ်ဆောင်လည်ပတ်နိုင်ရန် မရှိမဖြစ် လိုအပ်သည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား နိုင်ငံနှင့် လူ့အဖွဲ့အစည်း မငြိမ်မသက်ဖြစ်စေရေးအတွက် စနစ်တကျ ဖျက်ဆီးလျက်ရှိသည်ကို တွေ့မြင်နိုင်သည်။ NLD ပါတီနှင့် ယင်း၏ နောက်လိုက်များသည် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက် ပြည့်မြောက်စေရေးအတွက် နိုင်ငံနှင့် လူ့အဖွဲ့အစည်းကို ဆန့်ကျင်သည့် တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် အဖွဲ့လိုက် တိုက်ခိုက်မှုများအား အားပေးအားမြှောက်ပြုလျက်ရှိသည်။ ယင်းက အသက်ဘဝ၊ လွတ်လပ်ခွင့်နှင့် ပိုင်ဆိုင်မှုဆိုင်ရာ ဒီမိုကရေစီ စံနှုန်းများနှင့် မတူကွဲပြားမှုများအား သည်းခံခြင်းနှင့် စပ်လျဉ်းသော ဒီမိုကရေစီစံနှုန်းတို့ကို ချိုးဖောက်လျက်ရှိသည်။ ထိုသို့ ရန်လိုအကြမ်းဖက်ပြီး တရားဥပဒေနှင့် မညီညွတ်သော လုပ်ရပ်များသည် အစိုးရတစ်ရပ် ပြုမူဆောင်ရွက်ရမည့်ပုံစံနှင့် လုံးဝဆန့်ကျင်ကွဲပြားလျက်ရှိသည်။

ပြီးခဲ့သည့် အစိုးရသက်တမ်းအတွင်း ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် မူဝါဒရေးဆွဲခြင်းတို့တွင် ဒီမိုကရေစီနှင့် သွေဖည်ခဲ့သည့် NLD ၏ လုပ်ရပ်များသည် ယခုအခါ တစ်ဖက်သက် ထင်ရာမြင်ရာ ဆောင်ရွက်ချက်များ ဖြစ်လာခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် NLD ၏ လက်အောက်ခံအဖွဲ့ဖြစ်သော NUG က ရခိုင်ပြည်နယ်မှ လူ့အုပ်စုတစ်စုနှင့် စပ်လျဉ်း၍ မူဝါဒစာတမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်ရာတွင် ၎င်းတို့၏ မူဝါဒရေးဆွဲမှု၌ အားလုံးပါဝင်မှု ရှိသယောင်ဖြင့် “ရခိုင်ပြည်နယ်ရှိ stakeholders များစွာနှင့် တိုင်ပင်ဆွေးနွေးပြီးနောက်” ဟူသော စာစုကို ထည့်သွင်းဖော်ပြခဲ့သည်။ ပထမဆုံးအနေဖြင့် NUG နှင့် CRPH တို့သည် တရားမဝင်သော အဖွဲ့အစည်းများဖြစ်

ရက်က နိုင်ငံတော်အပေါ် သစ္စာဖောက်သွားခဲ့သော ကျော်မိုးထွန်းက ၎င်းသည် “ရွေးချယ်တင်မြောက်ခံထားပြီး တရားဝင်သည့်” NLD အစိုးရကိုသာ ကိုယ်စားပြုသည်ဟု ထိုနေ့က ပြောကြားခဲ့သည်။ ၎င်း၏ ကိုယ်စားပြုမှုနှင့် စပ်လျဉ်းသော သဘောထားသည် အခြေခံအားဖြင့် မှားယွင်းလျက်ရှိသည်။ အမြဲတမ်း ကိုယ်စားလှယ်များနှင့် အခြားသံတမန်ရေးအရ ကိုယ်စားပြုသူများ၏ အဓိကတာဝန်မှာ အစိုးရတစ်ရပ်ကို ကိုယ်စားပြုရန်မဟုတ်ဘဲ နိုင်ငံကိုသာ ကိုယ်စားပြုရန်ဖြစ်သည်။ အစိုးရဟူသည်မှာ နိုင်ငံတော်၏ အစိတ်အပိုင်း ၄ ခု အနက် တစ်ခုမျှသာ ဖြစ်သည်။ NLD နှင့် ၎င်း၏ အသုံးတော်ခံအဖွဲ့အစည်းများဖြစ်သည့် NUG နှင့် CRPH တို့အား ကိုယ်စားပြုမှု အဆင့်အတန်း သတ်မှတ်၍ မရချေ။

နိုင်ငံကိုယ်စားပြု၍ ဆက်လက် တက်ရောက်ခွင့်ရရှိနေပြီး ထိုသို့ ဆက်လက် တက်ရောက်ခွင့်ရရှိခြင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အောင်ပွဲပင်ဖြစ်ကြောင်း လွှဲမှားစွာ ဖော်ပြခဲ့ကြသည်။ အဆိုပါ ဖော်ပြချက်များသည် ဖြစ်စဉ်အမှန်နှင့် များစွာ ကွဲလွဲလျက်ရှိသည်။ NUG ကို ကိုယ်စားပြုသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည့်အတွက် ၎င်းသည် အကြမ်းဖက်အဖွဲ့ဝင် ဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ လုပ်ထုံးလုပ်နည်း ၂၈ အရ အထွေထွေညီလာခံဖွင့်ပွဲနေ့တွင် အဖွဲ့ဝင် ၉ ဦးပါ ခန့်အပ်လွှာစစ်စစ်ရေးကော်မတီ (Credentials Committee) ကို ဖွဲ့စည်းရမည် ဖြစ်သည်။ ကော်မတီသည် ယင်း၏

ကိုယ်စားပြု သက်သေခံအထောက်အထားမျှ မရှိတော့သူ ဖြစ်သည်။ ၎င်း၏ အမေရိကန်၌ နေထိုင်ခွင့် သက်တမ်းကုန်ဆုံးပါက ၎င်းတွင် အကျိုးဝင်သည့် နိုင်ငံကူးလက်မှတ်လည်း ရှိတော့မည်မဟုတ်ပေ။ မြန်မာနိုင်ငံ၏ တရားဥပဒေအရ အကျိုးဝင်သည့် သက်သေအထောက်အထားပြ စာရွက်စာတမ်းနှင့် ယင်းစာရွက်စာတမ်းပေါ်တွင် အကျိုးဝင်သည့် ဝီဇာမရှိပါက ၎င်းသည် အမေရိကန်နိုင်ငံ၌ နိုင်ငံရေး ခိုလှုံမှုပြုနေသူတစ်ဦးမျှသာ ဖြစ်ပေသည်။ သို့ဖြစ်ရာ ၎င်း၏ ကိုယ်စားပြုမှုနှင့် စပ်လျဉ်း၍ မေးခွန်းထုတ်ရန်ပင် မလိုအပ်ချေ။ ထို့အပြင် ၎င်းသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ တရားစွဲဆိုထားခြင်းခံရသော အလိုရှိသော တရားခံပြေးတစ်ဦးသာလျှင် ဖြစ်ပေသည်။

**\* တစ်ပါတီ၊ လူတစ်စုတစ်ဖွဲ့၏ အာဏာရရှိရေး အကျိုးစီးပွားအတွက် မျိုးဆက်သစ်လူငယ်များအား သေတွင်းသို့ပို့ဆောင်ခဲ့ပြီး အပြစ်မဲ့ ပြည်သူများနှင့် ပြည်သူ့ဝန်ထမ်းများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ကာ စာသင်ကျောင်း၊ ဆေးရုံ စသည့် ပြည်သူ့ဝန်ဆောင်မှု နေရာများကို တိုက်ခိုက် မီးရှို့ဖျက်ဆီးနေသည်မှာ ဒီမိုကရေစီအခြေခံ မင်းမဲ့စရိုက်ကို ထူထောင်ကာ အစီအစဉ်ရှိရှိ နိုင်ငံကိုဖျက်ဆီးနေသည့် လုပ်ရပ်များသာဖြစ်**

ကြသည်။ ဒုတိယအနေဖြင့် NLD က ခန့်အပ်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရခိုင်ပြည်နယ်နေရာ အများစုတွင် ရွေးကောက်ပွဲများ ရွှေ့ဆိုင်းခဲ့ခြင်းကြောင့် ဥပဒေပြုရေးနှင့် အချို့မူဝါဒများ အတည်ပြုရေးတွင် ရခိုင်တိုင်းရင်းသားများအား အလုံအလောက် ရွေးကောက်နိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် NLD ၏ မူဝါဒစာတမ်းသည်လည်းကောင်း၊ CRPH သည်လည်းကောင်း ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူလူထုကို ကိုယ်စားပြုခြင်း မရှိပေ။ ၎င်းတို့အနေဖြင့် အလွတ်သဘော ထင်မြင်ယူဆချက်များကို ကောက်ယူရရှိခဲ့သည့်ဆိုလျှင်ပင် ယင်းမှာ ရခိုင်တိုင်းရင်းသားပြည်သူလူထု၏ မူဝါဒရေးရာအရ သဘောတူလိုလားမှုဟု မဆိုနိုင်ပေ။ NLD၊ NUG နှင့် CRPH အနေဖြင့် ကိုယ်စားပြုမှု၏ အဓိပ္ပာယ်ကိုပင် နားမလည်ခြင်းကြောင့်ဖြစ်နိုင်သကဲ့သို့ ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်အတွက် နိုင်ငံတကာအသိုက်အဝန်းအား လှည့်စားနေခြင်းလည်း ဖြစ်နိုင်သည်ကို အဆိုပါ စာတမ်းက ဖော်ပြနေသည်။ ယင်းမှာ အံ့အားသင့်ဖွယ်မရှိပေ။

သံသယဖြစ်ဖွယ်ရှိ

NLD၊ NUG နှင့် CRPH ၏ မူဝါဒ၊ ဆုံးဖြတ်ချက်များသည် ကိုယ်စားပြုမှုနှင့် စပ်လျဉ်း၍ မေးခွန်းထုတ်စရာဖြစ်နေသကဲ့သို့ ကျိုးကြောင်းပေါင်းစည်းညီညွတ်မှုနှင့် ရှေ့နောက်ညီညွတ်မှုတို့နှင့် စပ်လျဉ်း၍လည်း သံသယဖြစ်ဖွယ်ရှိသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆

၎င်းတို့သည် နိုင်ငံတစ်နိုင်ငံကို မဆိုထားနှင့်၊ အစိုးရ တစ်ရပ်ကိုပင် ကိုယ်စားပြုခြင်း မရှိသူများဖြစ်သည်။ ထို့ပြင် CRPH နှင့် NUG တို့သည် အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိသော တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည်။ ထို့ကြောင့် NLD ၊ CRPH နှင့် NUG တို့တွင် ဆုံးဖြတ်ချက် ချမှတ်နိုင်/ မူဝါဒရေးဆွဲနိုင်သည့် အခွင့်အာဏာလည်း မရှိပေ။ ၎င်းတို့တွင် အွန်လိုင်း မျက်နှာစာမှလွဲလျှင် လုပ်ပိုင်ခွင့်အာဏာရော၊ အကောင်အထည်ဖော်ပေးမည့် အင်စတီကျူးရှင်းနှင့် ယန္တရားများလည်း မရှိပေ။

အသိအမှတ်မပြု

ကျော်မိုးထွန်းသည် ၎င်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုသဖြင့် မြန်မာနိုင်ငံ၏ တည်ဆဲနိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံဝန်ထမ်းအဖြစ်မှ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းမှ အစပြု၍ ထုတ်ပယ်ခံခဲ့ရသည်။ မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂ၌ ကျော်မိုးထွန်း၏ ကိုယ်စားပြုမှုကို အသိအမှတ်မပြုကြောင်း ကြိမ်ဖန်တလဲလဲ ထုတ်ဖော်ပြောကြားထားပြီး ဖြစ်သည်။ သို့ရာတွင် ကုလသမဂ္ဂ၌ မြန်မာကိုယ်စားပြုမှုနှင့် ပတ်သက်၍ သတင်းမီဒီယာများ၌ သတင်းမှားများ၊ တစ်ဖက်သတ် သုံးသပ်ချက်များကို ရှုထောင့်မျိုးစုံမှ ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။ အချို့သတင်းအေဂျင်စီများအနေဖြင့် ယခင် အမြဲတမ်းကိုယ်စားလှယ် ကျော်မိုးထွန်း ကုလသမဂ္ဂ အစည်းအဝေးများသို့ မြန်မာ

ဝန်ထမ်းများကို ခန့်အပ်၍ ကိုယ်စားလှယ်အဖွဲ့များ၏ ခန့်အပ်လွှာ (Credentials) များကိုစိစစ်ကာ အထွေထွေညီလာခံသို့ အစီရင်ခံတင်ပြရမည် ဖြစ်သည်။

ကုလသမဂ္ဂ၏ အထွေထွေစည်းမျဉ်း ၂၉ (Rule 29) တွင် သက်ဆိုင်ရာနိုင်ငံများ၏ ကိုယ်စားပြုတက်ရောက်မှုအတွက် အငြင်းပွားမှုများရှိခဲ့ပါက ခန့်အပ်လွှာစိစစ်ရေးကော်မတီက အထွေထွေညီလာခံသို့ အစီရင်ခံစာတင်ပြပြီး လက်ရှိကိုယ်စားလှယ်သည် ယာယီအားဖြင့် ဆက်လက်တက်ရောက်ခွင့် ရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့ဖြစ်ရာ ရာထူးမှ ထုတ်ပယ်ထားခြင်း ခံရသည့် ယခင်အမြဲတမ်းကိုယ်စားလှယ် ကျော်မိုးထွန်း ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံဖွင့်ပွဲသို့ တက်ရောက်ခဲ့ခြင်းနှင့် ကော်မတီအစည်းအဝေးများ တက်ရောက်ခွင့်ရနေခြင်းသည် ကုလသမဂ္ဂ၏ အထွေထွေစည်းမျဉ်း ၂၉ (Rule 29) အရသာ တက်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်ဟု ရှုမြင်သုံးသပ်ရသည်။ ထို့အပြင် နိုင်ငံတော်အစိုးရကို ကိုယ်စားပြု တက်ရောက်ခြင်းမဟုတ်ကြောင်း အခိုင်အမာဖော်ပြလိုသည်။

အဆင့်အတန်းလည်းမရှိ

ကျော်မိုးထွန်းသည် မြန်မာနိုင်ငံ၏ သံတမန်နိုင်ငံကူး လက်မှတ်အား ကိုင်ဆောင်သူ မဟုတ်တော့သကဲ့သို့ သံတမန်တစ်ဦး၏ အဆင့်အတန်းလည်း မရှိတော့သူ သို့မဟုတ် မည်သည့်

မြန်မာပြည်သူလူထုသည် ၎င်းတို့၏ မျှော်မှန်းချက်များ အကောင်အထည်ပေါ်လာနိုင်ရေးအတွက် NLD ပါတီထံတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ NLD သည် ၎င်း၏ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် သက်တမ်းအတွင်း ဒီမိုကရေစီနှင့် သွေဖည်သောလုပ်ရပ်များကို ဆောင်ရွက်ခဲ့ပြီး ထောက်ခံသူများအပေါ် တာဝန်မကျ ဖြစ်ခဲ့သည်။ လွှတ်တော်တွင်း အများစုမှ အပ်နှင်းသည့်လုပ်ပိုင်ခွင့်ကို အကောင်းဆုံး အသုံးချရမည့်အစား နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များ သို့မဟုတ် အမျိုးသားအသိုက်အဝန်း တည်ဆောက်ရေး လုပ်ငန်းစဉ်များနှင့် ဆန့်ကျင်သော ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ အတားအဆီး အခက်အခဲအဖြစ် ပြောင်းလဲပျက်စီးစေခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ မသမာမှုများ ထွက်ပေါ်လာသည့်နောက်တွင်လည်း ၎င်း၏ နိုင်ငံရေးလုပ်ဆောင်မှုများ သို့မဟုတ် လုပ်ဆောင်ရန် ပျက်ကွက်မှုများအတွက် ပြည်သူ့ကို ဓားစာခံဖြစ်စေပြီး တရားဥပဒေစိုးမိုးမှုကို နှောင့်ယှက်ဖျက်ဆီးမှုပြုကာ နိုင်ငံတော်၊ လူ့အဖွဲ့အစည်းနှင့် ၎င်း၏ အစွန်းရောက်ထောက်ခံသူများကိုပါ ထိခိုက်နစ်နာစေခဲ့သည်။ NLD သည် ၎င်းအပေါ် အများစု၏ ထောက်ခံမှုကိုလည်း တလွဲမျှော်လင့်ချက်အဖြစ်သို့ အကြိမ်ကြိမ် ပြောင်းလဲခဲ့သည်။ NLD သည် မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်အတွင်းသို့ ခေါ်ဆောင်နေခြင်း မဟုတ်ဘဲ ကျူးရှင်းအဖြစ်သို့ တွန်းပို့နေခြင်းဖြစ်သည်။

တစ်ပါတီ၊ လူတစ်စုတစ်ဖွဲ့၏ အာဏာရရှိရေး အကျိုးစီးပွားအတွက် မျိုးဆက်သစ်လူငယ်များအား သေတွင်းသို့ပို့ဆောင်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ့ဝန်ထမ်းများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ကာ စာသင်ကျောင်း၊ ဆေးရုံ စသည့် ပြည်သူ့ဝန်ဆောင်မှု နေရာများကို တိုက်ခိုက် မီးရှို့ဖျက်ဆီးနေသည်မှာ ဒီမိုကရေစီအခြေခံ မင်းမဲ့စရိုက်ကို ထူထောင်ကာ အစီအစဉ်ရှိရှိ နိုင်ငံကို ဖျက်ဆီးနေသည့် လုပ်ရပ်များသာ ဖြစ်ကြောင်း ဖော်ထုတ်သုံးသပ်ရပါသည်။ ။


◆ ကျောပိုးမှ

တရားခံ ဝေဖြိုးကျော်(ခ)အသေးလေး၏ ထွက်ဆိုချက်အရ မုံရွာမြို့ အက်တောရပ်ကွက်နေ မောင်တိုး(ခ) ရန်အောင်တိုး (၃၂)နှစ် နေအိမ်အား လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အနောက်ဘက် မြေကြီးအတွင်း ပီနဲအိတ်ဖြင့် ထုပ်ထားသော လက်လုပ်ရိမ့်မိုင်း ၁၀ လုံး၊ ယမ်းမှုန့်များနှင့်အတူ တရားခံ မောင်တိုး(ခ) ရန်အောင်တိုးကို ဖမ်းဆီးရမိခဲ့သည်။

တရားခံများ၏ ထွက်ဆိုချက်များအရ လုံခြုံရေးပူးပေါင်းအဖွဲ့သည် မုံရွာမြို့ ရတနာပုံရပ်ကွက် ကြက်မွေးမြူရေးဇုန်တွင် ရဲထက်ငြိမ်း (၂၉)နှစ်၊ ကောင်းမြတ်ဖေ (၂၇)နှစ်၊ ဇင်မောင် (၂၀)နှစ်တို့ သုံးဦးကို ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ ဗုံးသီး ၁၄ လုံး၊ AK 47 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၇ ဒဿမ ၆၂ ကျည် ၁၀၀ တောင့်၊ လက်ပစ်ဗုံး ၆ လုံး၊ လက်လုပ်မိုင်း ၂ လုံး၊ လက်လုပ်သေနတ်အတို ၅ လက်၊ ပြုလုပ်ဆဲ လက်လုပ်သေနတ်အတို ၂ လက်၊ စစ်ချပ်ဝတ် ၂ စုံ၊ မှန်ပြောင်း ၁ လက်၊ အမိုနီယမ်နိုက်ထရိတ် ၁ ပိဿာခန့်၊ ၂ ထုပ်၊ ဒီတိုနေတာ ၃ ဘူး၊ ဘက်ထရီ ထည့်ဘူး (အသေး) ၁ ဘူး၊ လက်လုပ်သေနတ်ပြုလုပ်ရာတွင် အသုံးပြုသည့် စပရိန် ၁၀ ခု၊ လက်လုပ်သေနတ်ပြုလုပ်သည့် သံပြား ၇ ပြား၊ လက်လုပ်ကျည်ခွဲ ၁၅ ခု၊ လက်လုပ်ပစ္စည်းပြုလုပ်ရန် ပြောင်းမျိုးစုံ ၁၆ ခု၊ ယမ်းမှုန့် ၃၀ ကျပ်သားခန့်၊ ၁ ထုပ်၊ လက်လုပ်သေနတ်ပြောင်း ၁ ခု၊ Acer အမျိုးအစား Laptop ၁ လုံး၊ ဆားကစ်ဘောက် ၂ ခု၊ ရီမုဒ် Control ၃ ခုတို့နှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံ ကျား ၉ ဦးကို ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ AK 47 သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၇

မုံရွာမြို့၌ သံမဏိ PDF အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိမှု အခြေပြဇယား



လက်၊ ကျည်အိမ် ၂ ခု၊ ၇ ဒဿမ ၆၂ ကျည် ၁၀၀ တောင့်၊ ၄၀ မမ ဗုံးသီး ၁၄ လုံး၊ လက်ပစ်ဗုံး ၆ လုံး၊ လက်လုပ်မိုင်း ၂ လုံး၊ မှန်ပြောင်း ၁ လက်၊ လက်လုပ်သေနတ်ပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

တရားခံ ဝေဖြိုးကျော်(ခ)အသေးလေး ထွက်ဆိုချက်အရ ၎င်းသည် ဖမ်းဆီးရန် ကျန် တရားခံ ဟိန်းသော်တာ၏ချိတ်ဆက်

ပေးမှုဖြင့် ဧပြီ ၇ ရက်မှ ၂၃ ရက်အထိ အောင်ကျော်ဇင်၊ ဝင်းကို ဖမ်းဆီးရန် ကျန် တရားခံများဖြစ်ကြသော ဖြိုးကိုကို၊ အောင်မြင့်မြတ်၊ ရှည်ကြီး၊ ရန်မျိုး၊ ရာဇာစိုး၊ ဒိုင်းမွန်ထွေး၊ ဖြိုးသူ၊ သီဟကျော်၊ ငစိုင်း၊ ပြားကြီး၊ စုတ်ဖွားတို့နှင့်အတူ ကသာ မြို့နယ် မှတ်တိုင်ကျေးရွာမှတစ်ဆင့် KIA တပ်မဟာ (၈) နယ်မြေသို့ သွားရောက်၍ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပြီး

နောက် ယင်းမာပင်မြို့နယ် ဘူးလှည်း ကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းသို့ သွားရောက်၍ ဖမ်းဆီးရန် ကျန် တရားခံ ဇော်မျိုးအောင်(ခ)သံမဏိ ခေါင်းဆောင်၍ မုံရွာ သံမဏိ PDF အကြမ်းဖက်အဖွဲ့တွင် အောင်ကျော်ဇင်နှင့်အတူ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။ တရားခံ ရဲထက်ငြိမ်း၏ ထွက်ဆိုချက်အရ အောက်တိုဘာ ၁၇ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ လှိုင်မျိုးက



လက်နက်/ ခဲယမ်းများအား ၎င်း၏ ကြက်ခြံတွင် လာရောက်သိမ်းဆည်းထားခြင်းဖြစ်ပြီး ယင်းမာပင်မြို့နယ် ဘူးလှည်း ကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းသို့ ပို့ဆောင်ရမည့် ပစ္စည်းများဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

မုံရွာ သံမဏိ PDF အမည်ခံအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်ဖောက်ခွဲပျက်ဆီးရေးလုပ်ငန်းများ အနေဖြင့်- ဩဂုတ် ၁၆ ရက်တွင် ဝေဖြိုးကျော်(ခ) အသေးလေး နှင့် သက်ဦးမောင်(ခ) သက်တို့သည် ဆိုင်ကယ်ဖြင့် ရုံးကြီးရပ်ကွက် မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံး ဝန်ထမ်းအိမ်ရာသို့ လက်လုပ်မိုင်း ၁ လုံးဖြင့် လည်းကောင်း၊ စက်တင်ဘာ ၁၃ ရက်တွင် ဝေဖြိုးကျော်(ခ)အသေးလေးနှင့် ဟိန်းထက်ဝင်းအပါအဝင် ၈ ဦးတို့သည် မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် ရေကူးကန်လမ်းအနီးရှိ Mytel တာဝါတိုင်အား လက်လုပ်မိုင်း ၄ လုံးဖြင့် လည်းကောင်း၊ စက်တင်ဘာ ၁၅ ရက်တွင် အောင်ကျော်ဇင်နှင့် ဇော်ထက်အောင်တို့သည် မုံရွာမြို့ မြဝတီရပ်ကွက် Mytel ရုံး ဆက်သွယ်ရေးရုံးရှေ့ လက်လုပ်မိုင်း ၁ လုံးဖြင့် လည်းကောင်း။

စာမျက်နှာ ၁၁ သို့



ဩဂုတ် ၁၆ ရက်တွင် မုံရွာမြို့ ရုံးကြီးရပ်ကွက် မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံး ဝန်ထမ်းအိမ်ရာ၌ လက်လုပ်ဗုံးပေါက်ကွဲခဲ့သည့် မှတ်တမ်းဓာတ်ပုံ။



စက်တင်ဘာ ၁၅ ရက်တွင် မုံရွာမြို့ မြဝတီရပ်ကွက် Mytel ဆက်သွယ်ရေးရုံးရှေ့ အုတ်ခုံ၌ လက်လုပ်ဗုံး ပေါက်ကွဲခဲ့သည့် မှတ်တမ်းဓာတ်ပုံ။

စာမျက်နှာ ၁၀ မှ

စက်တင်ဘာ ၁၆ ရက်တွင် အောင်ကျော်ဇင်ဇော်ထက်အောင်နှင့် အောင်မြင့်မြတ်တို့သည် မုံရွာမြို့ စက်မှုဇုန်ရုပ်ကွက် မြန်မာဘီယာရုံး ရှေ့၌ လက်လုပ်မိုင်း ၁ လုံးဖြင့် လည်းကောင်း။

နိုဝင်ဘာ ၁၃ ရက်တွင် ဝေဖြိုးကျော် (ခ) အသေးလေးသည် အောင်ကျော်ဇင်၊ ဟိန်းထက်ဝင်းတို့နှင့်အတူ မုံရွာ-ကျောက်ကာလမ်း တိုင်းရင်းဆေးရုံ အနီးရှိ “ခရေဆောင်” အတွင်းသို့ လက်လုပ်မိုင်း ၂ လုံးဖြင့် လည်းကောင်း ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

မုံရွာ သံမဏိ PDF အမည်ခံအကြမ်းဖက်အဖွဲ့၏ အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ်ကျူးလွန်မှုများ အနေဖြင့် -

စက်တင်ဘာ ၂၂ ရက်တွင် တရားခံဇော်ထက်အောင်နှင့် ငပုတ်တို့သည် မုံရွာမြို့ အောင်မင်္ဂလာရုပ်ကွက်ရှိ ထန်းတောမီးပွိုင့်တွင် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း။ စက်တင်ဘာ ၂၃ ရက်တွင် တရားခံဇော်ထက်အောင်နှင့် ငပုတ်တို့သည် မုံရွာမြို့ မြဝတီရုပ်ကွက် Mytel ရုံးရှေ့ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ဝင် ၁ ဦးကို လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း။

အောက်တိုဘာ ၂၀ ရက်တွင် အောင်ကျော်ဇင်နှင့် ဖမ်းဆီးရန်ကျန် တရားခံ ငစိုင်း၊ စုတ်ဖွား၊ ပြားကြီးတို့သည် မုံရွာမြို့ နန္ဒာဝန်ရုပ်ကွက် ပုဏ္ဏမိလမ်းရှိ အပြစ်မဲ့ပြည်သူ ၁ ဦးကို လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း။

အောက်တိုဘာ ၂၄ ရက်တွင်



မုံရွာမြို့တွင် PDF သံမဏိ အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မှတ်တမ်းဓာတ်ပုံ။

အောင်ကျော်ဇင်နှင့် ဖမ်းဆီးရန်ကျန် တရားခံ ဇော်မျိုးအောင်(ခ) သံမဏိ၊ ငစိုင်း၊ စုတ်ဖွားတို့သည် မအူကျေးရွာရှိ အပြစ်မဲ့ပြည်သူ ၁ ဦးကို လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း။ အောက်တိုဘာ ၂၆ ရက်တွင် ဇော်ထက်အောင်၊ ငပုတ်နှင့် တောက်တီးတို့သည် စက်မှုဇုန်ရုပ်ကွက် အတွင်းရှိ (၈၁)ကာရာအိုကေဆိုင် ရှေ့၌ အပြစ်မဲ့ပြည်သူ ၂ ဦးကို လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။ အထက်ပါ ဖမ်းဆီးရမိသူများအား

တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။ သတင်းစဉ်

အောက်တိုဘာ ၂၄ ရက်တွင် မုံရွာမြို့နယ် မအူကျေးရွာနေ အပြစ်မဲ့ပြည်သူ ၁ ဦးအား အကြမ်းဖက်သမားများက လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ။



အောက်တိုဘာ ၂၀ ရက်တွင် မုံရွာမြို့ နန္ဒာဝန်ရုပ်ကွက်နေ အပြစ်မဲ့ပြည်သူ ၁ ဦးအား အကြမ်းဖက်သမားများက လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ။



စက်တင်ဘာ ၂၂ ရက်တွင် မုံရွာမြို့ အောင်မင်္ဂလာရုပ်ကွက်ရှိ ထန်းတောမီးပွိုင့်တွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်အား အကြမ်းဖက်သူများက သတ်ဖြတ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ။



စက်တင်ဘာ ၂၃ ရက်တွင် သံမဏိအဖွဲ့မှ မုံရွာမြို့ မြဝတီရုပ်ကွက် Mytel ရုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်အား အကြမ်းဖက်သူ ၂ ဦးက လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ။



အောက်တိုဘာ ၂၆ ရက်တွင် မုံရွာမြို့ စက်မှုဇုန်ရုပ်ကွက်၌ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ။

ကျောဖုံးမှ

ထိုသို့ အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ စက်ရုံ၊ အလုပ်ရုံ ၂၃ ခုတို့ ပျက်စီးဆုံးရှုံးခဲ့ရမှုကို ဖော်ပြပါအတိုင်း တွေ့ရှိရသည်-

၁-၂-၂၀၂၁ ရက်မှ ၂၀-၁၁-၂၀၂၁ ရက်ထိ ဆူပူအကြမ်းဖက်သမားများကြောင့် ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ ပျက်စီးဆုံးရှုံးမှု

စဉ်	ရက်စွဲ	တိုင်း/ပြည်နယ်	ခရိုင်မြို့နယ်	စက်ရုံ/အလုပ်ရုံ	မှတ်ချက်
၁။	၁၆-၃-၂၀၂၁	ရန်ကုန်	ရွှေပြည်သာ	SOLAMODA အထည်ချုပ်စက်ရုံ	မီးရှို့ဖျက်ဆီးမှု။
၂။	၁၄-၃-၂၀၂၁	ရန်ကုန်	လှိုင်သာယာ (အရှေ့ပိုင်း)	ဝေကျယ်အထည်ချုပ်စက်ရုံ	မီးရှို့ဖျက်ဆီးမှု။
၃။	၁၄-၃-၂၀၂၁	ရန်ကုန်	လှိုင်သာယာ (အရှေ့ပိုင်း)	“ဂလိုဘယ်” အထည်ချုပ်စက်ရုံ	မီးရှို့ဖျက်ဆီးမှု။
၄။	၁၄-၃-၂၀၂၁	ရန်ကုန်	လှိုင်သာယာ (အရှေ့ပိုင်း)	“ရွှေဒဂုန်း” ဓာတ်မြေဩဇာစက်ရုံ	မီးရှို့ဖျက်ဆီးမှု။
၅။	၁၄-၃-၂၀၂၁	ရန်ကုန်	လှိုင်သာယာ (အရှေ့ပိုင်း)	(အိတ်ချုပ်) စက်ရုံ	မီးရှို့ဖျက်ဆီးမှု။
၆။	၁၄-၃-၂၀၂၁	ရန်ကုန်	လှိုင်သာယာ (အနောက်ပိုင်း)	ဖိနပ်အောက်ခံဆိုးလ်ပြားများ ပြုလုပ်သည့် အသေးစားစက်ရုံ	မီးရှို့ဖျက်ဆီးမှု။
၇။	၁၅-၃-၂၀၂၁	ရန်ကုန်	လှိုင်သာယာ (အနောက်ပိုင်း)	SeM Ma Te အထည်ချုပ်စက်ရုံ	မီးရှို့ဖျက်ဆီးမှု။
၈။	၁၅-၃-၂၀၂၁	ရန်ကုန်	လှိုင်သာယာ (အနောက်ပိုင်း)	TMR အထည်ချုပ်စက်ရုံ	မီးရှို့ဖျက်ဆီးမှု။
၉။	၁၄-၃-၂၀၂၁	ရန်ကုန်	ရွှေပြည်သာ	အထည်ချုပ်စက်ရုံ	မီးရှို့ဖျက်ဆီးမှု။
၁၀။	၁၄-၃-၂၀၂၁	ရန်ကုန်	ရွှေပြည်သာ	Sun Time (JCK) အထည်ချုပ်စက်ရုံ	မီးရှို့ဖျက်ဆီးမှု။
၁၁။	၁၄-၃-၂၀၂၁	ရန်ကုန်	ရွှေပြည်သာ	GTIG Hubo အထည်ချုပ်စက်ရုံ	မီးရှို့ဖျက်ဆီးမှု။

၁၂။	၁၄-၃-၂၀၂၁	ရန်ကုန်	ရွှေပြည်သာ	GTIG Easter အထည်ချုပ်စက်ရုံ	မီးရှို့ဖျက်ဆီးမှု။
၁၃။	၁၅-၃-၂၀၂၁	ရန်ကုန်	လှိုင်သာယာ (အနောက်ပိုင်း)	Myanmar Hua Qiang ပီနီအိတ်စက်ရုံ	မီးရှို့ဖျက်ဆီးမှု။
၁၄။	၁၄-၃-၂၀၂၁	ရန်ကုန်	ရွှေပြည်သာ	ဝါး တစ်ရာစက်မှုဇုန်	မီးရှို့ဖျက်ဆီးမှု။
၁၅။	၁၄-၃-၂၀၂၁	ရန်ကုန်	ရွှေပြည်သာ	Wan Xinda ကျောပိုးအိတ်စက်ရုံ	မီးရှို့ဖျက်ဆီးမှု။
၁၆။	၁၅-၃-၂၀၂၁	ရန်ကုန်	လှိုင်သာယာ (အရှေ့ပိုင်း)	Tha Shu Myanmar Apparel Co.,Ltd အထည်ချုပ်စက်ရုံ	မီးရှို့ဖျက်ဆီးမှု။
၁၇။	၁၄-၃-၂၀၂၁	ရန်ကုန်	လှိုင်သာယာ (အနောက်ပိုင်း)	YUAN HONG GARMENT အထည်ချုပ်စက်ရုံ	မီးရှို့ဖျက်ဆီးမှု။
၁၈။	၂၁-၈-၂၀၂၁	ကချင်	မြစ်ကြီးနား	အောက်ဆီဂျင်စက်ရုံ	လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးမှု။
၁၉။	၇-၉-၂၀၂၁	မကွေး	တောင်တွင်းကြီး	တောင်ပြင်(၁)ရပ်ကွက်၊ ပိုလာစတား ရေသန့်စက်ရုံအနီး	လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးမှု။
၂၀။	၁၈-၉-၂၀၂၁	ရန်ကုန်	မင်္ဂလာဒုံ	ဇုန်(၃)အတွင်းရှိ လန်ဒန်စီးကရက်စက်ရုံ	လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးမှု။
၂၁။	၃-၁၀-၂၀၂၁	ရန်ကုန်	ရွှေပြည်သာ	မြန်မာပေါင်ချိန် အားကစား ဖိနပ်စက်ရုံ	လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးမှု။
၂၂။	၁၁-၁၀-၂၀၂၁	စစ်ကိုင်း	ထီးချိုင့်	နီကယ်စက်ရုံ	လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးမှု။
၂၃။	၁၅-၁၀-၂၀၂၁	ရန်ကုန်	သာကေတ	“JEWOO” အထည်ချုပ်စက်ရုံ	မီးရှို့ဖျက်ဆီးမှု။

အကြမ်းဖက်အဖွဲ့များအနေဖြင့် စက်ရုံ၊ အလုပ်ရုံများအား ယခုကဲ့သို့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေမှုအပေါ် ပြည်သူ့လူထုတစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု သတင်းများကို ရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံ သတင်းထုတ်ပြန်ထားကြောင်း သက်ဆိုင်ရာမှ သိရသည်။

သတင်းစဉ်



မီးရှို့ခံရသည့် ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ရုံ။



မီးရှို့ခံရသည့် ရွှေပြည်သာမြို့နယ် (၁၈)ရပ်ကွက်ရှိ Sun Time (JCK) အထည်ချုပ်စက်ရုံ ။



မီးရှို့ခံရသည့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် ကစင်ကျေးရွာ ရွှေလင်ပန်းစက်မှုဇုန်။



မီးရှို့ခံရသည့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် စက်မှုဇုန် (၁) ရှိ Winco Bag (အိတ်ချုပ်) စက်ရုံ။



မီးရှို့ခံရသည့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ SeM Ma Te အထည်ချုပ်စက်ရုံ။



မီးရှို့ခံရသည့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ SeM Ma Te အထည်ချုပ်စက်ရုံ။

# လျှပ်စစ်ကားများထုတ်လုပ်ရေးအတွက် နှစ်ဆန်းကုမ္ပဏီ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံရင်းနှီးမြှုပ်နှံသွားမည်

တိုကျို၊ နိုဝင်ဘာ ၂၉

နှစ်ဆန်းကုမ္ပဏီသည် လာမည့်ငါးနှစ်တာကာလအတွင်း ဘက်ထရီနှင့် လျှပ်စစ်ကားများ ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားရန် အစီအစဉ်ရှိသည်ဟု ပြောသည်။

နှစ်ဆန်းကုမ္ပဏီသည် လာမည့်ငါးနှစ်တာကာလအတွင်း ဘက်ထရီနှင့် လျှပ်စစ်ကားများ ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားရန် အစီအစဉ်ရှိသည်ဟု ပြောသည်။

ရောင်းချနိုင်ရန် သတ်မှတ်ထားသည်။ ၂၀၃၀ ပြည့်နှစ်၌ လျှပ်စစ်ကားများ အပြည့်အဝ ထုတ်လုပ်နိုင်သည့်အခါ အမေရိကန်ဒေါ်လာ ၄၀ ရာခိုင်နှုန်းကျော် ရောင်းချနိုင်ရေးရည်ရွယ်ထားသည်။ နှစ်ဆန်းကုမ္ပဏီ ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်သူ ယူချီဒါမာကိုတို့ကလည်း လျှပ်စစ်ကားထုတ်လုပ်ရေးတွင် အာရုံစိုက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အင်န်အိတ်ချ်ကေ



နှစ်ဆန်းကားထုတ်လုပ်မှုကို တွေ့ရစဉ်။

## အိုမီခရွန်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်း တောင်အာဖရိကသမ္မတပြော

ကိတ်တောင်၊ နိုဝင်ဘာ ၂၉

အိုမီခရွန် မျိုးကွဲကြောင့် ပြည်သူများကို ဖိနှိပ်မှုများ ပြုလုပ်နေကြောင်း တောင်အာဖရိက သမ္မတ ဆီရီလ်ရမ်မာဖိုဆာက နိုဝင်ဘာ ၂၉ ရက်တွင် ပြည်သူများကို တိုက်တွန်းခဲ့သည်။

ပြောသည်။ တောင်အာဖရိကတွင် ပြီးခဲ့သည့် ၇ ရက်တာကာလအတွင်း ကူးစက်မှုများ များပြားလာမှုကြောင့် စိုးရိမ်စရာ ကောင်းသည်ဟုလည်း တောင်အာဖရိက သမ္မတက ပြောသည်။

ကူးစက်မှုသုံးဆယ့် ပိုမိုဖြစ်ပေါ်ပြီးခဲ့သည့် သီတင်းပတ် ကထက် ကူးစက်မှုသုံးဆယ့် ပိုမိုဖြစ်ပေါ်ခဲ့သည်။ သို့သော်လည်း တောင်အာဖရိက နိုင်ငံသားများ အကြောက်မလွန်ကြရန်

လည်း သမ္မတက ပြောသည်။ ကာကွယ်ဆေးထိုးရန်တိုက်တွန်း ပြည်သူများ ကာကွယ်ဆေးထိုးရန်တိုက်တွန်းခဲ့ပြီး အရွယ်ရောက်ပြီးသူ ၄၁ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ် ထိုးပြီးဖြစ်ကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။

အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် လူစုလူဝေးများကို ရှောင်ရှားကြရန်လည်း ၎င်းက ဆက်ပြောသည်။

တောင်အာဖရိကအပေါ် အချို့သောနိုင်ငံများက ခရီးသွားလာခွင့် ဆိုင်ရာပိတ်ပင်မှုများ ပြုလုပ်ခဲ့ရာ မမျှတသည့် ခွဲခြားဆက်ဆံမှုဟု ၎င်းက ပြောကြားသည်။

ချမ်းသာသည့် တိုင်းပြည်များသည် ကာကွယ်ဆေး သာတူညီမျှ ရရှိစေရေးအတွက် ကြိုးပမ်းအားထုတ်ရမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ



တောင်အာဖရိကသမ္မတ ဆီရီလ်ရမ်မာဖိုဆာ။

## ချူကလီးယားဆွေးနွေးပွဲမတိုင်မီ အီရန်အား အမေရိကန်သံတမန် သတိပေး

ဝါရှင်တန်၊ နိုဝင်ဘာ ၂၉

အီရန်နိုင်ငံအနေဖြင့် ချူကလီးယား လုပ်ဆောင်မှုများကို တိုးမြှင့်လုပ်ဆောင်လာပါက ယခုထက်ပို၍ ဖိအားများ ပိုများလာမည်ဟု အမေရိကန် အဆင့်မြင့်သံတမန်တစ်ဦးက ပြောသည်။ အမေရိကန်နှင့် အီရန်တို့ ချူကလီးယားအရေး သွယ်ဝိုက်သော ဆွေးနွေးပွဲ မစတင်မီ အီရန်နိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် ရောဘတ်မူလေက နိုဝင်ဘာ ၂၈ ရက် အင်တာဗျူးတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အီရန်နိုင်ငံအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုကို အခွင့်ကောင်းယူပြီး ချူကလီးယား အစီအစဉ်များကို ဆက်လက်တိုးမြှင့်လုပ်ဆောင်ရန် ကြိုးပမ်းပါက ပြန်လည်တုံ့ပြန် သွားမည်ဟုလည်း ၎င်းက ဆက်ပြောခဲ့သည်။ အီရန်အပေါ် ဖိအားများ ထပ်ပေးခဲ့ လျှင်လည်း မည်သူမျှအံ့အားသင့်မည်မဟုတ်ဟု ဆက်ပြောသည်။

အီရန်နှင့် အမေရိကန် အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံများသည် ၂၀၁၅ ခုနှစ် ချူကလီးယားသဘောတူညီမှုအတွက် အီရန်အပေါ် ပိတ်ဆို့ကန့်သတ်မှုဖယ်ရှားခြင်း များပြုလုပ်ပေးခဲ့သည်။ သို့သော်လည်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ် လက်ထက်တွင် အဆိုပါ သဘောတူညီမှုမှ အမေရိကန်ကို ဆွဲထုတ်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အီရန်အပေါ် ပိတ်ဆို့မှုများ ပြန်လည်ပြုလုပ်ခဲ့သည်။ ယခုနှစ် ဧပြီလမှ စတင်ကာ အမေရိကန်နှင့် အီရန်နိုင်ငံတို့သည် ၂၀၁၅ ခုနှစ် အီရန်ချူကလီးယား သဘောတူညီမှုကို အဖတ်ဆယ်နိုင်ရေးအတွက် သွယ်ဝိုက်သော ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ ချူကလီးယား လုပ်ငန်းများအပေါ် မည်သို့တင်းကျပ်ရန်နှင့် ပိတ်ဆို့မှု များကို မည်သို့ပြုလုပ်ရန် ဆွေးနွေးခဲ့ကြသည်။ အမေရိကန်က အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးတို့အပေါ်မူတည်ကာ အီရန်အပေါ် ပိတ်ဆို့ကန့်သတ်မှုကို ဖြေလျှော့ရန် စဉ်းစားထားသော်လည်း အီရန်နိုင်ငံဘက်မှ ပိတ်ဆို့မှုများ အလုံးစုံဖယ်ရှားပေးရန် ကိုသာ တောင်းဆိုနေသည်။ အင်န်အိတ်ချ်ကေ

## နိုင်ငံခြားခရီးသွားများ ပြန်လည်ဝင်ရောက်ခွင့်ပေးခြင်းကို ဖိလစ်ပိုင်ဆိုင်းငံ

မနီလာ၊ နိုဝင်ဘာ ၂၉

ဖိလစ်ပိုင်အစိုးရသည် ပြည်ပခရီးသွားများ တိုင်းပြည် အတွင်း ပြန်လည်ဝင်ရောက် လည်ပတ်ခွင့်ပေးသည့် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့သည်။

အာဖရိကနှင့် ဥရောပတိုက်၌ အိုမီခရွန် မျိုးကွဲ ကူးစက်ပျံ့နှံ့မှုများ ရှိလာသည့်အတွက် ဖိလစ်ပိုင် အစိုးရက ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်း အတွင်းကမှ ကူးစက်မှုနည်းသည့် နိုင်ငံမှလာသော ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသား ခရီးသွားများကို ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်လည်ပတ်ခွင့်ပြုရန် အစိုးရက ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

တောင်အာဖရိက၊ အီတလီနှင့် နယ်သာလန် နိုင်ငံတို့အပါအဝင် အာဖရိကနှင့် ဥရောပ ၁၄ နိုင်ငံ တို့မှ လာသောခရီးသွားများကို ပြည်ပခွင့် တင်းကျပ်သည့်အကြောင်း အစိုးရက ကြေညာခဲ့ သည်။

အင်န်အိတ်ချ်ကေ



မနီလာ နီနိုင်းအင်အိတ်ချ် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသည်များကို တွေ့ရစဉ်။

### နယ်သာလန်နိုင်ငံ၌ ကိုဗစ် - ၁၉ မျိုးကွဲအိုမီခရွန် ကူးစက်ခံရသူ ၁၃ ဦး တွေ့ရှိ

သည့်ဟိတ်၊ နိုဝင်ဘာ ၂၉

နယ်သာလန်နိုင်ငံ၌ နိုဝင်ဘာ ၂၈ ရက်တွင် ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန် ကူးစက်ခံရသူ ၁၃ ဦး တွေ့ရှိခဲ့သည်ဟု သိရသည်။ တောင်အာဖရိကမှ ပြန်လာသည့်ခရီးသည်များတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ကိုဗစ် - ၁၉ ကူးစက်ဆဲလ်များရှိသည့် ခရီးသည် ၆၁ ဦးတွင် ၎င်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာအမျိုးသားအင်စတီကျုက ကြေညာ ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၆ ရက်ကလည်း တောင်အာဖရိက မှလာသည့်ခရီးသည် ၆၂၄ ဦးကို ကိုဗစ်- ၁၉ ဆေးစစ်ခဲ့ရာ ၆၁ ဦးတွင် ကိုဗစ်- ၁၉ ကူးစက် ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ဆင်ဟွာ

# ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမြင့်တက်လာတဲ့ ဥရောပမှာ အကြမ်းဖက် ဆန္ဒပြမှုတွေလည်းဖြစ်ပွား

## လင်းဟန်သစ်

ဥရောပမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ ပြန့်ပွားနေသလို ကူးစက်မှုတွေဟာလည်း အရှိန်အဟုန်နဲ့ မြင့်တက်နေပါတယ်။ သက်ဆိုင်ရာအစိုးရတွေ ကလည်း ကိုဗစ်-၁၉ ကန့်သတ်ချက်တွေ ပြန်လည်ချမှတ်နေရပါတယ်။ အဲဒီလိုအခြေအနေမှာ ဥရောပမြို့အတော်များများနဲ့ ပြင်သစ်ရဲ့ ပင်လယ်ရပ်ခြားနယ်မြေ အချို့မှာ အသစ်အသစ်သော ဆန့်ကျင်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ တစ်ခါတစ်ရံမှာ အကြမ်းဖက်လာကြပြီး ကိုဗစ်-၁၉ မြင့်တက် လာမှုကြောင့် နောက်တစ်ကြိမ်ကျင့်သုံးခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။



ဆန္ဒပြသူများနှင့် ရေအမြောက်များ၊ မျက်ရည်ယိုဖုံးများဖြင့် တုံ့ပြန်လူစုခွဲနေသော အကြမ်းဖက်ဖြိုခွင်းရေး ရဲတပ်ဖွဲ့ဝင်များ။

**ရုန်းရင်းဆန်ခတ်တွေဖြစ်**  
ရဲတွေနဲ့ ဆန္ဒပြသူတွေဟာ ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်မှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ပွားခဲ့ ပါတယ်။ ဘရပ်ဆဲလ်တွင်သာမကပဲ ဒတ်ချ်မြို့ အတော်များများနဲ့ ပြင်သစ်မြေထဲပင်လယ်နယ်မြေ ဖြစ်တဲ့ ဂူအားဒလေးမှာလည်း အလားတူ ဖြစ်ရပ် တွေ ပေါ်ပေါက်ခဲ့ပါတယ်။  
အလုပ်ပိတ်ကန့်သတ်ပိတ်ဆိုမှုနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ ပြဋ္ဌာန်းချက်ထုတ်ပြန်လိုက်တဲ့ ဩစတြေးလျမှာလည်း ဆန့်ကျင်ဆန္ဒပြမှုအသစ် တွေ ဖြစ်ပေါ်ခဲ့ပါတယ်။

**ဆန္ဒပြမှုတွေဖြစ်**  
ဘရပ်ဆဲလ်မှာလည်း လူပေါင်း ၃၅၀၀၀ လောက်ပါဝင်တဲ့ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။ ဥရောပသမဂ္ဂရဲ့မြို့တော်မှာလည်း ကာကွယ်ဆေး မထိုးထားသူတွေကို စားသောက်ဆိုင်နဲ့ ဘားတွေ ကဲ့သို့သော အဆောက်အအုံတွေကို ဝင်ရောက် သွားလာခြင်းတွေ မပြုလုပ်ရဘူးဆိုတဲ့ တားမြစ်ချက် တွေအပေါ် မကျေနပ်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။  
ပထမပိုင်းမှာတော့ အေးချမ်းစွာနဲ့ စတင်ခဲ့သော် လည်း နောက်ပိုင်းမှာ ရဲတွေက ရေအမြောက်တွေ၊ မျက်ရည်ယိုဖုံးတွေနဲ့ တုံ့ပြန်ရတဲ့အထိ ဖြစ်ခဲ့ပါ တယ်။ အရာရှိသုံးဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။  
ဆန္ဒပြသူထောင်ပေါင်းများစွာဟာ ခေါင်းစည်း တွေဝတ်ဆင်ထားကြပြီး ဖလီမစ်ချီအလံတွေ ကိုင်ဆောင်ထားကြပါတယ်။ တချို့ကလည်း နာဇီ

ခေတ် အဝါရောင်ကြယ်ပုံစံတွေ ဝတ်ဆင်ထားကြ ပါတယ်။  
ဆန္ဒပြသူတွေဟာ သစ်သားကွပ်ပျစ်တွေကို မီးရှို့ကြပါတယ်။ လူမှုမီဒီယာတွေမှာတော့ သူတို့ တွေက ရဲတွေကို လမ်းညွှန်ဆိုင်းဘုတ်တွေနဲ့ တိုက်ခိုက်နေတဲ့ပုံတွေကို တင်ထားပါတယ်။  
**ဒတ်ချ်မြေထဲသက်မှုနဲ့ ဩစတြေးလျဆန္ဒပြမှု**  
ဆန္ဒပြသူတွေဟာ ဒတ်ချ်မြို့အတော်များများ မှာလည်း အုံကြွခဲ့ကြပါတယ်။ သူတို့ဟာ အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက်တွေအပေါ် တတိယ ညမြောက် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

- ◆ အခုဆိုရင် ဥရောပနိုင်ငံတွေနဲ့ ပြင်သစ်ရဲ့ ပင်လယ်ရပ်ခြား နယ်မြေတချို့မှာ ကိုဗစ်- ၁၉ ပဉ္စမအကျော့ဟာ မိုးကြိုး ပစ်လိုက်သလို ပြင်းထန်တဲ့ အရှိန်နဲ့ စတင်ဖြစ်ပွားနေပြီလို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဂါဘရီရယ်အက်တယ်က ပြောပါ တယ်
- ◆ ဥရောပဟာ နောက်ထပ် ကိုဗစ်- ၁၉ ရိုက်ခတ်ခြင်းကို ရင်ဆိုင် နေရတဲ့အတွက် ကိုဗစ်- ၁၉ တားဆီးထိန်းချုပ်မှုတွေကို တင်းကျပ်စွာနဲ့ လုပ်ဆောင်လျက်ရှိပါတယ်

အနီး အန်ချက်ဒီမှာ အရေးပေါ်အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ပြည်သူတွေကို လမ်းမတွေပေါ် မထွက်ဘဲ လမ်းမတွေနဲ့ ဝေးရာမှာနေဖို့ အမိန့်ပေး ထားပါတယ်။

အနီးအနားမှာရှိတဲ့ လီယူဝါဒန်မြို့မှာရှိတဲ့ ဘောလုံးပွဲလည်း နှောင့်ယှက်ခံခဲ့ရပါတယ်။ သောကြာ နေ့ညက ရော်တာဒန်မှာ ဆူပူအုံကြွမှုတွေဖြစ်ခဲ့ပြီး မနေ့ညက သည်ဟိတ်မှာ ဖြစ်ခဲ့ပါတယ်။

နိုင်ငံတစ်ဝန်းအခုချိန်အထိ လူပေါင်း ၁၀၀ကျော် ဖမ်းဆီးခဲ့ပါတယ်။ ဆန္ဒပြမှုအတွင်း ၁၂ ဦးထက် မနည်း ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ဩစတြေးလျမှာလည်း လူပေါင်း ၆၀၀၀ လောက် လင့်စ်မြို့ဆန္ဒပြမှုမှာ စုဝေးခဲ့ကြပါတယ်။ ဗီယင်နာမှာ တစ်စိတ်တစ်ပိုင်း ကန့်သတ်ပိတ်ဆိုမှု အပေါ် လူ ၄၀၀၀ လောက် မကျေနပ်ဆန္ဒပြခဲ့ ပြီး နောက်တစ်နေ့မှာ လင့်စ်မြို့ဆန္ဒပြမှုဖြစ်ခဲ့ ပါတယ်။

တနင်္လာနေ့မှစကာ ဩစတြေးလျ နိုင်ငံသား ၈ ဒသမ ၉ သန်းကို အလုပ်ကိစ္စ၊ မရှိမဖြစ်ပစ္စည်းတွေ ဝယ်ယူမှုနဲ့ လေ့ကျင့်ခန်းလုပ်ရုံမှလွဲ၍ အိမ်ထဲက မထွက်ခိုင်းပါဘူး။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ကို ရှေ့နှစ် ဖေဖော်ဝါရီ ၁ ရက်မှစပြီး စတင်ပြဋ္ဌာန်း သွားပါမယ်။

### ပြင်သစ်ရဲ့ ပင်လယ်ရပ်ခြားနယ်မြေမှာလည်း မငြိမ်သက်မှုတွေဖြစ်

ကိုဗစ်-၁၉ ဆောင်ရွက်ချက်တွေအပေါ် တစ်ပတ် ကြာ ဆူပူအုံကြွမှုတွေဖြစ်ပြီးနောက်မှာ အကြမ်းဖက် နှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေဟာ တနင်္ဂနွေနေ့မှာ ဂူအားဒလေးကို ထွက်ခွာခဲ့ကြပါတယ်။ အဲဒီအချိန် မှာ ဝန်ကြီးချုပ် ဂျန်ကရစ်တက်ဟာ ပါရီမှာ ပြင်သစ်မြေထဲပင်လယ်ကျွန်းမြို့လေးရဲ့ သက်ဆိုင် ရာ တာဝန်ရှိသူတွေနဲ့ အစည်းအဝေးကျင်းပခဲ့ ပါတယ်။

ဆန္ဒပြသူတွေဟာ ညမထွက်ရအမိန့်ကို ဆန့်ကျင်ပြီး လူယက်မှုနဲ့ ဈေးဆိုင်တွေနဲ့ ဆေးဆိုင်တွေကို မီးရှို့မှုတွေ ပြုလုပ်ပြီးနောက် လမ်းတွေကို တနင်္ဂနွေနေ့အထိ ပိတ်ထားခဲ့ပါတယ်။ အဲဒီဆန္ဒပြမှုမှာ ရဲတွေက ဆန္ဒပြသူ ၃၈ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်ဘက် ကလည်း နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နေဝင်ဖျိုးဖျာ အရုဏ်တက်ချိန်အထိ ချမှတ် ထားတဲ့ ညမထွက်ရအမိန့်ဟာ အင်္ဂါနေ့အထိ ကြာမြင့်မှာဖြစ်ပါတယ်။ ဂူအားဒလေးဒေသက မျက်မြင်တွေကတော့ ဆန္ဒပြသူတွေဟာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်အဖွဲ့တွေကို မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။

### ကိုဗစ်-၁၉ ပဉ္စမအကျော့က မိုးကြိုးပစ်တဲ့အရှိန်ကဲ့သို့ စတင်ဖြစ်ပွားလျက်ရှိ

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံတဲ့အဆင့်မှာ တချို့ပြင်သစ်ရဲ့ ပင်လယ်ရပ်ခြားနယ်မြေတွေမှာ ကာကွယ်ဆေးထိုးနှံမှုများဘဲ နိမ့်ကျလျက်ရှိပါ တယ်။ အစိုးရကတော့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုတွေ ပြန်လည်မြင့်တက်လာတဲ့ အရေးကို စိုးရိမ် ပူပန်မိတယ်လို့ ပြောလိုက်ပါတယ်။

အခုဆိုရင် ဥရောပနိုင်ငံတွေနဲ့ ပြင်သစ်ရဲ့ ပင်လယ်ရပ်ခြားနယ်မြေတချို့မှာ ကိုဗစ်-၁၉ ပဉ္စမ အကျော့ဟာ မိုးကြိုးပစ်လိုက်သလို ပြင်းထန်တဲ့ အရှိန်နဲ့ စတင်ဖြစ်ပွားနေပြီလို့ အစိုးရပြောရေးဆိုခွင့် ရှိသူ ဂါဘရီရယ်အက်တယ်က ပြောပါတယ်။

ဥရောပဟာ နောက်ထပ် ကိုဗစ်-၁၉ ရိုက်ခတ် ခြင်းကို ရင်ဆိုင်နေရတဲ့အတွက် ကိုဗစ်-၁၉ တားဆီး ထိန်းချုပ်မှုတွေကို တင်းကျပ်စွာနဲ့ လုပ်ဆောင်လျက် ရှိပါတယ်။ ။

ကိုးကား-အေအက်ပီ

# ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး သတင်းအချက်အလက်နှင့် အသိပညာပေး

အင်္ဂါ၊ နိုဝင်ဘာ ၃၀၊ ၂၀၂၁

## နိုဝင်ဘာ ၂၉ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၇၀ တွေရှိ

### ထပ်မံသေဆုံးသူ ၉ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၀၉၇ ဦးရှိ

(၂၉-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်လျက်ရှိပါသည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက် လျက်ရှိပြီး (၂၈-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၉-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၀,၀၂၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၇၀) ဦးတွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အထိ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၈၅) ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၅၆၂,၀၀၁) ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၅၅,၉၃၁) ဦး ရှိပြီ ဖြစ်ပါသည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၅၇၉) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၄၉၆,၆၆၀) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ (၉)ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၁၉,၀၉၇) ဦး ရှိပါသည်။

ဓာတ်ခွဲခန်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဓာတ်ခွဲစစ်ဆေးသည့်အခြေအနေ (၂၉-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ

ဓာတ်ခွဲဌာနအမည်	စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာ စုစုပေါင်း	ပိုးတွေ့ လူနာသစ်
ကျန်းမာရေးဝန်ကြီးဌာန၊ ဓာတ်ခွဲခန်းများ	(၄၃၈) ခု	-
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစစ်ဆေးသည့်အခြေအနေ	(၂၄၇) ခု	(၇) ဦး
ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)	(၂၅၂) ခု	(၄) ဦး
နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)	(၁၇) ခု	(၁) ဦး
ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ	(၁၂၇၇) ခု	(၁၈) ဦး
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှုအခြေအနေ	(၄၈၀) ခု	(၁၄) ဦး
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှုအခြေအနေ	(၁၇,၃၁၆) ခု	(၃၂၆) ဦး
<b>စုစုပေါင်း</b>	<b>(၂၀,၀၂၇) ခု</b>	<b>(၃၇၀) ဦး</b>

လွန်ခဲ့သော (၂၁) ရက်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုနှင့် အတည်ပြုလူနာသစ် တွေ့ရှိမှု အခြေအနေ (၇-၁၁-၂၀၂၁ ရက်နေ့မှ ၂၇-၁၁-၂၀၂၁ ရက်နေ့အထိ)

ရက်စွဲ	ဓာတ်ခွဲ နမူနာ စုစုပေါင်း	ဓာတ်ခွဲ အတည်ပြု လူနာစုစုပေါင်း	ပျမ်းမျှရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း
(၇-၁၁-၂၀၂၁ မှ ၁၃-၁၁-၂၀၂၁) (Epi Week-45)	၁၇၉,၁၁၇	၆,၅၅၀	၃.၆၆
(၁၄-၁၁-၂၀၂၁ မှ ၂၀-၁၁-၂၀၂၁) (Epi Week-46)	၁၆၃,၈၈၈	၄,၈၄၇	၂.၉၆
(၂၁-၁၁-၂၀၂၁ မှ ၂၇-၁၁-၂၀၂၁) (Epi Week-47)	၁၇၁,၉၈၆	၃,၈၁၆	၂.၂၂

- ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေများအား ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုရေး ရက်သတ္တပတ်အလိုက် ဓာတ်ခွဲနမူနာရယူစစ်ဆေးမှု၊ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုနှင့် ရောဂါပိုးတွေ့ရှိမှုနှုန်း အခြေအနေများအား စောင့်ကြပ် ကြည့်ရှုလျက်ရှိရာ အပတ်စဉ် (၄၅)၊ အပတ်စဉ် (၄၆) နှင့် အပတ်စဉ် (၄၇) တို့ကို နှိုင်းယှဉ်ချက်အရ ဓာတ်ခွဲအတည်ပြုလူနာနှင့် ပျမ်းမျှရောဂါပိုးတွေ့ရှိမှုနှုန်းများမှာ အပတ်စဉ်အလိုက် လျော့နည်း ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။
- ယခုဖြစ်ပွားနေဆဲဖြစ်သည့် တတိယလှိုင်းကာလအတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား မှုမြင့်မားခဲ့သောမြို့နယ် (၁၁၉) မြို့နယ်အား နေအိမ်တွင်နေထိုင်ရေး အစီအစဉ် (Stay at home) သတ်မှတ်ဆောင်ရွက်၍ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် ခဲ့ရာတွင် လူနာသစ်တွေ့ရှိမှုနှင့် ပိုးတွေ့ရှိမှုနှုန်း လျော့နည်းကျဆင်းလာသော မြို့နယ်များအား (Stay at home) မြို့နယ်အဖြစ်မှ ဖြေလျှော့ပေးလျက်ရှိရာ ယနေ့အထိ နေအိမ်တွင်နေထိုင်ရေး အစီအစဉ်တွင် ဆက်လက်အကျုံးဝင်နေသည့် မြို့နယ် (၁၁) မြို့နယ်သာ ကျန်ရှိပါသည်။
- ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့သည့် လူမှုစီးပွားလုပ်ငန်းများ အမြန်ဆုံးပုံမှန်ပြန်လည် လည်ပတ်နိုင်ရန်အတွက် ဖြေလျှော့မှုများ ဆောင်ရွက်ပေးလျက်ရှိသော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ပြန်လည်မြင့်တက်လာနိုင်သည့် အခြေအနေကို သတိပြုကာကွယ်ရမည် ဖြစ်ပါသည်။
- သို့ဖြစ်ပါ၍ နေအိမ်တွင်နေထိုင်ရေးအစီအစဉ် (Stay at home) တွင် ဆက်လက်ပါဝင်သည့် မြို့နယ်များတွင် နေထိုင်သူများအနေဖြင့်လည်းကောင်း၊ နေအိမ်တွင်နေထိုင်ရေးအစီအစဉ် (Stay at home) တွင် ပါဝင်ခဲ့ခြင်းမရှိခဲ့သည့် မြို့နယ်များ တွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်၍ သတိပြုလိုက်နာဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူခြင်းနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပြည်သူ့လူထုအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ယခုထက်ပိုမို ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
- ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ [www.moh.gov.mm](http://www.moh.gov.mm) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

### ၂၉-၁၁ - ၂၀၂၁ ရက်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အများဆုံး ၁၀ နိုင်ငံ၏ အခြေအနေ

စဉ်	နိုင်ငံ	ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း	ရောဂါပိုး ကင်းစင်သွားသူ	သေဆုံးသူဦးရေ စုစုပေါင်း
၁။	အမေရိကန်	၄၉၀၉၉၅၉၀	၃၈၈၈၀၀၈၁	၇၉၉၄၁၄
၂။	အိန္ဒိယ	၃၄၅၈၀၈၃၂	၃၄၀၀၈၁၈၃	၄၆၈၇၉၀
၃။	ဘရာဇီး	၂၂၀၈၀၉၀၆	၂၁၂၉၃၃၁၄	၆၁၄၃၁၄
၄။	ဗြိတိန်	၁၀၁၄၆၉၁၅	၈၉၈၅၀၅၄	၁၄၄၇၇၅
၅။	ရုရှား	၉၆၀၄၂၃၃	၈၂၉၅၈၁၁	၂၇၃၉၆၄
၆။	တူရကီ	၈၇၄၆၀၅၅	၈၂၇၈၆၁၀	၇၆၄၄၆
၇။	ပြင်သစ်	၇၆၂၀၀၄၈	၇၁၀၀၇၈၇	၁၁၈၈၉၄
၈။	အီရန်	၆၁၁၃၁၉၂	၅၈၇၃၄၄၁	၁၂၉၇၁၁
၉။	ဂျပန်	၅၇၈၂၉၆၁	၄၈၅၂၈၀၀	၁၀၁၄၁၁
၁၀။	အာဂျင်တီးနား	၅၃၂၆၄၄၈	၅၁၉၁၀၅၄	၁၁၆၅၂၉

### အာဆီယံနိုင်ငံများမှ ကိုဗစ်-၁၉ ရောဂါ သတင်းထုတ်ပြန်ချက်

၂၉-၁၁ - ၂၀၂၁			
နိုင်ငံ	ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ	ရောဂါပိုး ကင်းစင်သွားသူ	ပိုးတွေ့သေဆုံး လူနာ
အင်ဒိုနီးရှား	၄၂၅၆၁၂	၄၁၀၄၃၃၃	၁၄၃၈၁၉
ဖိလစ်ပိုင်	၂၈၃၂၃၇၅	၂၇၆၇၅၈၅	၄၈၅၀၁
မလေးရှား	၂၆၂၃၈၁၆	၂၅၂၇၀၅၂	၃၀၃၀၉
ထိုင်း	၂၁၁၁၅၆၆	၂၀၁၃၀၂၁	၂၀၇၃၂
ဗီယက်နမ်	၁၂၄၄၁၀	၉၇၄၇၂၄	၂၅၀၅၅
မြန်မာ	၅၂၁၉၃၁	၄၉၆၆၆၀	၁၉၀၉၇
စင်ကာပူ	၂၆၂၃၈၃	၂၄၈၃၂၃	၇၀၁
ကမ္ဘောဒီးယား	၁၂၀၁၁၂	၁၁၆၄၈၈	၂၉၃၅
လာအို	၇၂၄၄၇	၆၀၆၈၃	၁၆၆
ဘရူနိုင်း	၁၅၀၅၈	၁၄၄၅၁	၉၇

# ၂၆-၁၁-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၀/၂၀၂၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

(ယမန်နေ့မှအဆက်)

ရှေးဦးစွာ NHP သတင်းဌာနမှ အယ်ဒီတာချုပ်ဦးဝင်းဦးက UEC အနေဖြင့် ယခု PR စနစ်ကို သွားမည်ဆိုပါက နိုင်ငံရေးပါတီငယ်များ အများအပြားဖြစ်နေသည့်အတွက် ၎င်းတို့အနေဖြင့် မဟာမိတ်ဖွဲ့ရန် ကိစ္စရပ်များရှိနေသည်ဟုလည်း ကြားနေရပါကြောင်း၊ အဆိုပါတီစွန့်ခွာပတ်သက်ပြီး UEC အနေဖြင့် အပြည့်အဝအကူအညီပေးရန် အစီအစဉ် ရှိ မရှိ သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများလည်းရှိပါကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ယခင်ရွေးကောက်ပွဲတွင်လည်း အတွေ့အကြုံရှိပြီးဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများအနေဖြင့် ပူးပေါင်းခဲ့သည့်များလည်း ရှိပါကြောင်း၊ ဥပဒေနှင့်အညီ ၎င်းတို့ သဘောတူညီသည်ဆိုပါက အစည်းအဝေးများ၊ မှတ်တမ်းများ၊ လိုအပ်သည့် အချက်အလက်များ၊ ပုံစံများနှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီများ ပူးပေါင်း၍ရပါကြောင်း၊ UEC အနေဖြင့် ၎င်းတို့အဆင်ပြေအောင် အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ်ဦးဝင်းဦးက ၂၀၂၀ ပြည့်နှစ်တွင် နှင်းဆီပါတီမှ ဦးကျော်မြင့် တရားစွဲခံရပြီးနောက်တွင် နှင်းဆီပါတီကို ဖျက်သိမ်းလိုက်ကြောင်း၊ ပိုင်ဆိုင်မှုများကိုလည်း ချိတ်ပိတ်ပြီး နိုင်ငံပိုင်အဖြစ် သိမ်းလိုက်ကြောင်း၊ အစောပိုင်းက UEC ကရှင်းပြခဲ့သည့်အထဲတွင် NLDပါတီဥက္ကဋ္ဌ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းအပါအဝင်၊ သမ္မတ၊ ဒုတိယဥက္ကဋ္ဌနှင့် CEC အဖွဲ့များကို ယခုလက်ရှိတွင် တရားဝင် တရားစွဲဆိုထားသည်ဟု သိရကြောင်း၊ ထိုသို့ တရားစွဲဆိုထားရသည့် NLD ပါတီကို UEC အနေဖြင့် ဖျက်သိမ်းရန် ရှိ မရှိ သိလိုကြောင်းနှင့် ရှိမည်ဆိုပါက မည်သည့်အချိန်တွင် ဖျက်သိမ်းမည်ဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အဆိုပါတီစွန့်ခွာပတ်သက်ပြီး သတင်းထောက်ကြီး၏ သဘောထားကို မေးလိုကြောင်း မေးမြန်းရာ သတင်းထောက်မှ မိမိတို့သည် မီဒီယာဖြစ်သည့်အလျောက် ကြားနေအဖြစ်သာ ရပ်တည်လိုကြောင်း ဖြေကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ဆက်လက်ဖြေကြားရာတွင် လက်ရှိသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရှင်းလင်းပြောကြားသွားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်မှထုတ်ပြန်ထားသည့် သတင်းများနှင့် ထုတ်ပြန်ချက်များတွင်လည်း NLD ပါတီ၏ ပါဝင်ပတ်သက်မှုများကို အားလုံးကြားသိပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အစည်းအဝေးနှင့် အခမ်းအနားသုံးကြိမ်တိုင်တိုင် ကြီးကြီးမားမား ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့လုပ်ဆောင်သည့်အချိန်တိုင်း NLD ပါတီကိုလည်း ဖိတ်ကြားခဲ့ကြောင်း၊ ယင်းသို့ဖိတ်ကြားရာတွင် နိုင်ငံပိုင် မီဒီယာမှ ဖိတ်ကြားခဲ့သကဲ့သို့ UEC Website ၊ E-mail တို့အပြင် စာလမ်းကြောင်းမှလည်း ဖိတ်ကြားခဲ့ကြောင်း၊ ထို့အပြင် ရန်ကုန်တွင် အခြေစိုက်သည့် ရန်ကုန်ကော်မရှင်အဖွဲ့ခွဲတို့မှတစ်ဆင့်လည်း ဖိတ်ကြားခဲ့ကြောင်း၊ ဖိတ်ကြားသည့် နည်းလမ်းငါးမျိုးခန့်နှင့် ဖိတ်ကြားခဲ့ကြောင်း၊ သို့သော် ပြီးခဲ့သည့် အစည်းအဝေးများတွင် ၎င်းပါတီအနေဖြင့် အဆက်အသွယ်ရရှိခြင်း၊ တက်ရောက်ခြင်း မရှိခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အစောပိုင်းက တင်ပြခဲ့သကဲ့သို့ နိုင်ငံရေးပါတီ စစ်ဆေးခြင်းကို ၃၈ ပါတီကို စစ်ဆေးခဲ့ကြောင်း၊ NLD ပါတီကို စစ်ဆေး၍ မပြီးသေးကြောင်း၊ နိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် တာဝန်ရှိကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် NLD ပါတီ ဖျက်သိမ်းရန်ကိစ္စကို

ယခင်သတင်းစာရှင်းလင်းပွဲများတွင် မိမိဖြေကြားခဲ့သကဲ့သို့ ကြိုတင်ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်း၊ သို့သော် ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီမှ NLD ပါတီအား အလုံးစုံဖျက်သိမ်းရန် UEC ကိုတင်ပြထားသည်ဟု သိရကြောင်း၊ အဆိုပါတီစွန့်ခွာမှု ရှိပါသလား၊ မှန်မည်ဆိုပါက UEC အနေဖြင့် မည်သို့ပြောလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အဆိုပါတီစွန့်ခွာပတ်သက်ပြီး အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၀ ရက်ရက်စွဲပါစာဖြင့် အကြံပြုတင်ပြခြင်းစာအား လက်ခံရရှိကြောင်း၊ မိမိတို့ပြောလိုသည်မှာ အဆိုပါအကြံပြုစာတွင် လိုအပ်သည့်သက်သေအထောက်အထားများ ပြည့်စုံစွာမပါရှိကြောင်း၊ UEC အနေဖြင့်လက်ရှိတွင် ပါတီများကို စစ်ဆေးဆဲဖြစ်ပြီး NLD ပါတီကိုလည်း မစစ်ဆေးရသည့်များလည်းရှိကြောင်း၊ ထို့ကြောင့် ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အထွေထွေရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲများတွင် မှတ်ပုံတင်မရှိ၍ မဲပေးခွင့်ဆုံးရှုံးခဲ့သည့် ပြည်သူများစွာရှိခဲ့ကြောင်း၊ အဆိုပါတီစွန့်ခွာပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြုလုပ်ပေးမည့်ရွေးကောက်ပွဲတွင် UEC အနေဖြင့် မည်သို့ဖြေရှင်းသွားမည်ကို သိလိုကြောင်းမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရာ၌ မဲသမားမဟုတ်နိုင်သည့် မဲဆန္ဒရှင် ၁၁ ဒသမ ၃ သန်းခန့်ရှိကြောင်း၊ ယင်းတို့အထဲတွင် မှတ်ပုံတင်မရှိသူ ၄ သန်း ၈ သန်းခန့်ရှိကြောင်း၊ ထို့ကြောင့် နောက်ကျင်းပမည့် ရွေးကောက်ပွဲများတွင် ထိုသို့ မဲသမားမဟုတ်မီပေးရန် မဲဆန္ဒရှင်များသည် မှတ်ပုံတင်ရန်မည်၊ နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရကြောင်းကို ခိုင်လုံစေသည့် မှတ်ပုံတင်ပါရှိရမည်၊ သက်ဆိုင်ရာဒေသတွင်လည်း နေထိုင်သူဖြစ်ရမည်ဆိုသည့် ဥပဒေမူကြမ်းကိုလည်း ရေးဆွဲထားကြောင်း၊ ထို့ကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့

အင်အားဝန်ကြီးဌာနကလည်း မိုးပွင့်စီမံချက်ဖြင့် မှတ်ပုံတင်များအဖြစ် ရရှိစေရေး ဆောင်ရွက်နေပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အပိုင်းနှစ်ပိုင်းရှိကြောင်း၊ ပထမတစ်ပိုင်းတွင် မှတ်ပုံတင်လိုအပ်နေသည့် သူများကို ဌာနဆိုင်ရာနှင့် နိုင်ငံတော်က ဆောင်ရွက်ပေးနေသကဲ့သို့ ကာယကံရှင်များကိုယ်တိုင်ကလည်း မိမိ၏မှတ်ပုံတင်ရရှိရန် ကိုယ်တိုင် ကြိုးစားအားထုတ် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ယခုကိစ္စအားလုံး အဆင်ပြေသွားလိမ့်မည်ဟုထင်ပါကြောင်း ပြန်လည်ဖြေကြားသည်။

တုံ့ပြောအွန်လိုင်းမီဒီယာနှင့် သတင်းအေဂျင်စီမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက မိမိအနေဖြင့် PR စနစ်ကိစ္စကို (၉/၂၀၂၁) သတင်းစာရှင်းလင်းပွဲတွင်လည်း မေးမြန်းခဲ့ပါကြောင်း၊ ထို့ကြောင့်လည်း PR စနစ်ကို စိတ်ဝင်စားသည့်ပုဂ္ဂိုလ်များနှင့် ရွေးကောက်ပွဲကို စိတ်ဝင်စားသည့် ပုဂ္ဂိုလ်များက ယခုသတင်းစာရှင်းလင်းပွဲတွင် မေးမြန်းပေးရန် ပြောဆိုလာခဲ့သဖြင့် ၎င်းတို့ကိုယ်စားမေးမြန်းခြင်းဖြစ်ကြောင်း၊ PR စနစ်ကို ကျင့်သုံးမည်ဆိုပါက အဆိုပါ PR စနစ်မှာ အများအပြားရှိပြီး လွန်စွာကျယ်ပြန့်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သွားရမည်ဖြစ်သဖြင့် မဲဆန္ဒနယ်မြေကို ကိုယ်စားပြုသည့် PR စနစ်ကိုကျင့်သုံးမည်လား၊ Parliament Access ဆိုသည့် ကိုယ်စားပြုသည့်စနစ်ကို ကျင့်သုံးမည်လား၊ ထိုသို့ကျင့်သုံးမည်ဆိုပါက တိုင်းရင်းသားများ၏အခွင့်အရေး မည်မျှရရှိနိုင်မည်ဟု သိလိုကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် မိမိအား NLD ပါတီက နိုင်ငံရေးအမှုဖြင့် ထောင်ချထားသဖြင့် အကျဉ်းထောင်ထဲတွင် ရောက်နေကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဘာမှမသိခဲ့ရကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့အဖွဲ့များ ရှိကြောင်း၊ အဆိုပါအဖွဲ့များက ရွေးကောက်ပွဲအစီရင်ခံစာများကို တင်ပြခဲ့သည်များလည်းရှိကြောင်း၊ ယခု ၂၀၂၀ ရွေးကောက်ပွဲပြီးသည့် အချိန်တွင်လည်း ထိုအဖွဲ့များက ၎င်းတို့၏ တွေ့ရှိချက်များကို တင်ပြခဲ့ခြင်းများလည်း ရှိခဲ့ကြောင်း၊ လက်ရှိရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၎င်းတို့ တင်ပြလာသည့် အစီရင်ခံစာများအပေါ် ဖတ်ရှုလေ့လာပြီး ၎င်းတို့၏ တင်ပြချက်များ မှန် မမှန်နှင့် အားနည်းချက်၊ အားသာချက်များကို သုံးသပ်မှုများ ပြုလုပ်ခဲ့ခြင်းရှိ မရှိသိလိုကြောင်း၊ ရွေးကောက်ပွဲဥပဒေတွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကို တရားစွဲဆိုခွင့်မရှိဆိုပြီး အတိအလင်းပြဋ္ဌာန်းထားသည်ကို ဖတ်ရပါကြောင်း၊ ယခုအချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကို တရားစွဲထားသည်ဟု သိရပါကြောင်း၊ ထို့ကြောင့် ဦးလှသိန်းကို မည်သည့်ဥပဒေနှင့် တရားစွဲထားသည်ကို သိလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နောက်ကြောင်းမပြန်ရဟူသည့် ဥပဒေလည်းရှိပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အခြေအနေမျိုး နောင်အလားတူဖြစ်ပေါ်လာပါက လက်ရှိသတင်းနှင့် ပြန်ကြားရေးလုပ်ဆောင်နေသည့် ကော်မရှင်အဖွဲ့ဝင်ဖြစ်သည့် ဦးခင်မောင်ဦး နှင့် ကော်မရှင်မှ တာဝန်ရှိသူများအနေဖြင့်လည်း နောက်လူများက ယင်းသို့လုပ်ဆောင်မည်ဆိုသည့် ရိုးရိမ်စိတ်များ ဖြစ်ပေါ်လာနိုင်သဖြင့် မိမိတို့နိုင်ငံအတွက်လည်း မကောင်းသည့် အတိတ်နိမိတ်ဖြစ်သည့် အတွက် အဆိုပါတီစွန့်ခွာပတ်သက် မည်ကဲ့သို့ ပြင်ဆင်ဆောင်ရွက်ထားသည်ကို သိလိုကြောင်းမေးမြန်းသည်။ စာမျက်နှာ ၁၇ သို့

**“နိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် တာဝန်ရှိကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် NLD ပါတီ ဖျက်သိမ်းရန်ကိစ္စကို ယခင်သတင်းစာရှင်းလင်းပွဲများတွင် မိမိဖြေကြားခဲ့သကဲ့သို့ ကြိုတင်ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်း၊ သို့သော် ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား”**



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ မှ ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ သွားရောက်စစ်ဆေးခဲ့သည့် မှတ်တမ်းဓာတ်ပုံ



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ မှ ငှက်တောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး အဆောက်အအုံ စစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၏ မဲဆန္ဒရှင်စာရင်းများပြုစုခြင်းနှင့် ရုံးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံများ။

စာမျက်နှာ ၁၆ မှ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက PR စနစ်၏ သဘောကို အစောပိုင်းက Presentation ဖြင့် မိမိတင်ပြခဲ့သည်ကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားလူမျိုးများအတွက် ပို၍ အကျိုးများသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မဲများကို အချိုးကျရရှိမည်ဖြစ်ပြီး မဲများမဆုံးရှုံးသဖြင့် တိုင်းရင်းသားဒေသများနှင့် အားလုံးအတွက် အကျိုးများမည်ဖြစ်ကြောင်း၊ PR စနစ်တွင် မျှမျှတတဖြင့် ကိုယ်စားလှယ် များ ရရှိမည်ဖြစ်သဖြင့် တိုင်းရင်းသားများအတွက် ပို၍အကျိုးများမည်ဖြစ်ကြောင်း၊ PR စနစ်ကို သွားသည့်အချိန်တွင် PR စနစ်၏ သဘောတရားအရ မဲဆန္ဒနယ်မြေကို ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်၍ ရသည့်မဲအတိုင်း အချိုးကျခံစားသည့်သဘောမှာ PR စနစ်၏ အခြေခံသဘောတရားဖြစ်ကြောင်း၊ ထိုစနစ်တွင် စနစ်အမျိုးအစားအများ အပြားရှိကြောင်း၊ သို့သော် List PR စနစ်ကို အများဆုံး ကျင့်သုံးကြသည်ကို တွေ့ရကြောင်း၊ ထိုစနစ်တွင်လည်း Close List နှင့် Open List ဟူ၍ နှစ်မျိုးရှိကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် နောက်တစ်လနှစ်လခန့်အထိ ထပ်မံဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ထိုသို့ဆွေးနွေးပြီးပါက တိတိကျကျဖြေကြားပေးနိုင်မည်ဟု ပြောလိုကြောင်း၊ ရွေးကောက်ပွဲတွင် တာဝန်ရှိသည့် တာဝန်ရှိသူအသီးသီးကို အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ဥပဒေတွင် ပုံမှန်အရ မိမိ၏လုပ်ငန်းတာဝန်ကို ထမ်းဆောင်သည့်အချိန်တွင် သဘောရိုးဖြင့် မှန်မှန်ကန်ကန် လုပ်ဆောင်သည့်ကိစ္စများကို Immunity ပေးထားသည်ဆိုသည့်ကိစ္စကို ယခင်ကလည်း မိမိဖြေကြားခဲ့ပြီးဖြစ်ကြောင်း၊ အကယ်၍ တရားစွဲဆိုခံရသော်လည်း ၎င်းပုဂ္ဂိုလ်အနေဖြင့် ပြန်လည်၍ ခုခံချေပပိုင်ခွင့်ရှိကြောင်း၊ မှန်မှန်ကန်ကန် လုပ်ဆောင်ထားသည်၊ သဘောရိုးဖြင့်ဆောင်ရွက်ထားသည် ဆိုပါက ဥပဒေအရ အရေးယူမည်မဟုတ်ကြောင်း၊ သို့သော် လုပ်ပိုင်ခွင့်ကို အကြောင်းပြု၍ အစောပိုင်းက မိမိဖတ်ကြားခဲ့သည့် ပြစ်မှုဆိုင်ရာ အကြောင်းအရာများကို ကျူးလွန်မည်ဆိုပါက မည်သူမဆို အရေးယူခံရနိုင်ပါကြောင်း ပြန်လည်ဖြေကြားသည်။

တုံပြောအခွင့်လိမ္မာနှင့် သတင်းအေဂျင်စီမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက PR စနစ်ဆိုသည်မှာ အချိုးကျ ကိုယ်စားပြုစနစ် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို စိတ်ဝင်စားသည့် ပုဂ္ဂိုလ်တစ်ဦးက မေးမြန်းပေးရန် ပြောဆိုလာခဲ့သဖြင့် ထပ်မံမေးမြန်းလိုကြောင်း၊ ရွေးကောက်ပွဲပြီးပါက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တွင် ပါဝင်မည်ဖြစ်ကြောင်း၊ PR စနစ်သည် အချိုးကျကိုယ်စားပြုစနစ် ဖြစ်ခြင်းကြောင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များသည် အခြား ရွေးကောက်ခံကိုယ်စားလှယ်များနည်းတူ ထပ်မံမဲထည့်ခွင့် ရှိ မရှိ သိလိုကြောင်းမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ထိုကိစ္စနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော် ရွေးကောက်ပွဲဥပဒေတို့တွင်ပါပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ နိုင်ငံတော်၏ သမိုင်းနှင့်ဖြစ်စဉ် လိုအပ်ချက်အရ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲတင်မြောက်ခြင်းနှင့် လွှတ်တော်ဖွဲ့စည်းခြင်း အပိုင်းများကို ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ ထိုပြဋ္ဌာန်းချက်များ အတိုင်းသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ Voter Right သည် နိုင်ငံသားတိုင်း၏ အခွင့်အရေးဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း၏ မူလ အခွင့်အရေးနှင့် တာဝန်အခန်းတွင်လည်း ပါဝင်ကြောင်း၊ နိုင်ငံသား တိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသကဲ့သို့ ရွေးကောက်ခံပိုင်ခွင့်လည်း ရှိကြောင်း၊ ထို့ကြောင့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အပေါ်တွင် သတင်းထောက်ကြီး မေးမြန်းခဲ့ သည့် မေးခွန်းနှင့်ပတ်သက်ပြီး ဖြေကြားရာတွင် ကျန်ခဲ့သည့် အဖြေအား ဖြည့်စွက်ဖြေကြားပေးသွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲ တွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့အချို့ လာရောက် လေ့လာခဲ့ကြကြောင်း၊ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ရေးအဖွဲ့မှ လူပေါင်း ၈၀၀၀ ကျော်နှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များမှ လူပေါင်း ၆၄၁ ဦးရှိကြောင်း၊ အဆိုပါအဖွဲ့များအနေဖြင့် ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၉၀ အတွင်း ကနဦးအစီရင်ခံစာနှင့် အသေးစိတ်အစီရင်ခံစာများ တင်ရ ကြောင်း၊ သို့သော် ကနဦးအစီရင်ခံစာအချို့သာ ရရှိခဲ့ပြီး အသေးစိတ် အစီရင်ခံစာများ ရရှိခဲ့ခြင်းမရှိကြောင်း၊ အဆိုပါအစီရင်ခံစာများ အထဲတွင် ထူးခြားသည်မှာ မဲဆန္ဒရှင် ၁၁ သန်းကျော် မှားယွင်းနေ သည့်ကိစ္စနှင့် ကြိုတင်မပြဿနာများ အနည်းငယ်သာ ပါဝင်သည်ကို တွေ့ရကြောင်း ဖြည့်စွက်ဖြေကြားသည်။

ဒေါ်သဇင်ဦးက PR စနစ်လေ့လာနေသည့် လူငယ်တစ်ယောက် အနေဖြင့် မေးခွန်းမေးလိုပါကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် အသုံးပြုမည့် PR Design ကို ရွေးကောက်ပွဲကျင်းပမီ မည်မျှအလို

- ❖ ဘဏ်လုပ်ငန်းနှင့် ပတ်သက်ပြီး ဘဏ်လုပ်ငန်းတချို့ ပြဿနာအခက်အခဲများ ကြုံတွေ့နေခြင်းကို သိရှိကြောင်း၊ ဘဏ်လုပ်ငန်းစနစ်၊ ငွေရေးကြေးရေးနှင့်ပတ်သက်ပြီး ဒီဇင်ဘာလခန့်တွင် ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးလျက်ရှိ
- ❖ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း၊ အားပေးကူညီပေးခြင်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) ဥပဒေပြဋ္ဌာန်းချက်နှင့်အရေးယူနိုင်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ပြစ်မှု ကျူးလွန်သူက အနည်းဆုံးထောင်ဒဏ်ဆယ်နှစ်မှ အများဆုံးထောင်ဒဏ် တစ်သက်အထိဖြစ်စေ၊ သေဒဏ်အထိဖြစ်စေ(ငွေဒဏ်လည်းပါဝင်ကြောင်း) ချမှတ်ရမည်ဖြစ်ကြောင်း၊

တွင် အတည်ပြုပြဋ္ဌာန်းနိုင်မည်ကို သိလိုကြောင်းမေးမြန်းသည်။  
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက PR Design နှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိပါကြောင်း၊ အထိုက်အလျောက် တိုးတက်မှုရရှိနေပြီ ဖြစ်ကြောင်း၊ နောက်တစ်လ၊ နှစ်လခန့်အကြာတွင် Design ကိစ္စအား အကျေအလည်ဆွေးနွေးပြီးပါက Design ရရှိမည်ဖြစ်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေကိစ္စကိုလည်း မိမိတို့ ကြိုတင်လျာထားပြီးဖြစ်သည့် အတွက် ဥပဒေမူဘောင်အရ Design ကို ရပြီးပါက ဆောင်ရွက်နိုင်သည့် အနေအထားဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အဓိက ဆောင်ရွက်ရမည့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ဝန်ထမ်းများကိုလည်း ကနဦးအဆင့် Knowledge ပေးပြီးဖြစ်ကြောင်း၊ Design ရပြီး ပါကလည်း ထပ်မံအသိပညာပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် မဲဆန္ဒရှင်များကို အသိပေးခြင်းနှင့် ကျန်သည့်အပိုင်းများကို ပူးပေါင်း၍ ကဏ္ဍအစုံတွင် ပါဝင်ပတ်သက်သည့်သူများက ပိုင်းဝန်းဆောင်ရွက် မည်ဆိုပါက အချိန်မီဆောင်ရွက်နိုင်သည့် အနေအထားဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရွေးကောက်ပွဲကျင်းပမီ အချိန်အတော အတွင်း အချိန်မီပြီးစီးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက ပြီးခဲ့သည့် အစိုးရလက်ထက်တွင် တင်ဒါလုပ်ငန်းများသည် မူဝါဒ အလွဲအမှားများနှင့် အောက်ခြေမခံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် တင်ဒါ ထွက်သည့် လုပ်ငန်းရှင်များမှာ အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ PAE နှုန်းထားများနိမ့်ချပြီး QC အလွန်အမင်းစစ်ဆေးသဖြင့် ထိုခိုက် နစ်နာဆုံးရှုံးမှုများ များစွာတွေ့ခဲ့ရကြောင်း၊ ထိုအခက်အခဲများကြုံတွေ့ ရသည့်အပြင် လတ်တလောဘဏ်လုပ်ငန်းများကြောင့် နှောင့်နှေးမှု များစွာ ကြုံတွေ့နေရကြောင်း၊ လောဘအခက်အခဲများ၊ အရောင်းအဝယ် လုပ်၍ ငွေချေရာတွင် အခက်အခဲများ များစွာတွေ့ရကြောင်း၊ ထိုကိစ္စ နှင့်ပတ်သက်ပြီး ယခုလက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် တင်ဒါလုပ်ငန်းများ အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ရန် အစီအစဉ် ရှိ မရှိသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက တင်ဒါလုပ်ငန်းနှင့် ပတ်သက်ပြီး ကြုံတွေ့ရသည့် အခက်အခဲကို သိရှိကြောင်း၊ အဓိကကြုံတွေ့ရသည့် အခက်အခဲများ နှစ်ပိုင်းရှိကြောင်း၊ နံပါတ်(တစ်)အပိုင်းမှာ ဘဏ်လုပ်ငန်း စနစ်များကြောင့် ဖြစ်နေသည်များရှိကြောင်း၊ နံပါတ်(နှစ်)အနေဖြင့် တင်ဒါခေါ်ထားပြီး ပြည်ပမှတင်သွင်းသည့် အခက်အခဲများ ကြုံတွေ့ နေရခြင်းများရှိကြောင်း၊ ငွေရေးကြေးရေး ဈေးမြင့်သွားမှုကြောင့် ယခင်က တင်ဒါခေါ်ယူသည့် ဈေးနှုန်းနှင့် မကိုက်ညီသည့်အဖြစ်မျိုး ရှိကြောင်း၊ အပိုင်းနှစ်ပိုင်းနှင့် ဖြေရှင်းဆောင်ရွက်နေကြောင်း၊ နံပါတ်(တစ်)အပိုင်းမှာ ပစ္စည်းတင်သွင်းသည့်အပိုင်းဖြစ်ကြောင်း၊ ပစ္စည်းတင်သွင်းသည့်အပိုင်းမှာ အဓိကအားဖြင့် ကုန်းလမ်းထက် ဆိပ်ကမ်းမှ ပစ္စည်းတင်ပို့ခြင်း ပိုများသည်ဟု သိရှိရကြောင်း၊ ဆိပ်ကမ်း၌ရောက်ရှိသည့် ပစ္စည်းများနှင့်ပတ်သက်ပြီး ကြန့်ကြာမှု မရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အခက်အခဲတစ်ခုမှာ မြန်မာနိုင်ငံကို ဝင်ရောက်လာသည့် ကုန်သွယ်ရေးများရှိကြောင်း၊ ကုန်သွယ်ရေးဝင်ရောက်မှုနှင့် တချို့ တစ်ကမ္ဘာလုံး၌ ဖြစ်ပျက်နေသည့် ကွန်တိန်နာများ ရှားပါးမှုကြုံတွေ့နေဆဲဖြစ်ကြောင်း၊ ၎င်းကိုလည်း ဖြေရှင်းဆောင်ရွက်နေဆဲဟု ပြောလိုပါကြောင်း၊ ဘဏ်လုပ်ငန်းနှင့် ပတ်သက်ပြီး ဘဏ်လုပ်ငန်းတချို့ ပြဿနာအခက်အခဲများ ကြုံတွေ့ နေခြင်းကို သိရှိကြောင်း၊ ဘဏ်လုပ်ငန်းစနစ်၊ ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး ဒီဇင်ဘာလခန့်တွင် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည် ဖြေကြားသည်။

VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက NUG၊ PDF၊ CRPH အဖွဲ့များကို ငွေကြေးထောက်ပံ့နေသည့် ကိစ္စများ နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ပြောသွားကြောင်း၊ NUG ကလည်း ငွေတိုက် စာချုပ်များ ရောင်းနေသည်ကို တွေ့ရကြောင်း၊ ယင်းကိစ္စများကို မည်သို့အရေးယူသွားမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက NUG၊ CRPH အဖွဲ့များနှင့် ပတ်သက်ပြီး ငွေကြေးထောက်ပံ့နေသူများရှိကြောင်း၊ ၎င်းတို့အနေဖြင့် ငွေတိုက် စာချုပ်ရောင်းနေသည်မျိုးရှိကြောင်း၊ ၎င်းတို့အတွက် လော်ဘီလုပ်နေ သည့် မီဒီယာများလည်းရှိကြောင်း၊ လော်ဘီလုပ်နေသည့် မီဒီယာများ က မည်မျှရောင်းလိုက်ရသည်ဟူ၍ ပြောနေခြင်းများကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ဆက်စပ်ပြီး ပြောလိုကြောင်း၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း၊ အားပေး ကူညီပေးခြင်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဥပဒေပြဋ္ဌာန်းချက်နှင့် အရေးယူနိုင်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူက အနည်းဆုံးထောင်ဒဏ်ဆယ်နှစ်မှ အများဆုံးထောင်ဒဏ် တစ်သက်အထိဖြစ်စေ၊ သေဒဏ်အထိဖြစ်စေ (ငွေဒဏ်လည်းပါဝင်ကြောင်း) ချမှတ်ရမည်ဖြစ်ကြောင်း၊ လတ်တလော ဖြစ်ပွားနေသည့် အကြမ်းဖက်မှုအစည်း၊ မတရားအဖွဲ့အစည်းများက ဖွဲ့စည်းထားသည့် ငွေတိုက်စာချုပ်ဝယ်ယူသူများလည်း အကြမ်းဖက်မှု ကို အားပေးကူညီရာရောက်သည်ဟု ပြောလိုကြောင်း၊ နိုင်ငံတွင်း ဝယ်ယူသူများကြောင်း၊ ပြည်ပမှထောက်ပံ့သည်ကို တစ်နည်းအားဖြင့် ငွေမည်းကို ငွေဖြူလုပ်ရန်အတွက် အဓိကရည်ရွယ်သည်ဟု ယူဆရ ကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀(ည)တွင် ပုဒ်မ ၄၁၊ ပုဒ်မ ၄၂၊ ပုဒ်မ ၄၃(က)မှ(ဃ) အထိပါကြောင်း၊ မည်သို့ဖြစ်ပေပေနိုင် သည်ဟုပါရှိကြောင်း၊ ပုဒ်မ ၄၁ (က) တွင် မည်သူမဆို အကြမ်းဖက်မှု တစ်ခုခုကို ကျူးလွန်ရာတွင်ဖြစ်စေ၊ ကျူးလွန်ရန်ဖြစ်စေ၊ ယင်းဖြစ်မှု ဖြစ်မြောက်အောင် ပံ့ပိုးထားသည်ဖြစ်စေ၊ ဆောင်ရွက်စေရန်အလိုမှာ တရားဝင်သောနည်းလမ်း၊ တရားမဝင်သော နည်းလမ်းများဖြင့်၊ ယင်းနည်းလမ်းနှစ်မျိုးလုံးဖြင့် ရရှိသည့်ရန်ပုံငွေအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို အကြမ်းဖက်သမားတစ်ဦးဦး သို့မဟုတ် အကြမ်းဖက်အုပ်စုတစ်ခုခုက အသုံးပြုရန်ရည်ရွယ်ပြီး အသုံးပြုမည်ကို သိလျက်နှင့်ဖြစ်စေ၊ ဥပဒေနှင့်မညီဘဲ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် သောနည်းဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း၊ အကြမ်း ဖက်သမားပိုင်ပစ္စည်းများ ပါဝင်ပတ်သက်သည့် အရောင်းအဝယ် လုပ်ငန်း တစ်ခုခုတစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဖြစ်မြောက်အောင်ပံ့ပိုးခြင်း၊ ထိုနောက် အကျိုးအမြတ်ဖြစ်စေရန် အတွက် အကြမ်းဖက်သမားပိုင်ပစ္စည်းများ အပါအဝင်၊ ပါဝင်ပတ်သက် သည့် ငွေကြေးဝန်ဆောင်မှု၊ အခြားဝန်ဆောင်မှုများကို ထောက်ပံ့ ပေးနေမှုများ၊ အကြမ်းဖက်သမားပိုင်ပစ္စည်းမှန်းသိလျက် မိမိလက်ဝယ် ထားရှိခြင်း၊ ထိန်းချုပ်မှုအောက်တွင် ထားရှိခြင်းများသည် ၎င်းဥပဒေ နှင့် ဖြစ်ကြောင်းကို ပြောလိုကြောင်း၊ အကြမ်းဖက်ဥပဒေ ပုဒ်မ (၅၆)တွင် ပြဋ္ဌာန်းထားသကဲ့သို့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ

စာမျက်နှာ ၁၇ မှ

၅၇၁ (၁)အရလည်း ပြစ်မှုတစ်ခုခု ကျူးလွန်ခြင်းနှင့် စပ်လျဉ်းသည်ဟု ယူဆရန် အကြောင်းရှိသည့်ပစ္စည်း (သို့မဟုတ်) ကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းကို ဖျက်ဆီးရန်၊ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း စေရန် (သို့မဟုတ်) အခြားနည်းဖြင့် ဆောင်ရွက်စေရန်ဆိုပြီး အမိန့်ချမှတ်နိုင်ကြောင်းလည်း ပြဋ္ဌာန်းထားကြောင်း၊ တချို့လည်း သိလျက်နှင့် လုပ်နေတာရှိကြောင်း၊ တချို့လည်း လေဘီအိတ်အနေနှင့် လုပ်ဆောင်နေခြင်းရှိကြောင်း၊ Kpay မှတစ်ဆင့် ငွေပေးပေးခြင်း၊ K pay မှတစ်ဆင့် ဆောင်ရွက်ခြင်းများရှိကြောင်း၊ ယင်းသည်လည်း အဆိုပါဥပဒေနှင့် ငြိစွန်းနိုင်ကြောင်းကို ပြည်သူ့လူထုကို အသိပေးလိုကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar Public Press News Agency မှ ဒေါက်တာစိုးမြင့်ဦးက ကျန်းမာရေးဝန်ကြီးဌာန၌ Non CDM အဖြစ် ရပ်တည်နေသည့် ဝန်ထမ်းများကို CDM ပြန်ဝင်သည့်သူများက ပညာပြခြင်း၊ နှိပ်စက်ခြင်းများရှိကြောင်း၊ ယင်းသို့ဖြစ်နေသည်ကို ဝန်ထမ်းအချို့က မိမိတို့ကို အကြောင်းကြား ဆက်သွယ်လာကြောင်း၊ ယင်းနှင့် ပတ်သက်၍ အဆင့်ဆင့်တိုင်ကြားသော်လည်း ဝန်ကြီးပင် မလွန်ဆန်နိုင်သည့် အခြေအနေမျိုးဖြစ်နေသည်ဟု ၎င်းတို့ယူဆရသည်ဟု ပြောကြကြောင်း၊ ၎င်းကိစ္စများကိုလည်း ဝန်ထမ်းများ စိတ်ဓာတ်မပျက်ပြားအောင် မည်သို့ကူညီဆောင်ရွက်ပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုကိစ္စကို ပြောပြသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ တချို့ဝန်ထမ်းအသိုင်းအဝိုင်းတွင်လည်း ကြားရပါကြောင်း၊ CDM လုပ်သည့်အဖွဲ့များ ပြန်ဝင်လာသည့်အချိန်တွင် ယခင်က Non CDM အဖွဲ့များကို ထိုကိစ္စများနှင့်ပတ်သက်ပြီး ပြောဆိုရာတွင် အနေနှင့်အယုတ်ဖြစ်ဖွယ်ရှိသည်ကို မိမိတို့သိရကြောင်း၊ တိကျသည်ဆိုလျှင် တိုင်ကြား၍ရကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများကိုလည်း ပြော၍ရကြောင်း၊ တချို့ဌာနဆိုင်ရာအကြီးအကဲများ ပြော၍မရပါဟု ပြောဆိုနေကြသည်ကိုလည်း ကြားသိရကြောင်း၊ ပြောလိုရသည့် နည်းလမ်းများ ရှိကြောင်း၊ နည်းလမ်းများအတိုင်း လုပ်ဆောင်ပေးရန် ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

နေပြည်တော် Online Agency သတင်းဌာနမှ အယ်ဒီတာဦးမင်းမောင်က မေးမြန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံဆောင်ရွက်ပေးနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအပေါ် နိုင်ငံသားများကို အသက်အပိုင်းအခြားလိုက် ထိုးပေးနေခြင်းကိုတွေ့ရကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုအပေါ် ရပ်ကွက်အလိုက် ကာကွယ်ဆေးထိုးနှံခွင့် ရရန်အတွက် တုံ့ကင်းပေးထားကြောင်း၊ ထိုတုံ့ကင်းပေးမှုများကို ဈေးကွက်စီးပွားရေးဖော်ဆောင်ပြီး ရောင်းစားနေခြင်းများကို တွေ့ရကြောင်း၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရိုက်ခတ်မှု၊ လုပ်ငန်းများပိတ်ဆို့မှု၊ စီးပွားရေးပိတ်ဆို့မှု၊ ဝင်ငွေ နည်းမှု၊ နိုင်ငံရေးပြဿနာကြောင့် ဝင်ငွေများ နည်းပါးမှု စသည့် ပြဿနာများ ရင်ဆိုင်နေရကြောင်း၊ အဆိုပါပြဿနာများအကြား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက ၅၀၀၀ ၊ ၁၀၀၀၀ ကျပ် တောင်းစားမှုကို မိမိထံတွင် အသံဖိုင်နှင့်တကွ သက်သေရှိကြောင်း၊ အဆိုပါဖြစ်ရပ်များသည် မိမိတို့ မြန်မာနိုင်ငံတွင် အနီးအစိမ်း နိုင်ငံသားအားလုံး ခံစားခွင့်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံခန့်ခွဲပေးထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပိုင်ခွင့်ကို ထိုကဲ့သို့ အကတိလိုက်စားပြီး မလျော်ကြာသေး၍ ဈေးကွက်စီးပွားရေး ဆန်ဆန်ဖြင့် သုံးဦးလျှင် ၂၅၀၀၀ ကျပ်၊ တစ်ဦးလျှင် ၁၀၀၀၀ ကျပ်၊ လင်မယားနှစ်ဦးလျှင် ၂၀၀၀၀ ကျပ်ဖြင့် တောင်းစားနေသည့် အသံဖိုင် ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထုကို ကောင်းစေလိုခြင်းကြောင့် လုပ်ပေးသည့်အပေါ် အကျင့်ပျက်ခြစားနေမှုများ တွေ့ရကြောင်း၊ အဆိုပါပြဿနာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်ကဲ့သို့ အရေးယူဆောင်ရွက်ပေးနိုင်မည်ဆိုသည်နှင့် ထပ်မဖြစ်အောင် မည်ကဲ့သို့ ကြိုတင်ပြင်ဆင်မှုဆောင်ရွက်သွားမည်ကို သိလိုကြောင်း မေးမြန်းသည်။



အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနေမှု မှတ်တမ်းဓာတ်ပုံ။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ပျံ့ပျံ့နှံ့နှံ့ ရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ယခင်သတင်းစာရှင်းလင်းပွဲများတွင် ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ EAOs များ ရှိနေသည့်ဒေသများ၊ EAOs များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်ဒေသများအထိ လိုက်လံဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တချို့ရပ်ကွက်များ၊ ကျေးရွာများအကြောင်း သတင်းထောက်၊ မီဒီယာများ ပြောပြချက်များအရ သိရကြောင်း၊ ထိုကဲ့သို့ပြောပြခြင်းကို မိမိတို့အနေဖြင့် ကျေးဇူးတင်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အဓိကအားဖြင့် တစ်နိုင်ငံလုံးရှိ အကျိုးဝင်သည့်လူထုကို ပျံ့ပျံ့နှံ့နှံ့ထိုးရမည်ဖြစ်ကြောင်း၊ အဆိုပါ ဆေးထိုးမှုကို လုပ်ငန်းတစ်ခုသဖွယ်မလုပ်စေလိုကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး စာရင်းများကို ပြုစုထားခြင်းက ကျန်းမာရေးဝန်ကြီးဌာနနှင့် IT နည်းပညာကျွမ်းကျင်သူများ ပူးပေါင်းပြီး စာရင်းဇယားဖြင့် ပြုစုထားခြင်းဖြစ်ကြောင်း၊ အဆိုပါ ကျန်းမာရေးဝန်ကြီးဌာနနှင့် IT နည်းပညာကျွမ်းကျင်သူများ ပြုလုပ်ထားသည့် စာရင်းဇယားသည် လဝကများ၊ မြို့နယ်အခြေခံများနှင့် လုပ်ထားခြင်းကြောင့် လွှဲမှားစရာမရှိကြောင်း၊ မည်သူကအကျိုးဝင်ပြီး မည်သူထိုးရမည်ကို စာရင်းဖြင့်လာခြင်းဖြစ်ကြောင်း၊ အဆိုပါစာရင်းအတိုင်း ထိုးပေးနေခြင်းဖြစ်ကြောင်း၊ သို့သော် အထက်ပါဖြစ်စဉ်များ ဖြစ်နိုင်ခြေမရှိဟု မမြင်ပါကြောင်း၊ ဖြစ်နိုင်ခြေအားဖြင့် နည်းပါးကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရမည့်သူများ အကျိုးဝင်ပြီး ထိုးရမည့်ဟူ၍ ရှိနိုင်ကြောင်း၊ သတင်းထောက်ကြီးပြောခဲ့သည့် အထောက်အထားများကို မိမိတို့အား ပေးခဲ့ရန်ပြောကြားလိုကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး မလုပ်သင့် မလုပ်ထိုက်သည့် လုပ်ငန်းတစ်ခုဟု ပြောလိုပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မိမိဖြေကြားသည့် အဖြေအပေါ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို အောက်ခြေအထိ ပျံ့ပျံ့နှံ့နှံ့ဖြစ်အောင် ပြုလုပ်ထားခြင်းကို ဆက်လက်ပြီး ရှင်းလင်းသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက မိမိအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးတွင် ပျံ့နှံ့စွာ ထိုးနှံရန်နှင့် ရည်မှန်းချက်က ဒီဇင်ဘာလအကုန်တွင် အသက် ၁၈ နှစ်နှင့်

အထက် လူဦးရေ ၃၄ ဒသမ ၄ သန်း၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ၁၇ ဒသမ ၂ သန်းကို ထိုးနှံနိုင်ရန်အတွက် ဆောင်ရွက်နေကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းကြောင့် နေ့စဉ်တစ်နိုင်ငံလုံးတွင် ကာကွယ်ဆေးထိုးသည့်အဖွဲ့ပေါင်း ၁၀၀၀ ကျော်ရှိကြောင်း၊ နေ့စဉ် ကာကွယ်ဆေးအရေအတွက် ၂ သိန်းမှ ၃ သိန်းအကြား ထိုးနှံနေကြောင်း၊ မိမိတို့အနေဖြင့် များများနှံ့နှံ့ထိုးလိုပါကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် သတ်မှတ်ထားသည့် သတ်မှတ်ချက်သည် ယခုအခါ အသက် ၄၀ နှစ် အထိဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများကို အုပ်စုအများကြီးဖြင့် ထိုးပေးလျက် ရှိကြောင်း၊ ထိုကဲ့သို့ ထိုးပေးသည့်အခါ ကာကွယ်ဆေးထိုးသည့်အဖွဲ့များ၏ ဖွဲ့စည်းတည်ဆောက်ပုံကို အနည်းငယ် ရှင်းပြလိုကြောင်း၊ ကာကွယ်ဆေးထိုးသည့်အဖွဲ့သည် ဌာနပေါင်းစုံက ပါရကြောင်း၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုဝန်ထမ်းအဖွဲ့များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ အဖွဲ့များပါရကြောင်း၊ volunteer များလည်း ပါကြောင်း၊ ရပ်ကွက်တစ်ခုတွင် ကာကွယ်ဆေးထိုးမည့် စာရင်းများကောက်ပြီး စာရင်းသွင်းရကြောင်း၊ အဆိုပါစာရင်းများသည် ကွန်ပျူတာအတွင်း ၎င်း၏ အမည်၊ အသက်၊ မှတ်ပုံတင် စသည့် အချက်များသွင်းပြီး ပထမအကြိမ် ကာကွယ်ဆေး ထိုးပေးလိုက်ကြောင်း၊ အဆိုပါလူအား ရက်စေ့လျှင် ဒုတိယအကြိမ် ကာကွယ်ဆေး လာထိုးရန်ချိန်းပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးကြောင်း၊ ထိုကဲ့သို့ ကာကွယ်ဆေးထိုးပြီးနောက် VMIS စနစ်ဖြင့် ထုတ်ထားသည့် ကာကွယ်ဆေးထိုးလက်မှတ်ကို ပေးလိုက်ကြောင်း၊ ထိုလက်မှတ်တွင် QR Code နှင့် ၎င်း၏ အချက်အလက်များပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် ဌာနပေါင်းစုံက ဝိုင်းဝန်း၍ ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ကြောင်း၊ တတ်နိုင်သလောက် သတင်းထောက်ကြီး ပြောကြားခဲ့သည့်အချက်များမဖြစ်အောင် မိမိတို့အနေဖြင့် ကြိုးစားကြောင်း၊ သို့သော် အဖွဲ့အစည်းအများကြီးဖြင့် ဆောင်ရွက်ရခြင်းကြောင့် တချို့နေရာများတွင် ဟာကွက်ရှိကောင်း ရှိမည်ဖြစ်ကြောင်း၊ လက်ရှိကာလအတွင်း မိမိတို့အနေဖြင့် ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးသည့်လူဦးရေပေါင်း ၁၁ သန်းကျော်၊ တစ်ကြိမ်ထိုးနှံပြီးသူ ၄ ဒသမ ၈ သန်း စုစုပေါင်းလူဦးရေ ၁၅ သန်း၊ ၁၆ သန်းကျော်ကို ကာကွယ်ဆေးအကြိမ်ရေပေါင်း ၂၆ သန်းကျော် ထိုးနှံပြီးဖြစ်ကြောင်း ဖြည့်စွက်ဖြေကြားသည်။

(ဆက်လက်ဖော်ပြပါမည်)

နမူတူမြို့နယ်ရှိ တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နမူတူ နိုဝင်ဘာ ၂၉ ရှမ်းပြည်နယ် မြောက်ပိုင်း နမူတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဘော်တွင်းကျေးရွာသို့ ကွင်းဆင်း၍ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ဆီနီဖမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ် ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီမှ အဖွဲ့ဝင်များ၊

မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက နိုဝင်ဘာ ၂၈ ရက်တွင် မန်စံကျေးရွာ အုပ်စုအတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၆၃၅ ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်လည်း ဘော်တွင်းကျေးရွာအုပ်စုရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ နမူတူမြို့နယ်တွင် စုစုပေါင်းကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူနှင့် ကျောင်းသား ကျောင်းသူ ၉၆၂၄ ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကော်မတီမှ သိရသည်။ လူမော်(ပြန်ဆက်)

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

၃၀-၁၁-၂၀၂၁ အင်္ဂါနေ့



MRTV HD

- ၀၆:၀၀ မေတ္တာသုတေသန၊ ရတနာသုတေသန၊ ဘေရီယံသုတေသန၊ အန္တရာယ်ကင်းပရိုဂရမ်တေးဂျာနယ်
- ၀၇:၀၀ နံနက်ခင်းသတင်း
- ၀၈:၃၅ ဟောပြောဆောင်းပါး၊ ရက်သတ္တပတ်၊ ငွေဖျော်ငွေဖြမ်းဖျားယွန်းကြီးအင်း
- ၁၀:၀၀ သတင်းထွက်သတင်း
- ၁၀:၃၀ ကချင်ပြည်နယ်အတွင်းရှိ အထင်ကရ နေရာများသို့ အလည်အပတ်သွားခြင်း
- ၁၁:၃၀ MRTV National News
- ၁၅:၀၀ Grade-11 ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများ သင်္ချာဘာသာရပ်
- ၁၅:၃၀ ရုပ်မြင်သံကြားဇာတ်လမ်း 'ပဉ္စမဂါထာ'၊ 'ပဉ္စမဂါထာ'၊ 'ပဉ္စမဂါထာ'
- ၁၆:၅၀ အာဟာရပြည့်ဝရေးပန်းလှ ကျန်းမာလှပစင်စင်မြန်မာ့လမ်း၊ ရောက် ဖျိုးဖျားရဲအလှ

သြဂုတ်လ ၂၀၂၁ ခုနှစ် ဝါဆိုလပြည့်ကျော် (LIVE) ထုတ်ဖော်ပေးချက်ရုပ်မြင်သံကြား

MRTVonline www.mrtv.gov.mm  
t.me/mrtvnews  
twitter.com/mrtvwebportal

- 07:01 News
- 07:27 Global Partnership for Brighter Future: Lesotho Pavilion at Expo 2020 Dubai
- 07:34 Evergreen Classic: Ngar Phyar Ananda (Khin Thet Su)
- 07:41 Nyan Yoe Lighting Festival
- 08:01 Talk & Discussion: All about Weight Loss
- 08:43 Tourism development of Bagan
- 09:01 A Nun's Creation in Fruit Carving
- 09:08 Myanmar's Bamboo Hat
- 09:22 Myanmar Puppeteers (Duet Dance)
- 09:32 Myanmar Traditional Instruments - Myanma Harp
- 10:01 Myanmar Masterclass: Art Teacher
- 10:07 Ngapali, Unique Spot To Relax
- 10:26 Charming & Fragrant Sabai

MRTV HRC

- ၈:၀၀ (၀၆:၀၀ မှ ၀၈:၀၀) နယူးစပေ့ကို ဖတ်ရှုစေရန်အတွက်
- ၀၈:၀၀ (၀၈:၀၀ မှ ၀၉:၀၀) ရဲသောင်းချောင်း
- ၁၀:၀၀ (၀၉:၀၀ မှ ၁၀:၀၀) ကျောက်ကြီးတောင်သို့ အလည်တစ်ခေါက်
- ၁၀:၀၀ (၁၀:၀၀ မှ ၁၁:၀၀) ကရင်တိုင်းရင်းသားတို့ရဲ့ ကန်ပေလင်းလှပ
- ၁၁:၀၀ (၁၁:၀၀ မှ ၁၂:၀၀) သင်ပယ်ရေးပညာဆိုင်ရာ (အပိုင်း-၃၄)
- ၁၂:၀၀ (၁၂:၀၀ မှ ၁၃:၀၀) တေးဂျာနယ်ခြင်း
- ၁၃:၀၀ (၁၃:၀၀ မှ ၁၄:၀၀) ဘွားလည်ကြမ်းပင်စားကျက်ရေတံခွန်သီ
- ၁၄:၀၀ (၁၄:၀၀ မှ ၁၅:၀၀) ရုရှားသားကားပြောပြအောင်(အပိုင်း-၂)
- ၁၅:၀၀ (၁၅:၀၀ မှ ၁၆:၀၀) ရှမ်းခေါင်းပေါင်းပေါင်းနည်း
- ၁၆:၀၀ (၁၆:၀၀ မှ ၁၇:၀၀) ရှမ်းနိဂုံးသို့ အလည်တစ်ခေါက်
- ၁၇:၀၀ (၁၇:၀၀ မှ ၁၈:၀၀) ဝိုင်ဝိုင်ကားပြောပြအောင်(အပိုင်း-၃)

MRTV PARLIAMENT

- ၀၉:၀၀ အစွမ်းအား
- ၁၀:၀၀ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက် သတင်းများ
- ၁၀:၃၀ ဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာ ဆွေးနွေးခန်း (အပိုင်း-၇)
- ၁၁:၀၀ ဥပဒေရေးရာအခြေပြဇာတ်လမ်းတို 'ရဲချင်းအထူး'
- ၁၁:၃၀ အထူးအခြေ (အပိုင်း-၇)
- ၀၆:၀၀ အစွမ်းအား
- ၀၆:၃၀ အခြေခံအားကစားနည်းစနစ်များ
- ၀၇:၀၀ Sports News
- ၀၇:၃၀ Soccer View/ Weekly Sports Info
- ၀၇:၄၅ အားကစားလောကထဲက သူတို့အကြောင်း
- ၀၈:၀၀ မြန်မာ့ပြည်ပစားမြန်မာ့နေ့စဉ်နယ်လီဂျာနယ်
- ၀၈:၃၀ ဘောလုံးပွဲစဉ်များ
- ၀၉:၀၀ ပြည်တွင်းသတင်း

MRTV Farmers' Channel MRTV FARMERS တို့ နေထိုင်နည်း (ပိတ်) နှင့် နှစ်စဉ် (၁၀၀၀) နှင့် နှစ်စဉ် (၁၀၀၀) နှင့် နှစ်စဉ် (၁၀၀၀) နှင့်

Education Channel တို့ နေထိုင်နည်း (ပိတ်) နှင့် နှစ်စဉ် (၁၀၀၀) နှင့် နှစ်စဉ် (၁၀၀၀) နှင့်

နည်း (၁၀၀၀) နှင့် နှစ်စဉ် (၁၀၀၀) နှင့် နှစ်စဉ် (၁၀၀၀) နှင့်

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့  
International Day of Persons with Disabilities



"Leadership and participation of persons with disabilities toward an inclusive, accessible and sustainable post COVID-19 world"

"အားလုံးအကျိုးဝင် လက်လှမ်းမီပြီး ရေရှည်တည်တံ့သည့် ကိုဗစ်-၁၉ အလွန်ကမ္ဘာဖြစ်ပေါ်ရေး မသန်စွမ်းသူများ ဦးဆောင်ပါဝင်ကြိုးစားပေး"

နေပြည်တော် ၃.၁၂.၂၀၂၁

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၉ အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက် ရှိရာ နိုဝင်ဘာ ၂၉ ရက်၌ နယ်စပ် (မြဝတီ၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီခြောက်ခု တို့မှ Disposable Syringe ၂၃၃၇၀၊ Infusion Set ၂၈၀၀၊ Glucose

And Sodium Chloride Injection ၃၂၀၄၉၀၊ Pai Saibutamol Aerosol ၁၁၀၀၀၊ Pai Hydrocort Injection ၁၂၀၀၀၊ Sai Vc Injection ၂၈၀၀၊ Pai Mico (Cream) ၇၂၆၀၊ Medical Mask ၁၁၃၈၇ Kgh Oxygen Concentrator ၃၀၅ ခု၊ Liquid Oxygen ၁၅၀၆၂ m<sup>3</sup> တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်

ယနေ့ဈေးကွက်ပေါက်ဈေးများ

၂၉ - ၁၁ - ၂၀၂၁

ရွှေ		နိုင်ငံတကာ ငွေကြေးများ		
ရန်ကုန် ၁၆ ပဲရည်	ရောင်းဈေး	တစ်ကျပ်သား	ကျပ် ၁၇၈၇၀၀၀	
ရန်ကုန် ၁၅ ပဲရည်	ရောင်းဈေး	တစ်ကျပ်သား	ကျပ် ၁၆၈၁၉၀၀	
မန္တလေး ၁၆ ပဲရည်	ရောင်းဈေး	တစ်ကျပ်သား	ကျပ် ၁၇၈၇၀၀၀	
မန္တလေး ၁၅ ပဲရည်	ရောင်းဈေး	တစ်ကျပ်သား	ကျပ် ၁၆၈၁၉၀၀	
(အောင်သမာဓိမှ ရယူပါသည်)				
စက်သုံးဆီ				
စက်သုံးဆီ	လက်လီဈေး(ရန်ကုန်)	လက်လီဈေး(မန္တလေး)		
ဒီဇယ်(တစ်လီတာ)	၁၂၇၅/၁၂၉၀ ကျပ်	၁၃၀၀/၁၃၇၀ ကျပ်		
ပရိမီယံဒီဇယ်(တစ်လီတာ)	၁၂၈၅/၁၃၁၀ ကျပ်	၁၃၂၀/၁၃၇၆ ကျပ်		
အောက်တိုန်း ၉၂	၁၃၁၅/၁၃၃၀ ကျပ်	၁၃၆၅/၁၄၅၇ ကျပ်		
အောက်တိုန်း ၉၅	၁၃၆၅/၁၃၉၅ ကျပ်	၁၄၇၀/၁၄၈၀ ကျပ်		
(မြန်မာနိုင်ငံ စက်သုံးဆီအသင်း)				
ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်				
ကုမ္ပဏီအမည်	အဖွင့်ဈေး (ကျပ်)	အပိတ်ဈေး (ကျပ်)	ရယ်ယာစောင်ရေ	ရယ်ယာတန်ဖိုး (ကျပ်)
FMI	၈၇၀၀	၈၅၀၀	၂၁၇၄	၁၈၄၇၉၂၀၀
MTSH	၃၂၀၀	၃၂၀၀	၈၅၆	၂၇၃၉၂၀၀
MCB	၀	၀	၀	၀
FPB	၀	၀	၀	၀
TMH	၀	၀	၀	၀
EFR	၀	၀	၀	၀
AHP	၅၀၀၀	၅၀၀၀	၁၀	၅၀၀၀၀

ညီညီ - စုစည်းသည်

မြန်မာ့အလင်း


- စာတည်းမှူးချုပ် - အောင်နိုင်ဦး
- ခေတ္တစာတည်းမှူး - မြင့်စိုး
- သတင်းထောက်မှူး - ခင်ရတနာ
- စာတည်းများ - ကြည်ဝင်း၊ ဝင်းကျော်၊ သိမ့်သိမ့်မိုး
- ဘာသာပြန်စာတည်း - ခြူးစန္ဒီနွေး၊ တင်လင်းအောင်
- အကြီးတန်းသတင်းထောက်များ - ကျော်သူဝင်း၊ စိန်လွင်အောင်၊ ဇင်ဦး၊ တင်မောင်လွင်၊ ဟိန်းထက်ဇော်
- အငယ်တန်းသတင်းထောက်များ - နေဝင်းထွန်း(၂)၊ ဝေသူနွယ်၊ မိမိမြိုး
- ဓာတ်ပုံသတင်းထောက် - တင်စိုး
- သုတေသန - အိအိခင်နှင့် အဖွဲ့

- စာပြင် - အေးအေးမိုးလှိုင်နှင့် အဖွဲ့
- စာမျက်နှာဖွဲ့စည်းမှုနှင့် ဒီဇိုင်း - ဇော်ဝိုင်းအောင်၊ သန်းထွန်းအောင်နှင့် အဖွဲ့
- အိမ်မေးနှင့် အွန်လိုင်း - သက်လွင်ဦးနှင့် အဖွဲ့
- ထုတ်ဝေခြင်းအမှတ် - (၀၁၀၉၃)
- ပုံနှိပ်ခြင်းအမှတ် - (၀၀၈၇၇)

mmalin.npt@gmail.com  
www.facebook.com/MYANMAALINNEWS

နေပြည်တော်-စာတည်းမှူး ၀၆၇-၃၆၁၄၂၊ စာတည်းအဖွဲ့ ၀၆၇-၃၆၁၄၅၊ ဖက်စ် ၀၆၇-၃၆၁၄၃၊ ရန်ကုန်ရုံးခွဲ-အမှတ်(၅၃)၊ နတ်မောက်လမ်းဆွယ်(၁)၊ ဇိုလ်ချို(၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ စာတိုက်သေတ္တာအမှတ်-၄၀၊ စာတည်းအဖွဲ့ ၀၁-၅၄၄၃၀၉၊ မန်နေဂျာ ၀၁-၅၄၄၃၁၄၊ စီမံ ၀၁-၅၄၄၃၁၅၊ ငွေစာရင်း ၀၁-၅၄၄၃၁၆၊ ကြော်ငြာ ၀၁-၅၄၄၃၁၇၊ ၀၁-၅၅၉၁၁၈၊ Fax ၀၁-၅၄၄၂၂၁၊ ၀၆၇-၃၆၁၄၈၊ မြန်မာ့အလင်း ၀၁-၅၄၄၃၁၇၊ Fax ၀၁-၆၆၀၄၅၄၆။

MYANMAR Digital News  
Presented by NPE  
www.mdn.gov.mm



ပျော်ရွှင်လေ့လာ အင်္ဂလိပ်စာဖတ်ပရိသတ်အပေါင်း မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ။ ဒီတစ်ပတ်မှာလည်း အရင်အပတ်ကဖော်ပြခဲ့တဲ့ ဝါကျမှာ မလိုအပ်ဘဲ စကားလုံးတွေ ထပ်ကာ မသုံးမိစေဖို့ နာမ်စား (pronoun) တွေအကြောင်းဆက်ပြီးဖော်ပြပေးလိုက်ပါတယ်။ အထူးသဖြင့် ဒီတစ်ပတ်မှာ Interrogative Pronouns (အမေးနာမ်စား) အသုံးပြုပုံတွေကို အဓိပ္ပာယ်ရှင်းလင်းချက်များ၊ နမူနာ ဝါကျများနဲ့ ဖော်ပြပေးလိုက်ပြီး ကျန်ရှိနေသေးတဲ့ ရှင်းလင်းချက်များနဲ့ လေ့ကျင့်ခန်းများကိုလည်း ထပ်မံဖော်ပြပေးသွားပါအုံးမယ်။ ဒါ့အပြင်စကားပြောခန်းမှာလည်း “Shortest way to talk about orders-2” ကို နမူနာဝါကျများ၊ စကားပြောခန်းများ၊ ရှင်းလင်းချက်များနဲ့ ဝေဝေဆာဆာဖော်ပြပေးထားပါတယ်။ Vocabulary အခန်းမှာလည်း နေ့စဉ်ဘဝမှာအသုံးများတဲ့ အဓိပ္ပာယ်တူစကားလုံးတွေကို မြန်မာလို အဓိပ္ပာယ်ရှင်းလင်းချက်များနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ဖတ်မှတ်လေ့လာခြင်းအားဖြင့် အင်္ဂလိပ်စာ ဗဟုသုတများ တိုးပွားလာမယ်လို့ ယုံကြည်မိပါတယ်။ စဉ်ဆက်မပြတ်လေ့လာဖတ်ရှုကြဖို့ တိုက်တွန်းရင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာပြီး ဘေးဘယာတွေ ဝေးကွာကြပါစေ။

## GRAMMAR


### Basic to Intermediate

#### Interrogative Pronouns (အမေးနာမ်စား)

မေးခွန်းမေးရာတွင် အသုံးပြုသော နာမ်စားများကို Interrogative Pronouns (အမေးနာမ်စား) ဟုခေါ်သည်။ တခြားနာမ်စားအများစုကဲ့သို့ပင် Interrogative Pronouns (အမေးနာမ်စား) များသည် ဝါကျတွင် နာမ်များ၏နေရာကို အစားထိုးအသုံးပြုသည်။ Interrogative Pronouns (အမေးနာမ်စား) ဟုဆိုရာ၌ မေးခွန်း၏အဖြေသည် ဘာပဲဖြစ်ဖြစ် သို့မဟုတ် ဘယ်သူပဲဖြစ်ဖြစ် အဆိုပါနေရာတွင် အစားထိုးသုံးနိုင်သော စကားလုံးဖြစ်သည်။ Interrogative Pronouns (အမေးနာမ်စား) သည် မေးခွန်းဝါကျအစ ပထမဆုံးစကားလုံးဖြစ်ပြီး “?” ဖြင့်အဆုံးသတ်လေ့ရှိသည်။ ဥပမာ-

- **Who** called last night?
- **Which** keys are yours?
- **Whom** do I ask for at the desk?
- **What** did you do when the electricity failed?
- **Whose** watch is this?
- **Which** of these books would you recommend?

အသုံးအများဆုံး Interrogative Pronouns (အမေးနာမ်စား) ငါးလုံးရှိသည်။ ၎င်းတို့မှာ -



1. Who (ဘယ်သူလဲ)
2. Whom (ဘယ်သူ့ကိုလဲ)
3. Whose (ဘယ်သူ့ဟာလဲ)
4. What (ဘာလဲ၊ ဘာကိုလဲ)
5. Which (ဘယ်ဟာလဲ၊ ဘယ်ဟာကိုလဲ) တို့ဖြစ်ကြသည်။

Who နှင့် Whom တို့ကို သူ့ချည်းသက်သက်သုံးသည်။ ဥပမာ -

- **Who** paid?
- **Whom** did you speak to?

Whose၊ which နှင့် what တို့ကို သူ့ချည်းပဲသက်သက်လည်းသုံးသည်။ နောက်တွင် နာမ် (Noun) လိုက်ပြီး (နာမ်ဦးဆောင်ပုံစံဖြင့်) လည်းသုံးသည်။ ဥပမာ-

As pronouns (နာမ်စားအနေဖြင့်)	With a noun head (နာမ်ဦးဆောင်ပုံစံဖြင့်)
<b>Whose</b> are these books?	<b>Whose</b> books are these?
<b>Which</b> did you buy?	<b>Which</b> sweater did you buy?
<b>What</b> is the number on the door?	<b>What</b> number is your house?

Who၊ whose၊ which နှင့် what တို့ကို Subject ကဲ့သို့သော်လည်းကောင်း၊ Object ကဲ့သို့သော်လည်းကောင်း အသုံးပြုနိုင်သည်။ ဥပမာ-

- **Who** is the best footballer in the world? (who as subject)
- **Who** did you meet? (who as object)
- **What** happened next? (what as subject)
- **What** did you buy? (what as object)

#### Who | Whom | Whose အသုံးပြုပုံ

Subjective	Objective	Possessive
Who (ဘယ်သူလဲ)	Whom (ဘယ်သူ့ကိုလဲ)	Whose (ဘယ်သူ့ဟာလဲ)

- **Who** is he? He is my brother.
- **Who** are coming? The visitors are coming.
- **Whom** do you want to see? I want to see Ko Ko.
- **Whom** are you speaking to? I am speaking to my pupils.

- **Whose** is this bicycle? It is Nyo Nyo's.
- **Whose** are those cows? They belong to U Ba.

#### Which အသုံးပြုပုံ

Which ကို လူပုဂ္ဂိုလ်အတွက်သာမက တိရစ္ဆာန်အတွက်နှင့် သက်မဲ့ပစ္စည်းအတွက်ပါအသုံးပြုနိုင်သည်။ ဥပမာ-

- **Which** of those boys is your friend?
- **Which** of those girls do you know?
- **Which** is the kitten you want to give me?

#### What အသုံးပြုပုံ

What ကို သက်မဲ့ပစ္စည်းအတွက် အသုံးပြုသည်။ ဥပမာ-

- **What** is that? That is a camcorder.
- **What** do you want? I want some CDs.
- **What** are they talking about? They are talking about motor bikes.

#### ယခင်အပတ်လေ့ကျင့်ခန်းမှအဖြေများ

Exercise (1) မှအဖြေများ

- |                 |                   |             |
|-----------------|-------------------|-------------|
| 1. All          | 2. anyone         | 3. a little |
| 4. few          | 5. much, a little | 6. anybody  |
| 7. Someone, him | 8. one            | 9. ones     |
| 10. anything    | 11. something     | 12. another |

### VOCABULARY (SYNONYMS)

1. dangerous = risky (အန္တရာယ်ရှိသော)
2. daring = brave (ရဲရင့်သော၊ သတ္တိရှိသော)
3. dear = expensive (ဈေးကြီးသော)
4. deceive = cheat (လိမ်လည်လှည့်ဖြားသည်)
5. decrease = reduce (လျော့နည်းသည်)
6. deficiency = shortage (ချို့တဲ့ခြင်း၊ မလုံလောက်ခြင်း)
7. demonstrate = show (လက်တွေ့ပြသည်။ ထင်ရှားစေသည်)

(ဒီတစ်ပတ်တော့ ဒီလောက်ပါပဲ။ နောက်တစ်ပတ် တနင်္လာနေ့မှာ ပြန်လည်ဆုံတွေ့ကြပါစို့)

## CONVERSATION



### Shortest way to talk about orders - 2

တစ်စုံတစ်ယောက်ကို ဟိုဟာလုပ်၊ ဒီဟာလုပ် စသဖြင့် အမိန့်ပေးတာ၊ ကွပ်ကဲတာ၊ ညွှန်ကြားတာတွေကို ပြောတဲ့အခါ ဘယ်လိုပြောရမလဲဆိုတဲ့ အသုံးအနှုန်းတွေကို ဒီတစ်ပတ်မှာ shortest way to talk about orders-2 ဆိုပြီးဖော်ပြပေးလိုက်ပါတယ်။

**do + imperative**

**I'd like you to ...**

**What I'd like you to do is to ...**

**You must ...**


- ၁။ imperative ရှေ့မှာ do ထည့်ပြီး ပြောပါက အမိန့်ပေးညွှန်ကြားမှုဟာ တောင်းဆိုတဲ့ပုံစံလိုမျိုး ပိုပြီးယဉ်ကျေးပါတယ်။ ဥပမာ-
- **Do knock** before you go into the room!
  - **Do remember** to lock the door!
  - **Do close** the door on your way out.
  - **Do look after** Jim for me.

၂။ နောက်တစ်ခါ အမိန့်ပေးတဲ့ပုံစံကို သို့မဟုတ် အမိန့်ပေးညွှန်ကြားသံကို ပိုပြီးယဉ်ကျေးစေချင်တဲ့အခါမှာ ဒီလိုမျိုး **I'd like you to ...** ဆိုပြီးသုံးနိုင်ပါတယ်။ တစ်ခါတစ်ရံမှ **please** ကိုဝါကျနောက်မှာ

ထပ်ထည့်ပြီး သုံးနိုင်ပါတယ်။ ဆိုလိုတာကတော့ “ငါမင်းကို ... ချင်တယ်” ဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ဒီလိုအသုံးပြုပုံမျိုးကို အမိန့်အာဏာ သို့မဟုတ် အခွင့်အာဏာရှိသူတွေအနေနဲ့ တစ်ခါတစ်ရံမှာ သုံးတတ်ပါတယ်။ ဥပမာ-

- **I'd like you to** come this way, Mrs Brown.
- **I'd like you to** take one of these tablets every night before going to sleep.
- **I'd like you to** come back tomorrow for the results of your tests.
- **I'd like you to** wait here, please.

**ဘာသာစကားရှုထောင့်**  
ဒီလိုအခြေအနေမျိုးမှာ **what I'd like you to do is to ...** ဆိုတဲ့ အသုံးကိုလည်း ပုံစံတူ သုံးနိုင်ပါတယ်။



အဓိပ္ပာယ်ကတော့ “ငါမင်းကိုဖြစ်စေချင်၊ လုပ်စေချင်တာကတော့ ...” ဆိုတဲ့သဘောပါပဲ။ ဥပမာ-

- **What I'd like you to do is to** take these tablets three times a day.
- **What I'd like you to do is to** make another appointment to see me next week.

၃။ အမိန့်ပေးညွှန်ကြားတာကို ပိုပြီးတော့ အလေးအနက်ထားစေချင်တဲ့အခါ **you must ...** ဆိုတဲ့ ပုံစံမျိုးပြောနိုင်ပါတယ်။ ဆိုလိုတာကတော့ “မင်း မြန်မြန်၊ ချက်ချင်း၊ တစ်ခါထဲ လုပ်ကိုလုပ်ရမယ်” ဆိုတဲ့သဘောပါ။ ဥပမာ-

- **You must** leave immediately!
- **You must** tell the police at once!
- **You must** hurry!

#### Conversation

##### Late for tea

Mum: **Call** Lucy, please, Anne. We're about to have tea and she's in the garden.

Anne: Lucy! **Come in** now! Tea's ready!

Lucy: **Tell** Mum I'll be there in a minute, will you? I'm just finishing pruning a rose tree. It won't take long.

Anne: **Get a move on**, then! We're all starving!

Lucy: **Start** without me, then! I'll be there shortly.

Anne: **Do remember** that Gran's here for tea and she hates people being late.

Lucy: I know! **Come and hold** this for me, **won't you, please**. Anne? I'll get finished faster then.

Anne: OK! **Hang on!** I'm just coming.



## ပြည်တွင်းဆိစက်များကို ပိုမိုလည်ပတ်ခွင့်ရရေး ဆိစက်လုပ်ငန်းရှင်များ မျှော်လင့်

ပခုက္ကူ နိုဝင်ဘာ ၂၉

ပခုက္ကူမြို့၊ ပခုက္ကူစက်မှုဇုန်၌ ဆိစက်လုပ်ငန်းရှင်များအဖြစ် ဆိစက်ပိုင်ရှင် ၄၀ ခန့်ရှိသော်လည်း ဈေးကွက် အခြေအနေကြောင့် မလည်ပတ်နိုင်သည့် ဆိစက်ပိုင်ရှင် ဦးရေမှာ ၃၀ ခန့်ရှိနေသဖြင့် ပြည်တွင်းဆိစက်များ ပြန်လည်လည်ပတ်ခွင့်ရရှိပြီး ပြည်တွင်းစားသုံးမှုကို အားဖြည့်လိုလျက်ရှိကြောင်း ဆိစက်လုပ်ငန်းရှင်များထံမှ သိရသည်။

“လက်ရှိမှာလည်ပတ်နေတဲ့ ဆိစက်က ၁၀ ခု လောက်ပဲ ရှိပါတယ်။ စားအုန်းဆီနဲ့ ပြည်တွင်းဆီသန့် ဈေးကွာဟမှုကြောင့်လည်း လာမယ်ဆိုရင် နောက်ထပ် ဆိစက် ၁၅ ခု လောက် ပြန်လည်လည်ပတ်နိုင် လောက်တယ်။ အခုအချိန်မှာတော့ ဆိစက်တွေ ရပ်တည်နိုင်ဖို့ စိန်ခေါ်မှုတွေရှိတယ်”ဟု ဆိစက် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန စားသုံးသူရေးရာ ဦးစီးဌာန မကွေးတိုင်းဒေသ ကြီး ပခုက္ကူခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် အဖွဲ့သည် ယခုလပထမပတ်အတွင်း ခရိုင်အတွင်း ဆိစက် သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်လာစေရေး နှင့် ဆိစက်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍

ပခုက္ကူမြို့ စက်မှုဇုန်ရှိ ဆိစက်များနှင့် မြို့ပေါ်ရှိ မြေပဲဆီဆိများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။ မြေပဲ ဆီဆိလုပ်ငန်းရှင်များအနေဖြင့် ဆိစက်လုပ်ငန်းတွင် တစ်ရက်လျှင် ကုန်ကြမ်းမြေပဲ ပိသော ၄၀ ခန့် အသုံး ပြုပြီး ကုန်ချောမြေပဲဆီ ၁၆ ပိသောခန့် ထွက်ရှိ ကြောင်း၊ တစ်ဆူလျှင် တစ်နာရီကျော်ကြာ ကြိတ်ခွဲ ရကြောင်း၊ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်များလည်း စနစ်တကျပြုလုပ်ရကြောင်း သိရသည်။

ပခုက္ကူဒေသတွက် ဆီဆိများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာနှင့် ပခုက္ကူ ခရိုင်အတွင်း ဖြန့်ဖြူးရောင်းချပြီး လုပ်ငန်းလုပ်ကိုင်ရန် မော်တာ နှင့် မြေပဲဆီတစ်စုံ ရင်းနှီးမည်ဆိုပါက ငွေကျပ် ၂၅ သိန်းမှ ၃၂ သိန်းအထိ ရှိပြီး စက်မြေပဲဆီ တစ်ပိသော



ပခုက္ကူဒေသရှိ ဆိစက်ရုံတစ်ခုကို တွေ့ရစဉ်။

ဈေးနှုန်းမှာ ငွေကျပ် ၅၅၀၀၊ ဆီဆီ တစ်ပိသော ငွေကျပ် ၇၀၀၀ ခန့်ရှိသည်။ ပခုက္ကူခရိုင် အတွင်း ဆီဆီ၊ စက်ဆီစုစုပေါင်း ၅၅ တန်ခန့် နှစ်စဉ် ထွက်ရှိ နိုင်ပြီး ပြည်တွင်းမှထွက်ရှိသည့် ဆီထွက်သီးနှံများ

ကို ပိုမိုသုံးစွဲလာခြင်းဖြင့် ဈေးနှုန်းသက်သာခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်ခြင်းများ ရရှိစေမည် ဖြစ်ကြောင်း လုပ်ငန်းရှင်များက မျှော်လင့်ကြသည်။  
မောင်စီးပွား

## တရုတ်နိုင်ငံသို့တင်သွင်းမည့် ကုန်ပစ္စည်းများ မှတ်ပုံတင်ရန်လိုအပ်

နေပြည်တော် နိုဝင်ဘာ ၂၉  
မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ အစားအစာတင်ပို့ မည့် လုပ်ငန်းလုပ်ကိုင်ပါက မှတ်ပုံ တင်နိုင်ရန်လိုအပ်ပြီး ယင်းအချက် အလက်များကို ဖြည့်သွင်းပြီး တရားဝင် တင်ပို့နိုင်မည်ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

စားသောက်ကုန်နှင့် ပတ် သက်၍ လက်ရှိတင်ပို့လျက်ရှိ သည့် လုပ်ငန်းများနှင့် တင်ပို့ရန်

ရည်ရွယ်ထားသည့် လုပ်ငန်းများ အားလုံး တရားဝင်ဆောင်ရွက် နိုင်ရေး မှတ်ပုံတင်လုပ်ငန်းများ လုပ်ကိုင်ကြရမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေ အုပ်ချုပ်မှုအာဏာပိုင် အဖွဲ့၏ သွင်းကုန်နှင့်ပို့ကုန် အစားအစာ ဘေးကင်းလုံခြုံရေး ဗျူရိုမှ ပေးကျင်းမြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာသံရုံးသို့ ပေးပို့ အကြောင်းကြားခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘက်မှ သက် ဆိုင်ရာ တာဝန်ရှိသူများက

လုပ်ငန်းများကို လုံခြုံစိတ်ချ ရမှုရှိစေရေး စီမံခန့်ခွဲခြင်းဆိုင်ရာ အစီအမံများနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးမည်ဖြစ်သည်။ စားသောက်ကုန်လုပ်ငန်း အမျိုး အစားများနှင့် လျှောက်ထားရမည့် အချက်အလက်များကို [www.doca.gov.mm/my/node/1239](http://www.doca.gov.mm/my/node/1239) တွင် ဝင်ရောက်လေ့လာနိုင်ပြီး တရားဝင် မှတ်ပုံတင်ခြင်းဖြင့် စားသောက်ကုန် ပို့ကုန်များတင်ပို့ ရာတွင် များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း သိရ သည်။  
သိရီ

## စစ်တွေမြို့၌ မှတ်ပုံတင်ဆိစက်များ လည်ပတ်နိုင်ရန်ခက်ခဲနေ

စစ်တွေ နိုဝင်ဘာ ၂၉

ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေများနှင့် မြေပဲ၊ နှမ်း၊ မုန့်ညင်းစိုက်ပျိုးရန် လုပ်သား အခက်အခဲများကြောင့် ကုန်ကြမ်းထွက်ရှိမှု နည်းပါးလာသည့် အပြင် ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများနှင့် လိုင်စင်မဲ့ဆိစက် များကြောင့် စက်မှုမှတ်ပုံတင်ရုံ ဆိစက်များလည်ပတ်ရန် အခက်အခဲ များစွာရှိနေကြောင်း စစ်တွေမြို့ရှိ ဆိစက်လုပ်ငန်းရှင်များထံမှ သိရ သည်။

ယခုလဒုတိယပတ်အတွင်း ရခိုင်ပြည်နယ် စစ်တွေခရိုင် စားသုံးသူ ရေးရာဦးစီးဌာနသည် စားသုံးဆီဖူလုံရေး၊ ပြည်တွင်းဆီထွက်သီးနှံ များတိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း များ တိုးပွားစေရေးအတွက် ဆိစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပညာပေး ဆောင်ရွက်ရာ စက်မှုမှတ်ပုံတင်ဆိစက်လုပ်ငန်းရှင် မြောက်ဦးအနက် ဒေါ်စောသိန်းအေးဆီစက်တစ်ခုမှာ မုန့်ညင်းဆီ မြေပဲဆီ၊ နှမ်းဆီများ ကြိတ်ခွဲထုတ်လုပ်ရောင်းချလျက်ရှိပြီး ကျန်ဆိစက်ငါးခုမှာ လိုင်စင်ရှိ သော်လည်း လုပ်ငန်းများရပ်တန့်ထားနေကြရသည်ကို သိရသည်။

စက်မှုမှတ်ပုံတင်လျှောက်ထားဆဲအနေဖြင့် ရခိုင်သားချေ ကုန် အညွှန်းအမှတ် တံဆိပ်ဖြင့် ကြိတ်ခွဲစက်ငယ်အသုံးပြုကာ မြေပဲဆီနှင့် နေကြာဆီကြိတ်ခွဲထုတ်လုပ်ရောင်းချသည့် လုပ်ငန်းတစ်ခုစတင် လည်ပတ်နေပြီဖြစ်သည်။ သို့သော် ကျန်လိုင်စင်ဆိစက်များရပ်တန့်ရ ခြင်းမှာ ဒေသတွင်းကုန်ကြမ်းထုတ်လုပ်မှု အားနည်းခြင်း၊ ကုန်ကြမ်း ဈေးမြင့်တက်ခြင်း၊ မကွေးတိုင်းဒေသကြီးမှ မြေပဲတောင့်၊ မြေပဲဆန်များ မှာယူကြိတ်ခွဲရာတွင် မြေပဲသိုလှောင်သူများက အချိန်ကြာမြင့်စွာ သိုလှောင်ထားမှုကြောင့် အနံ့အသက်များမကောင်းခြင်း၊ အရောင် အဆင်းနှင့် အရည်အသွေးကျဆင်းခြင်းများရှိခြင်းကြောင့် ရပ်တန့် ထားခြင်းဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ရပ်တန့်ထားသည့် အချို့ဆိစက်များသည် မြောက်ဦးခရိုင် ကျောက်တော်မြို့နယ်မှ မြေပဲဆီများမှာယူကာ ကုန်အညွှန်းအမှတ် တံဆိပ်မပါဘဲ တစ်လီတာဘူးများဖြင့် ဈေးကွက်အတွင်းဖြည့်တင်း ရောင်းချနေကြသည်ကိုလည်း မြင်တွေ့ရသည်။ စစ်တွေမြို့ နယ်အတွင်း မြေပဲနှင့်မုန့်ညင်းဆီများမှာ တစ်ပိသောလျှင် ငွေကျပ် ၉၀၀၀ မှ ၁၀၀၀၀ နှင့် နှမ်းဆီမှာ ငွေကျပ် ၁၀၀၀၀ မှ ၁၂၀၀၀ ဝန်းကျင်ဖြင့် ရောင်းချ လျက်ရှိသည်။  
သိရီ

## ဖျာပုံနှင့်ဒေးဒရဲမြို့နယ်များ၌ ဈေးကွက်ဝင်အုန်းချိုမွှေးစိုက်ပျိုးလာကြ

ဖျာပုံ နိုဝင်ဘာ ၂၉  
ရေလုပ်ငန်းဖြင့် အဓိကအသက် မွေးဝမ်းကျောင်းပြုသည့် ဖျာပုံမြို့ နယ်အတွင်း ထိုင်းနိုင်ငံမှ မျိုးဖြစ် သည့် အုန်းချိုမွှေး(အရည်သောက် အုန်းပင်)များကို ပိုမိုစိုက်ပျိုး

လာကြသည်ကို မြင်တွေ့ရသည်။ စတင်စိုက်ပျိုးချိန်မှ နှစ်နှစ်အတွင်း အသီးကင်းများ စတင်ဖြစ်ပေါ်လာ ပြီး သုံးနှစ်အကြာတွင် ဈေးကွက် တင်ပို့ရောင်းချနိုင်ပြီ ဖြစ်သည်။ အုန်းချိုမွှေးတစ်ကေ စိုက်ပျိုးရန်

တွေ့ရသည်။

အုန်းချိုမွှေးပျိုးပင် တစ်ပင် ဈေးနှုန်းမှာ ငွေကျပ် ၇၀၀၀ ဝန်းကျင်ရှိပြီး အသီးသီးပါက အုန်းတစ်ပင်လျှင် သုံးခိုင်မှ လေးခိုင်၊ အုန်းသီးတစ်ခိုင်လျှင် အလုံး ၃၀ ဝန်းကျင် သီးကာ ဈေးကွက်တွင် တစ်လုံးလျှင် ငွေကျပ် ၄၀၀ မှ ၅၀၀ အထိ ရရှိကြသဖြင့် တောင်သူများ စိတ်ဝင်စားလာခြင်း ဖြစ်ကြောင်း ဖျာပုံမြို့နယ် ကျိုတာကျေးရွာမှ အုန်းချိုမွှေး စိုက်ခင်းတာဝန်ခံ ဦးမောင်အေးက နိုဝင်ဘာ ဒုတိယ ပတ်အတွင်း ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန တာဝန်ရှိသူများ သွားရောက် စစ်ဆေးစဉ် ဖြေကြား ခဲ့သည်။  
သူသူ



ဖျာပုံဒေသရှိ အုန်းချိုမွှေးစိုက်ခင်းတစ်ခုသို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက် စစ်ဆေးစဉ်။

**ကျွမ်းကျင်မှုသင်တန်း လေးမျိုးဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးမည်**

စစ်ကိုင်း နိုဝင်ဘာ ၂၉  
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသအလိုက် စီးပွားရေးဖွံ့ဖြိုးမှုနှင့်အညီ အသက်မွေးဝမ်း ကျောင်း လုပ်ငန်းအမျိုးမျိုးနှင့် ချိတ်ဆက်နိုင်မည့် ပညာပေးအစီအစဉ်များဖော်ဆောင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရန်အတွက် မြောက်လဘဏ္ဍာနှစ်အတွင်း သင်တန်း အမျိုးအစား လေးမျိုးဖွင့်လှစ်ပေးပြီး အလုပ်အကိုင် ရရှိထူထောင်နိုင်သည်အထိ ကူညီပံ့ပိုး ပေးမည်ဖြစ်ကြောင်း သိရသည်။  
အလုပ်လက်မဲ့နှင့် ကျပ်စားလုပ်သားများအနေဖြင့် အလုပ်အကိုင်အတည်တကျရရှိ ခြင်းဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ကြိုးပမ်းနေခြင်းဖြစ်သည်။ ယခုလပထမပတ်အတွင်း

အဆိုပါကော်မတီအစည်းအဝေးအတွင်း လုပ်ငန်းခွင်လုပ်သား ခန့်ထားနိုင်မည့် အလုပ်ရုံ များ၊ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ကာ အတတ်ပညာသင်တန်းများ ပို့ချပေးရန် ဆွေးနွေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့အတူ လုပ်ငန်းစတင်ရန်အတွက် နိုင်ငံတော်မှ ထုတ်ချေး ပေးသည့် ချေးငွေအမျိုးအစားများဖြင့် ချိတ်ဆက်ပေးနိုင်ရေး၊ အလုပ်သမားညွှန်ကြား မှုဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ မြောက်လ ဘဏ္ဍာနှစ်အတွင်း သင်တန်းအမျိုးအစားလေးမျိုးဖွင့်လှစ်ရန် လျာထားသည့်အခြေအနေ များနှင့် ပထမဆုံးအဖြစ် မုန့်မျိုးစုံထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်၍ အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်ခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေခြင်းများကို ဆောင်ရွက် သွားရန်ရှိကြောင်း အဆိုပါအစည်းအဝေးမှ သိရသည်။  
မောင်စီးပွား

# စစ်တွေမြို့အနောက်မြောက်ဘက် ၃၈ မိုင်ခန့်အကွာ၌ ဘင်္ဂါလီ ၂၂၈ ဦး လိုက်ပါလာသည့် စက်လှေတစ်စင်း ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၉  
မြန်မာ့ပင်လယ်ရေပိုင်နက်အတွင်း သဘာဝသယံဇာတ များ တရားမဝင် ထုတ်ယူခြင်း၊ မူးယစ်ဆေးဝါးများ၊

တရားမဝင် မှောင်ခိုပစ္စည်းများနှင့် လူများ ဖြတ်သန်း သယ်ယူပို့ဆောင်ခြင်းများ မပြုလုပ်နိုင်ရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် နေ့ညမပြတ်

စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၏

အနောက်မြောက်ဘက် ၃၈ မိုင်ခန့်အကွာ၌ မသင်္ကာ ဖွယ် စက်လှေတစ်စင်း တွေ့ရှိရသဖြင့် သွားရောက် စစ်ဆေးရာ အလျား ၅၉ ပေ၊ ၁ လက်မ၊ အနံ ၁၄ ပေ ၉ လက်မ၊ ရေစူး ၅ ပေခန့်အရွယ် သစ်သားကိုယ်ထည် ဝဒီထွန်း(၅) အမည်ရှိ စက်လှေတစ်စင်းပေါ်တွင် ဘင်္ဂါလီ အမျိုးသား ၇၀၊ အမျိုးသမီး ၁၂၅ ဦး၊ ကလေး ၃၃ ဦး စုစုပေါင်း ၂၂၈ ဦးနှင့် လှေလုပ်သား မြန်မာ လူမျိုး အမျိုးသား ငါးဦးတို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

### လွှဲပြောင်းပေးအပ်မည်

ဖမ်းဆီးရမိသူများကို လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

သတင်းစဉ်



## MRTV News Channel ဒီဇင်ဘာ (၁)ရက်နေ့တွင် စတင်စမ်းသပ်ထုတ်လွှင့်မည်

နေပြည်တော် နိုဝင်ဘာ ၂၉

မြန်မာ့ရုပ်မြင်သံကြားတွင် သတင်းကဏ္ဍသီးသန့်ကြည့်ရှု နားဆင် နိုင်ရန်အတွက် MRTV News Channel ကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ စတင်ပြီး စမ်းသပ်ထုတ်လွှင့်မည်ဖြစ်သည်။

MRTV News တွင် ပြည်တွင်းသတင်းများနှင့် နိုင်ငံတကာ သတင်းများကို အချိန်မှန်မှန် တင်ဆက်မှုအပြင် ထူးခြားဖြစ်စဉ်များ ကိုလည်း Breaking News ၊ Update News တို့ဖြင့် ကြားဖြတ် ထုတ်လွှင့်ခြင်း၊ စာတန်းပြေးဖော်ပြခြင်း (Crawler)ဖြင့်ဖော်ပြခြင်း တို့ဖြင့် တင်ဆက်သွားမည်ဖြစ်သည်။

မြန်မာ့ရုပ်မြင်သံကြားအနေဖြင့် MRTV - HD ကို လက်ရှိအတိုင်း ဆက်လက်ထုတ်လွှင့်သွားမည်ဖြစ်သကဲ့သို့ MRTV News ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ စတင်၍ နေ့စဉ်နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်မှ စတင်ကာ ပုံမှန်ထုတ်လွှင့်သွားမည် ဖြစ်သည်။

MRTV News Channel အား MRTV DVB T2 Set-top Box (သို့မဟုတ်) DVB T2 Tuner ပါရှိသည့် LCD/LED TV များတွင် MRTV Channel 2 အဖြစ် အရုပ်၊ အသံ အရည်အသွေး ကောင်းမွန်စွာဖြင့် ဖမ်းယူကြည့်ရှုနိုင်သကဲ့သို့ SkyNet ၊ CANAL Plus တို့၏ DTH တို့တွင် လည်း ကြည့်ရှုနိုင်မည်ဖြစ်ကြောင်းနှင့် Analogue TV များတွင်လည်း MRTV Channel 2 အဖြစ် ဖမ်းယူ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

## မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်ရှိ အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်းခွဲအား အကြမ်းဖက်သမားများက လက်ပစ်ဗုံးဖြင့် ဖောက်ခွဲဖျက်ဆီး

နေပြည်တော် နိုဝင်ဘာ ၂၉

အကြမ်းဖက် သမားများသည် အေးချမ်းစွာ နေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင် ရွက်နေသော အုပ်ချုပ်ရေးတာဝန် ရှိသူများကို ထိခိုက်ဒဏ်ရာ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် အချို့နေရာများတွင် အကြမ်းဖက် ဖောက်ခွဲ ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည့် အပြင် ကလေးသူငယ်များ ပညာ သင်ကြားနေသည့်စာသင်ကျောင်း များကိုပါ လက်လှုပ်ဗုံးများ၊ လက် လှုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီး လျက်ရှိသည်။

ထိုသို့ အကြမ်းဖက်လုပ်ရပ် များ ပြုလုပ်လျက်ရှိရာ နိုဝင်ဘာ ၂၈ ရက် ညနေ ၅ နာရီခန့်တွင် မဟာအောင်မြေမြို့နယ် ရဲမွန် တောင်ရပ်ကွက် ၃၅ လမ်း၊ ၃၆ လမ်း၊ ၅၆ လမ်းနှင့် ၅၇ လမ်းကြား ရှိ အမှတ်(၂၇)အခြေခံပညာ



အထက်တန်း ကျောင်းခွဲသို့ ဆိုင်ကယ် မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသားနှစ်ဦး က လက်လှုပ်ဗုံးဖြင့် ပစ်ခတ် ထွက်ပြေးခဲ့ရာ လက်ပစ်ဗုံးမှာ ကျောင်းဝင်းအတွင်းရှိ အေးမြ မေတ္တာ ကျောင်းဆောင်နှင့် အကြမ်းဖက်မှု လုပ်ရပ်များကို

ကျောင်းအုတ်နံရံကြားသို့ ကျ ပေါက်ကွဲခဲ့သဖြင့် ကျောင်းဆောင် မျက်နှာကြက်နှင့် သွပ်မိုးတစ်ချပ် ပျက်စီးခဲ့ကြောင်း သိရသည်။ (အပေါ်ပုံ)

ကျူးလွန်သူများအား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိပါ သည်။

သတင်းစဉ်

## လွိုင်လင်မြို့နယ်၌ လယ်ယာမြေဧက ၁၀၀၀ ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းနှစ်လမ်း ဖောက်လုပ်ရန် ကွင်းဆင်းတိုင်းတာ

လွိုင်လင် နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဒုတိယ တွက်တမ်းကျေးရွာနှစ်ရွာရှိ လယ်ယာမြေဧက ၁၀၀၀ ကျော်မှ လယ်ယာထွက်ကုန်များဈေးကွက်သို့ အချိန်မီရောက်ရှိစေရန် အကျိုးပြုမည့် ကျေးလက် ကုန်ထုတ်လမ်းနှစ်လမ်း ဖောက်လုပ်နိုင်ရေး

အတွက် နိုဝင်ဘာ ၂၆ ရက်က ကွင်းဆင်းတိုင်းတာ သည်။ ဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးအောင် ကျော်ဟိန်းနှင့် ဝန်ထမ်းများက ကျေးရွာ ကုန်ထုတ်လမ်းမြစ်မြောက်ရေး ကော်မတီဝင်များနှင့် အတူ ကုန်ထုတ်လမ်းဖောက်လုပ်မည့် မြေပြင်အခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။

ဒုတိယကျေးရွာတွင် အရှည် ၁ မိုင် ကျေးလက် ကုန်ထုတ်လမ်းနှင့် တွက်တမ်းကျေးရွာတွင် အရှည် ၁ မိုင် ၂ ဖာလုံ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ် ခြင်းလုပ်ငန်းများကို ပြည်ထောင်စုနှင့် ရှမ်း ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၆၀ ကျော်ဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အကောင် အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေးအတွက်

လျာထားဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါ ကုန်ထုတ်လမ်းနှစ်လမ်း ဖောက်လုပ်ပြီးစီးပါက လယ်ယာမြေဧက ၁၀၀၀ ကျော်မှ လယ်ယာထွက်ကုန် များကို လွိုင်လင်၊ ပင်လုံ၊ နန်စန်၊ တောင်ကြီး မြို့များရှိ ဈေးကွက်သို့ အချိန်မီတင်ပို့နိုင်မည် ဖြစ်ကြောင်း သိရသည်။

ငြိမ်းသူ

# ပြည်သူတို့၏တာဝန်

## ဖြိုးလေး

### ၁။ အခြေအနေ

လက်ရှိမြန်မာနိုင်ငံ၏အခြေအနေကို ကောင်းသည့်ဆိုးသည်ဟု မိမိ မြင်သမျှထောင့်မှ အကဲဖြတ်သုံးသပ်ခြင်းထက် ပကတိမြေပြင် အခြေအနေအရပ်ရပ်ကို လေ့လာအပ်ပါသည်။ နိုင်ငံသူ နိုင်ငံသား အများစုသည် မိမိတို့ဆန္ဒမရှိခဲ့ကြသော်လည်း မရှောင်လွှဲနိုင်သော အောက်ပါကပ်ဆိုးနှစ်မျိုးနှင့် တည့်တည့်တိုးကာ ဆင်းရဲပင်ပန်းနေကြရပါသည်။ ကုန်းရုန်းထနေရသည်။

(က) ၂၀၁၉ ခုနှစ်မှ စတင်ဖြစ်ပွားပျံ့နှံ့လာသော ကူးစက်မြန် အဆုတ်ကိုထိခိုက်သော ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးက နှုတ်ခွဲ ဖြစ်စေခဲ့ပြီ။ ယနေ့အထိ -

(၁) ကူးစက်ခံရသူ ၅၁၉၁၅ ဦး

(၂) သေဆုံးသူ ၁၉၀၄၁ ဦး

(ခ) ၂၀၂၀ ခုနှစ် ဧပြီလမှ စတင်ဖြစ်ပွားလာသော အကြမ်းဖက်အစွန်းရောက်လူစုကြောင့် မီးရှို့၊ ဖုံးခွဲ၊ လူသတ်၊ လူသားချင်း စာနာထောက်ထားခြင်းကင်းစွာ ဥပဒေမဲ့ရက်စက်ရိုင်းစိုင်းမှု သတ္တန္တရ ကပ်ဘေးဆိုးအန္တရာယ်ဆိုးက လဲရာသူခိုး ထောင်းနေသည်။

(၁) ဖျက်ဆီးမိးရှို့ခံရမှု

(၁) စာသင်ကျောင်း ၄၄၄ ကျောင်း

(၂) ဆေးရုံ၊ ဆေးခန်း ၂၅ ခု

(၃) ဈေး ၁၀ ဈေးမှ ဆိုင်ခန်းများ

(၂) သတ်ဖြတ်ခံရသူ ၂၆၃ ဦး

(၃) ထိခိုက်ဒဏ်ရာရသူ ၂၅၀

ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ကုသရေးအခြေ အနေများ၊ ပြည်သူနှင့်အစိုးရ တက်ညီလက်ညီပူးပေါင်းလျက် ကျန်းမာ ရေး အသိရှိစွာ သတိပြုလိုက်နာကြခြင်းများ၊ ဆန္ဒပြသပိတ်မှောက်ကာ ဆေးကုသမှုတာဝန်မှ စွန့်ခွာရှောင်လွှဲသွားသော ဆရာဝန်၊ ဆရာမ များကြောင့် တာဝန်လေးစား လူလူချင်းစာနာထောက်ထားသော ဆေးပညာရှင် ဆရာဝန်၊ ဆရာမများ ရှိသမျှအင်အားဖြင့် အားစိုက် ခွန်စိုက် နေ့ညမပြတ် ဆောင်ရွက်ခဲ့ကြခြင်း၊ ဒေသခံပြည်သူနှင့် တာဝန်ရှိသော အကြီးအကဲများ စည်းလုံးမှုဖြင့် အောက်ဆီဂျင်အိုးများ အရေးပေါ် လိုအပ်ချက်ကို စက်ရုံအမြန်တည်ဆောက်ခြင်း၊ နိုင်ငံခြားမှ အမြန် တင်သွင်းခြင်း စသည်တို့ကို အခက်အခဲအမျိုးမျိုးကြားမှ စည်းလုံးညီညွတ်စွာ လူနာများကို တတ်နိုင်သမျှ ကယ်တင်ခြင်းတို့ ဆောင်ရွက်ကြသော်လည်း ကာကွယ်ဆေးမထိုးရန် ခြိမ်းခြောက် တားမြစ်ခြင်း၊ ဆေးထိုးပေးသောနေရာများကို ဖုံးခွဲခြင်း၊ ဆရာဝန်၊ ဆရာမများနှင့် ပြည်သူလူထုကို ဟန့်တားခြိမ်းခြောက်ခြင်း စသော အဖျက်အမှောင့် အမျိုးမျိုးကိုလည်း ကြုံတွေ့ဖြတ်သန်းခဲ့ကြရ ပေသည်။

အချိန်နှင့် ဒီရေသည် လူကိုမစောင့်ပေ။

လေလာတုန်းရွက်လွှင့်ရမှာဖြစ်ပါသည်။

နေပူတုန်းမှာ စပါးလှန်းရပါ၏။

လသာတုန်းသာ ဗိုင်းငင်ရသည်မဟုတ်လား။

မိုးလွန်မှ ထွန်ချခါနီး အကျိုးမရနိုင်။

အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ကြရန်အတွက် ပြည်သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့တွင် မည်မျှပင် ကြိုးစားကြစေကာ မူ အချိန်ရှိခိုက် လုံလုံစိုက်၍ မရအောင် အသိဉာဏ်ခေါင်းပါးသော လူအချို့သည် ပြည်ပမှ ပူးသွင်းထားသော စိတ်ရှူးစိတ်နောက်များ နားဝင်အပမို(ပယောဂပူးဝင်)နေသဖြင့် အလုံးစုံ ပျက်သုဉ်းရေး၊ မြန်မာ နိုင်ငံကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ ကျရှုံးနိုင်ငံအဖြစ်သို့ တစ်စစ ပြိုကွဲပျက်စီးသွားအောင် လုပ်ဆောင်လျက်ရှိနေကြပေသည်။

ဤသို့သော ဆိုးရွားပြင်းထန်သော ကူးစက်မြန် ရောဂါကြွရကပ် ရောဂါဘေး၊ ဖောက်ခွဲ၊ ဖျက်ဆီး၊ မီးရှို့၊ လူသတ်ပြုလုပ်နေကြသော သတ္တန္တရကပ်ဆိုးဘေးရန်၊ အခက်အခဲအမျိုးမျိုး၊ အတားအဆီး အသွယ်သွယ်တို့ကို ဖြတ်သန်းလျက် အောက်ပါဦးတည်ချက်များဆီသို့ ပြည်သူများနှင့်အတူ မိမိတို့သည် မရောက်ရောက်အောင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ကြမည်ဟု မမှတ်မသန် ယုံကြည်ကြပါသည်။

### ၂။ ဦးတည်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဦးတည်ချက် (၉) ရပ်

၁။ နိုင်ငံရေး

(က) စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး

(ခ) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ရေး

(ဂ) လွတ်လပ်၍တက်ကြွပြီး တက်မလိုက်သောနိုင်ငံခြား ရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး“မူ”ကို ဆက်လက်လိုက်နာကျင့်သုံးရေး

၂။ စီးပွားရေး

(က) စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန် ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး

(ခ) ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး

(ဂ) ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီ ပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး

၃။ လူမှုရေး

(က) စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့်ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး

(ခ) တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း

## ပုဒ်မ ၃၈၉ တွင် နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန် ရှိသည်ဟုလည်းကောင်း၊ ပုဒ်မ ၃၉၀ တွင် နိုင်ငံသားတိုင်းသည် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရေးအရ လူမှုရေးအဖွဲ့အစည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့တွင် နိုင်ငံတော်အား ကူညီရန် တာဝန်ရှိသည်ဟုလည်းကောင်း ပါရှိပါသည်

အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး

(ဂ) တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေး

၃။ အကျိုးဝင်သောအချက်များ

(က) နိုင်ငံတကာအင်အားကြီးနိုင်ငံများ အားပြိုင်နေမှုအခြေအနေ နှင့် စွက်ဖက်ခြယ်လှယ်နေကြပုံ

(ခ) ပထဝီနိုင်ငံရေး၊ တရုတ်၊ အိန္ဒိယ၊ အင်အားကြီးမားရန် အရှိန် ယူနေသော အဏုမြူလက်နက်ပိုင်ဆိုင်ကြသည့် အိမ်နီးချင်းနိုင်ငံကြီး နှစ်ခုကြား၊ အာဆီယံအဖွဲ့ဝင် (တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်က ပစ်ဖိတ်နှင့် တောင်တရုတ်ပင်လယ်ထက် အချိန်၊ အကွာအဝေး၊ စရိတ် လေးပုံတစ်ပုံမျှ မြန်ဆန်၊ သက်သာ ၊ အကျိုးရှိ သော မြန်မာ့မြေကို ဖြတ်သန်းရန် လိုအပ်နေခြင်း)

(ဂ) တရုတ်၏ ဆက်သွယ်ရေးလမ်းကြောင်းများကို နည်းမျိုးစုံ ဖြင့် ပိတ်ဆို့ရန် အမေရိကန်ပြည်ထောင်စု၏ ရည်မှန်းချက်တွင် မြန်မာပြည်ကို ဖရိဖရဲဖြစ်ဖို့နှင့် မီးရှို့ရန် စီမံလိုခြင်း

(ဃ) မြန်မာပြည်တိုင်းရင်းသားခေါင်းဆောင်များ အမြင်ကျယ်စွာ သွေးစည်းညီညွတ်အချိန်ဖြစ်နေခြင်း

(င) နွားကွဲလျှင် ကျားဆွဲတော့မည်။ (ဝင်လာဖို့ ကပ်နေပြီ)

(စ) ပြည်သူအများ မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေးခွန်အား၊ နယ်ချဲ့ဆန့်ကျင်ရေးအစဉ်အလာများ နိုးကြားကြရန် အဓိကကျ ခြင်း

၄။ သုံးသပ်ဖော်ထုတ်ချက်

(က) လက်ရှိအခြေအနေမှာ လက်နက်ကိုင်တော်လှန်ရေးသည် မှန်ကန်သောလမ်းစဉ်/ နည်းနာမဟုတ်ပါ။

(ခ) ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုများအား ကောင်းအောင် အခြေခံကျကျ ပြုပြင်ပြောင်းလဲကာ ဒီမိုကရေစီစနစ်၊ ပြည်ထောင်စုစနစ်နှင့် ကိုက်ညီဆီလျော်အောင် လုပ်ဆောင်ကြရန် ဖြစ်ပါသည်။

(ဂ) ခိုင်ခိုင်မာမာ ခြေခြေမြစ်မြစ်လုပ်ဆောင်ရမည်တို့ကို အချိန်ယူ စီမံသကဲ့သို့ စီးပွားရေး၊ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ပို့ကုန်မြှင့်တင် ရေးစသည်တို့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုထွန်းကားရေး လျှပ်စစ်စွမ်းအား အသုံးချနိုင်ရေး စသည်တို့မှာ မြန်နိုင်သမျှမြန်စွာ စောနိုင်သမျှစောစွာ အောင်မြင်တိုးတက်ရန် စီမံကြရပါမည်။

(ဃ) လူဦးရေ ၇၀ ရာခိုင်နှုန်း နေထိုင်နေကြသော လူများစု ကျေးလက်ကျေးရွာလူထု၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ရေကောင်းရေသန့်ရရှိရေး၊ စီးပွားရေးမြှင့်တင်ရေး၊ လျှပ်စစ်ရောက်ရှိရေးတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရပါမည်။

(င) ကိုယ့်ပြည်တွင်းရှိ ကိုယ့်ပြည်သူများ၏ လူသားအရင်း အမြစ်ဖွံ့ဖြိုးရေးကို မြှင့်တင်တည်ဆောက်ရပါမည်။

(စ) ပြင်ပအင်အားနှင့် ကူညီထောက်ပံ့မှုများကိုလည်း ခင်မင် ရင်းနှီးစွာ ဆက်ဆံလျက် အပြန်အလှန်လေးစားယုံကြည်မှု အခြေခံ၍ အကျိုးရှိစွာ ရယူရပါမည်။

(ဆ) အာဏာရရင်ပြီးရော ပြည်ပပြောဆိုလည်းဖြစ်ပါစေဟု သဘောထားသော ကိုယ်ကျိုးရှာ တစ်ကိုယ်ကောင်း နိုင်ငံရေးသမား များကို အားမပေးသင့်ပေ။

(ဇ) အမျိုးဂုဏ်ဇာတိဂုဏ်နှင့် နိုင်ငံတော်ကို ဂုဏ်မြင့်၍ နိုင်ငံ တကာမှာ ဝင့်ထည်သောနေရာသို့ ရောက်ရှိစေနိုင်မည့် ခေါင်းဆောင် ကောင်းများကို ထောက်ခံအားပေးကြရမည်။

### ၅။ ပြည်သူတစ်ဦးချင်းစီ၏ တာဝန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေး နှင့် တာဝန်များ၌ နိုင်ငံသား (ပြည်သူ) တစ်ဦးချင်း၏ တာဝန်များကို ပုဒ်မ ၈ ခြေဖြင့် ပြဋ္ဌာန်းထားပါသည်။

၄င်းတို့အနက် ပုဒ်မ ၃၈၃ တွင် နိုင်ငံသားတိုင်းသည်

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲ ရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို စောင့်ထိန်းရန် တာဝန်ရှိသည်ဟုလည်းကောင်း၊ ပုဒ်မ ၃၈၅ တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်ဟု လည်းကောင်း၊ ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟုလည်းကောင်း ဖော်ပြထားပါသည်။

ထို့ပြင် ပုဒ်မ ၃၈၇ တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံ၍ တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံး ညီညွတ်ရေးနှင့် ပြည်သူတစ်ရပ်လုံး အေးချမ်းသာယာရေးတို့အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ရန် တာဝန်ရှိသည်ဟုလည်းကောင်း၊ ပုဒ်မ ၃၈၈ တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးပေါ်ထွန်း စေရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်ဟုလည်းကောင်း၊ ပုဒ်မ ၃၈၉ တွင် နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရ မည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်ဟု လည်းကောင်း၊ ပုဒ်မ ၃၉၀ တွင် နိုင်ငံသားတိုင်းသည် အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရေးအရ လူမှုရေးအဖွဲ့အစည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့တွင် နိုင်ငံတော်အား ကူညီရန် တာဝန်ရှိသည်ဟုလည်းကောင်း ပါရှိပါသည်။

### နိဂုံး

ပြည်သူ့အားသည် ပြည်တွင်းမှာသာရှိသည်။ ပြည်သူ၏ စွမ်းအားသည် အကြီးမားဆုံးဖြစ်သည်။ ပြည်သူသည်သာ အဓိကကျကြောင်း အမျိုးသားလွတ်လပ်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းများက အထင်အရှားသက်သေပြ ခဲ့သည်။ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲအောင် နှစ်ပေါင်း ၇၀ ကျော် အခက်အခဲအမျိုးမျိုးကြားက တာဝန်ကျေစွာ လက်ဆင့်ကမ်းခဲ့ကြသည်မှာ စိန်ရတုတိုင်တော့မည်။ ပြည်သူ များ နိုးကြားတက်ကြွသည်နှင့်အမျှ ပန်းတိုင်ဦးတည်ချက်များ အောင်မြင်ကြလိမ့်မည်။

# ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ပိုက်ကျော်ခြင်းလိင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲတက်ရောက်ပြီး ဆုရအသင်းများအားဆုချီးမြှင့်

မြစ်ကြီးနား နိုဝင်ဘာ ၂၉

ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ပိုက်ကျော်ခြင်း ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကချင်ပြည်နယ်ပိုက်ကျော်ခြင်းလိင် အမျိုးသား (၃) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မိုးလုံလေလုံအားကစား၌ ကျင်းပသည်။ (ယာဝုံ)

အဆိုပါ ပိုက်ကျော်ခြင်းလိင်ပြိုင်ပွဲကို ကလပ်အသင်းပေါင်း ၁၆ သင်းဖြင့် နိုဝင်ဘာ ၂၄ ရက်တွင် စတင်ကျင်းပခဲ့ပြီး ယနေ့ ဗိုလ်လုပွဲစဉ်အဖြစ် ဦးလှမြင့် ကလပ်အသင်းနှင့် အိုလံပစ် (ခ) ကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်းဆိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီး အားကစားဆက်ဆံရေးအဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြပြီး ဦးလှမြင့်



ကလပ်အသင်းက အနိုင်ရဗိုလ်စွဲသည်။ ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနား ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲ

ယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ကာ ပြည်နယ်ဦးစီးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့က ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့သူများနှင့် ဒိုင်ချုပ်နှင့် ဒိုင်လူကြီးများ၊ ပြည်နယ်ပိုက်ကျော်ခြင်း ဆက်ဆံရေးအဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်းဆိုင်နှင့် ပြည်နယ်အမျိုးသမီးအားကစားဆက်ဆံရေးအဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်း ၁၆ သင်းအနက် အဆင့် ၄ မှ အဆင့် ၁၆ အထိ ရရှိခဲ့သော ပြိုင်ပွဲဝင်အသင်းများနှင့် နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုများကို ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးများက တတိယဆုနှင့် ဒုတိယဆုရအသင်းများအား ဆုတံဆိပ်နှင့် ငွေသားဆုများ၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ အသင်းအား တစ်ဦးချင်းဆုတံဆိပ် ဆုငွေနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

ပြည်နယ်(ပြန်/ဆက်)

## ခရမ်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်

ခရမ်း နိုဝင်ဘာ ၂၉

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကြံစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှ တိုင်းနေထိုင်သူများ နိုင်ငံသားအရည်အချင်း ပြည့်စုံသူတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရရှိရေး

နှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ခရမ်းမြို့အမှတ် (၉) ရပ်ကွက် ကံဦးကျောင်းတိုက်ဓမ္မာရုံ၌ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးသည်။



ထိုသို့ ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအား ဆောင်ရွက်ပေးခြင်း စသည့် နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ခရမ်းမြို့အမှတ် (၉) ရပ်ကွက်အတွင်းရှိ ပြည်သူ့ ၁၄၄ ဦးတို့ကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ကြောင်း သိရသည်။ (ဝဲပုံ) ကိုမင်း (ခရမ်း)

## တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မူဆယ်နယ်စပ်နန်းတော်ဂိတ်တွင် ဆက်လက်လက်ခံလျက်ရှိ

မူဆယ် နိုဝင်ဘာ ၂၉

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မူဆယ်နယ်စပ်နန်းတော်ဂိတ်မှ ပြန်လည်လက်ခံပေးလျက်ရှိရာ နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၈ နာရီခွဲက ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နန်းတော်ဂိတ်သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၅၀၊ အမျိုးသမီး ၁၆၆ ဦး၊ စုစုပေါင်း ၃၁၆ ဦးကို ပြန်လည်လက်ခံသည်။



မူဆယ်နယ်စပ် နန်းတော်ဂိတ်မှ နေရပ်ပြန်များ စတင်လက်ခံသည့် ဇူလိုင် ၂၆ မှ နိုဝင်ဘာ ၂၉ ရက်အထိ အမျိုးသား ၈၅၉၈ ဦး၊ အမျိုးသမီး ၇၅၀၀၊ နေရပ်ပြန်သူ စုစုပေါင်း ၁၆၀၈၈ ဦးအား လက်ခံလျက်ရှိရာ နေရပ်ပြန်နိုင်ငံသားများအား လိုအပ်သည်များကို

တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မိမိဒေသများသို့

ရောက်ရှိနိုင်ရေး မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အယ်လ်စိုး(မူဆယ်)

## ကလေးဝမြို့၌ အောက်ဆီဂျင်စက်ရုံသစ်ဖွင့်

ကလေးဝ နိုဝင်ဘာ ၂၉

ကလေးဝမြို့နယ် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စက်ရုံတည်ရှိရာ ချင်းတွင်းမြစ်သာခန်းမနှင့် လူမှုကူညီရေးအသင်းရုံး၌ ကျင်းပသည်။

ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်မိုးအောင်က အမှာစကားပြောကြားပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

အဆိုပါစက်ရုံတည်ဆောက်ရေးအတွက် မဟာမြိုင်တောရ ဆရာတော်ကြီးဦးပညာဇောတက မတည်ငွေကျပ်သိန်း ၅၀ ပံ့ပိုးပြီး ကလေးဝမြို့နယ် ဂစက်ရွာနေ ဦးထွန်းမင်းလတ်-ဒေါ်ခင်မိုးဌေး မိသားစုက ငွေကျပ် ၆၅၅ သိန်း၊ ဂစက်ရွာနေ ဦးဆန်းလှိုင်-ဒေါ်မိလုံး မိသားစုက ထရန်စဖေးမာအတွက်အလှူငွေကျပ်သိန်း ၅၀ နှင့် စေတနာရှင် ၁၀၄ ဦးတို့က အလှူငွေကျပ်သိန်း ၂၅၀ ကျော် ထည့်ဝင်လှူဒါန်းကြသည်။ အဆိုပါစက်ရုံက အောက်ဆီဂျင်ပုံမှန်ထုတ်လုပ်ပေးနိုင်မည်ဖြစ်၍ အများပြည်သူတို့ အောက်ဆီဂျင်အတွက် စိတ်ချမ်းသာစွာ သုံးစွဲနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ (ဝ၀၇)



## အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအခမ်းအနား သီပေါ၌ကျင်းပ

သီပေါ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် အမျိုးသမီးကွန်ရက်က ကြီးမှူး၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဆွန်လုံကျေးရွာရွာဦးဘုန်းတော်ကြီးကျောင်းဝင်း၌ ကျင်းပရာ ဆွန်လုံ၊ ဟာလင့်၊ ချောင်းဆုံဒေသမှ ဒေသခံတိုင်းရင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဆွန်လုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းလှအောင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပျောက်ရေးနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာကွန်ရက် တာဝန်ခံ ဒေါ်ခင်နင်းဆီက “လိမ္မော်ရောင်လွှမ်းသော ကမ္ဘာဆီသို့ အမျိုးသမီးများအပေါ် အကြမ်း



ဖက်မှု ချက်ချင်းအဆုံးသတ် ဆောင်ပုဒ်” ၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ရှမ်းတိုင်းရင်းသူ ဒေါ်နန်းမွမ်းမွမ်းပေါင်းက ရှမ်းဘာသာဖြင့် ပြန်လည်တင်ပြသည်။

ထို့နောက် တက်ရောက်လာသူ အမျိုးသမီးတိုင်းရင်းသူများကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြောင်း သိရသည်။

စိုင်း(သီပေါ)

# တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော် နိုဝင်ဘာ ၂၉  
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နှင့် သီပေါမြို့တို့၌ ဒေသခံပြည်သူ ၄၈၀(ယာပုံ)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် ငါးမြို့နယ်တို့၌



ဒေသခံပြည်သူ ၃၉၄၅ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၃မြို့နယ်တို့၌ သံဃာတော်များနှင့် ဒေသခံပြည်သူ ၁၃၄၁၉ ဦး၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်၌ ဒေသခံပြည်သူ ၂၇၃၇၅ ဦး၊ ရန်ကင်းတိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ ဒေသခံပြည်သူ

၄၂၈၀၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၉၉၁၄ ဦး၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ မြေပုံမြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့၌ ဒေသခံပြည်သူ ၆၂၇၅ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခုမှ ဒေသခံပြည်သူ ၈၄၅၀နှင့် ပဲခူးတိုင်းဒေသကြီး ထန်းတပင်

မြို့နယ်၌ သံဃာတော်များနှင့် ဒေသခံပြည်သူ ၂၀၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက် ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၁၈၇၆ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

## တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

နေပြည်တော် နိုဝင်ဘာ ၂၉  
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics

မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။ ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကင်းတိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်း

မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဆေးတစ်လုံးလျှင် ငါးယောက်ထိုးနိုင်သော Sinopharm ဆေး ၄၆၂၄ လုံး၊ သံတွဲမြို့သို့ Sinopharm ဆေး ၁၀၈၀၊ ကယားပြည်နယ် လွိုင်ကော်မြို့သို့ Sinopharm ဆေး ၃၇၃၀နှင့် ဆေးထိုးအပ်များ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

ကျိုင်းတုံမြို့သို့ Sinopharm ဆေး ၂၄၅၄ လုံးနှင့် ဆေးထိုးအပ်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့သို့ Sinopharm ဆေး ၄၀၃၄ လုံး၊ ဆေးတစ်လုံးလျှင် နှစ်ယောက်ထိုးနိုင်သော Sinovac ဆေး ၅၀၀နှင့် ဆေးထိုးအပ်များ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ Sinopharm ဆေး ၅၆၄ လုံး၊ Sinovac ဆေး ၇၅၀ နှင့် ဆေးထိုးအပ်များ၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ Sinopharm ဆေး ၁၁၇၂ လုံးနှင့် ဆေးထိုးအပ်များ၊ ကော့သောင်းမြို့သို့ Sinopharm ဆေး ၂၄၁၀ နှင့် ဆေးထိုးအပ်တို့ကို တပ်မတော်(လေ)မှ ပို့ဆောင်ရေး လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်



ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား လားရှိုးလေဆိပ်၌ တာဝန်ရှိသူများက လက်ခံရယူစဉ်။

## မိုင်းယောင်း၌ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တောင်ပေါ်ဒေသမှ တိုင်းရင်းသားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး

မိုင်းယောင်း နိုဝင်ဘာ ၂၉  
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်အတွင်းရှိ ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တောင်ပေါ်ဒေသမှ တိုင်းရင်းသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့က ကျေးရွာအရောက် ထိုးနှံပေးခဲ့ကြောင်း အတွေ့တွေ့အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနေမြတ်သူ ဦးဆောင်ပြီး ဝေးလံခေါင်သီ၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တောင်ပေါ်ဒေသဖြစ်သည့် မိုင်းဟစ်၊ မိုင်းပန်း၊ ဝမ်ဖနှင့် ဝမ်ဖတ်ကျေးရွာမှ တိုင်းရင်းသားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးခဲ့သည်။

ထို့ပြင် ဆေးစိမ်ခြင်ထောင်များ အသုံးပြုနည်းနှင့် ငှက်ဖျားအန္တရာယ်အကြောင်းကို ဆွေးနွေးပြီး ဆေးစိမ်ခြင်ထောင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ မိုင်းအောင်ဇော်လင်း

## ပေါက်တောမြို့နယ်ရှိ IDPs စခန်း၌ ခိုလှုံနေကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ်ထိုးနှံမှုပြီးစီး

ပေါက်တော နိုဝင်ဘာ ၂၉  
ရခိုင်ပြည်နယ်ပေါက်တောမြို့နယ်ရှိ IDPs စခန်းတို့တွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယမန်နေ့က ဆက်လက်ထိုးနှံပေးခဲ့သည်။

အဆိုပါ IDPs စခန်းများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး

ထိုးနှံနေမှုကို ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ထိုသို့ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်

တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပမာဏတိုင်းတာပေးခြင်းတို့ကို ပြုလုပ်ပေးကြပြီး ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးကြသည်။


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြမည့် ပေါက်တောမြို့နယ်၌ IDPs စခန်း ငါးခု စုစုပေါင်း ဖြစ်သည့် ကြိမ်နီပြင် IDPs စခန်း၊ ဆင်တက်မော် IDPs စခန်း၊ အနောက်ရဲ IDPs စခန်း၊ ငှက်ချောင်း-၁(IDPs) စခန်း၊ ငှက်ချောင်း-၂(IDPs) စခန်းများ၌

ခိုလှုံနေကြသည့် ပြည်သူများနှင့် ဆင်တက်မော် (ဘင်္ဂါလီ) များ၊ အနောက်ရဲ (ဘင်္ဂါလီ) များ၊ စစ်ကဲပြင်အထက် (ဘင်္ဂါလီ) များ၊ စစ်ကဲပြင်အောက် (ဘင်္ဂါလီ) များ၊ ကုန်တန်း (ဘင်္ဂါလီ) များနှင့် တောင်ရွာ (ဘင်္ဂါလီ) စုစုပေါင်း ၈၈၃၁ ဦးအနက် နိုဝင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ဆေးထိုးနှံလာကြသူ စုစုပေါင်း ၅၂၆၆ ဦး ထိုးနှံခဲ့ကြောင်း သိရသည်။ ကျော်သန်း(မြို့နယ် ပြန်/ဆက်)





# ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆင်းပုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယပုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းလုပ်ငန်းများတွင် အလှူငွေထည့်ဝင်လှူဒါန်းနိုင်ရေးနှိုးဆော်ခြင်း



မောရုံ(၂၀၃x၉၀)ပေ ၁ လုံး-၈၇၀၀ သိန်း



မုစလိန္နအိုင်

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် (၇)ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယပုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူးများလာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူ ဖြစ်စေရန်ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများနှင့်အညီ တည်ဆောက် ပူဇော်လျက်ရှိပါသည်။

၂။ မာရဝိဇယပုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းများအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်များ၊ တိုင်းရင်းသားပြည်သူတို့၏ စုပေါင်းလှူဒါန်းမှု ဖြင့် အောက်ပါအတိုင်းတည်ဆောက်ပူဇော်သွားမည်ဖြစ်ပါသည်-

စဉ်	လှူဒါန်းနိုင်သည့်အမျိုးအစား	တန်ဖိုး (ကျပ်သိန်း)	လှူဒါန်းနိုင်သည့် အရေအတွက်	လှူဒါန်းပြီး အရေအတွက်	လှူဒါန်းရန်ကျန်ရှိ အရေအတွက်	စဉ်	လှူဒါန်းနိုင်သည့်အမျိုးအစား	တန်ဖိုး (ကျပ်သိန်း)	လှူဒါန်းနိုင်သည့် အရေအတွက်
၁။	မောရုံ(၂၀၃x၉၀x၄၆)ပေ	၈၇၃၀.၂၀	၁ လုံး	-	၁ လုံး				
၂။	ရေပန်းအကြီး (အချင်း ၇၅ ပေ၊ အမြင့် ၁၈ ပေ)	၄၃၂၀	၁ ခု	-	၁ ခု	၁၅။	မုစလိန္နအိုင်(၁ ကန်)		
၃။	ရေပန်းအသေး(အချင်း ၁၅ ပေ၊ အမြင့် ၉ ပေ)	၈၀၅	၁၈ ခု	-	၁၈ ခု	(က)	အဝင်မုခ်အဆောက်အဦ စကျင်မြန်မာမှုလုပ်ငန်း(အတွင်းမီးအပါ)	၃၅၃၆	၁ ခု
၄။	High Mast မီးတိုင် (၂၀ မီတာ(၁)တိုင်)	၄၉၄	၉ တိုင်	၁ တိုင်	၈ တိုင်	(ခ)	ရေကန်ဆောက်လုပ်ခြင်း(၃၁၅ ပေ x ၂၃၄ ပေ)	၁၆၂၄	၁ ကန်
၅။	မဟာရံတံတိုင်း၏မြေထိန်းနံရံ(၁၀ ပေ ၁ ခန်း)	၇၂	၂၀၀ ခန်း	၄ ခန်း	၁၉၆ ခန်း	(ဂ)	ရေကန်အတွင်းပတ်လမ်းနှင့် လက်ရန်းလုပ်ငန်း	၉၁၇	၁ ခု
၆။	မြန်မာ့တစ်ဖက်လှ ခြံစည်းရိုး ၂၇ ပေခန်း	၃၁	၄၅၅ ခန်း	၁၄ ခန်း	၄၄၁ ခန်း	(ဃ)	ရေကန်အပြင်ပတ်လမ်း၊ ဘေးလှေကား ၂ စင်းနှင့်လက်ရန်းလုပ်ငန်း	၁၀၀၈	၁ ခု
၇။	မဟာရံတံတိုင်းရှိ ထောင့်တိုင်(စကျင်မြန်မာမှုပါ)	၁၅	၅၀ တိုင်	၁၂ တိုင်	၃၈ တိုင်	(င)	ရေကန်ပတ်လမ်း မီးတိုင်များထွန်းညှိပေးခြင်းလုပ်ငန်း(၁ တိုင် ၉.၅ သိန်း)	၇၄	၇၄ တိုင်
၈။	လမ်းမီးတိုင်(၉ မီတာ (၁) တိုင်)	၁၀	၁၈၀ တိုင်	၂၉ တိုင်	၁၅၁ တိုင်	၁၆။	ရင်ပြင်တော်ပင်မတ်တား(၁၀ ပေခန်း(၁)ခန်း)	၁၃၂၂	၉ ခန်း
၉။	မဟာရံတံတိုင်း စိန်တောင်စကျင်ကနုတ်ပန်း (စကျင်မြန်မာမှုပါ)	၇	၆၅၂ ခု	၅၁ ခု	၆၀၁ ခု	၁၇။	ချောင်းမြောင်းမြေထိန်းနံရံ(၁၂ ပေ x ၁၇၆ ပေ)	၁၉၃	၈၂ ခု
၁၀။	စကျင်ကျောက်ပြား တစ်ကျင်း	၄.၇	၂၁၁၉.၅၃ ကျင်း	၆ ကျင်း	၂၁၁၃.၅၃ ကျင်း				
၁၁။	မဟာရံတံတိုင်း၏(အင်္ဂတေမြန်မာမှုနှင့် Expansion Joint)	၄.၁	၂၁၈.၁၄ ကျင်း	၁၀ ကျင်း	၂၀၈.၁၄ ကျင်း				
၁၂။	ကွန်ကရစ် ၈ လက်မထု ခင်းကျင်း	၃.၆	၅၉၁၀.၆၆ ကျင်း	၉ ကျင်း	၅၉၀၁.၆၆ ကျင်း				
၁၃။	ကြွေပြား ၁ ကျင်း	၂	၁၇၃၆.၀၈ ကျင်း	၃၅ ကျင်း	၁၇၀၁.၀၈ ကျင်း				
၁၄။	Garden Light (၁ မီတာ(၁)တိုင်)	၁.၂	၉၀ တိုင်	၂၆ တိုင်	၆၄ တိုင်				

၃။ မာရဝိဇယပုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မဟာရံအတွင်း တည်ဆောက်လှူဒါန်းမည့် သာသနိကအဆောက်အဦများအတွက် ကြိုတင်လျာထားစာရင်းပေးသွင်းလှူဒါန်းထားကြသည့် ဘုရားဒါယကာ၊ ဒါယိကာမများအနေဖြင့် မိမိတို့ရည်စူးလှူဒါန်းထားသည့် အလှူငွေများအားလည်းကောင်း၊ အထက်ပါတည်ဆောက်ရေးလုပ်ငန်းများအတွက် အလှူငွေများထည့်ဝင်လှူဒါန်းလိုသည့် ဘုရားဒါယကာ၊ ဒါယိကာမများသည်လည်းကောင်း၊ အင်းဝဘဏ်ငွေစာရင်းအမှတ်၊ ၁၀၀၀၁၀၀၀၁၃၃၅၆၁၇၊ မြဝတီဘဏ်ငွေစာရင်းအမှတ်၊ ၁၀၀၀၁၀၀၀၁၇၆၂၆၆၆၊ ကမ္ဘောဇဘဏ်ငွေစာရင်းအမှတ်၊ ၀၃၄၃၀၂၀၁၇၀၀၂၈၇၀၀၀ တို့သို့ ငွေသားဖြင့်ဖြစ်စေ၊ Account Transfer ဖြင့်ဖြစ်စေ ဦးစွာဆက်သွယ်ပေးသွင်းလှူဒါန်းနိုင်ပြီဖြစ်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များတွင် စုံစမ်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်-

- (က) ဒုတိယဗိုလ်မှူးကြီးအောင်ကျော်ဇော ၀၉-၆၅၀၁၉၉၉၉၆၊ ၀၃၆-၃၁၀၀၅
- (ခ) ဒေါ်အေးအေးကြည် ၀၉-၄၂၉၂၂၅၅၄၈၊ ၀၉-၂၅၅၈၂၅၂၆







**ကိုရိုလွင်ဦး(ခ)ကိုရဲမြတ်**  
**B.A(BUSINESS MANAGEMENT)**  
**DIPLOMA IN TESOL (ENGLAND)**  
**DIPLOMA IN ENGLISH LANGUAGE TEACHINE**  
**METHODOLOGY (Y.I.E)**  
**ADVANCED CERTIFICATE IN ENGLISH (THE BRITISH COUNCIL)**

**အသက်(၄၁)နှစ်**

ရန်ကုန်မြို့၊ ကျိုတော်ရပ်ကွက်၊ တိုက်အမှတ် ၈၇၊ ငါးလွှာ(ဘယ်)၊ ရေကျော်လမ်းမကြီးနေ  
 ဦးခင်မောင်မြင့် - ဒေါ်ခင်မြင့်အေးတို့၏ တစ်ဦးတည်းသောသား၊ ဦးဇော်ဝင်း-ဒေါ်စန်းစန်းဦး၊  
 ဦးတင့်ဆွေ-ဒေါ်စိုးစိုးအောင်တို့၏တူ၊ စုစုဇော်ဝင်း၊ အိယုန်အောင်၊ ဘုန်းမြင့်စံ  
 တို့၏အစ်ကို ကိုရိုလွင်ဦး(ခ)ကိုရဲမြတ်သည် ၂၇-၁၁-၂၀၂၁ရက်(စနေနေ့) ည ၇:၃၀ နာရီတွင်  
 ကွယ်လွန် သွားပါသဖြင့် ၂၈-၁၁-၂၀၂၁ရက်(တနင်္ဂနွေနေ့)ညနေ ၃နာရီတွင် ရေဝေးသုသာန်၌  
 သင်္ဂြိုဟ်ပြီးစီးပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

**ဦးကြည်စန်း(စံပြ)**  
**အသက်(၇၇)နှစ်**

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ လမ်းမတော်လမ်း၊ အမှတ်(၁၄)နေ  
 (ဦးကျိုးဝါး-ဒေါ်ကြင်စိန်)တို့၏သားအကြီးဆုံး၊ ဒေါက်တာ ဒေါ်တင်တင်  
 သန်း၊ ဒေါ်စန်းစန်းအေး၏ခင်ပွန်း၊ Dr. ဦးကျော်သူစိုး-ဒေါ်မေဖူးရီ(USA)၊  
 ဦးရဲလင်းအောင်-ဒေါ်ခင်စေတနာ (USA)၊ ဦးတင်ဦး-ဒေါ်ခင်မာကြည်၊  
 မဟာမာန်ကြည်စန်းတို့၏မွေးသဖောင်ကျေးဇူးရှင် ဦးကြည်စန်းသည် ၂၈-  
 ၁၁-၂၀၂၁ရက် နံနက် ၁၁:၀၀နာရီတွင် (၉၆)ပါးသောရောဂါဖြင့် အာယု  
 ဆေးရုံကြီး၌ ကွယ်လွန်သွားပါသဖြင့် ၃၀-၁၁-၂၀၂၁ရက် (အင်္ဂါနေ့)  
 နံနက် ၁၁နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါ  
 ကြောင်း ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂြိုဟ်ရေးအား အသိပေး အကြောင်း  
 ကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

**မွေးသက္ကရာဇ်အမှန်**  
 ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထား  
 အထက်(ခွဲ) တက္ကသိုလ်ဝင်တန်းမှ(၁၁)  
 ဦးမောင်လှဝင်း၏သမီး မစိုးစိုးအေး၏  
 မွေးသက္ကရာဇ်အမှန်မှာ ၄-၃-၂၀၀၃  
 ဖြစ်ပါကြောင်း။

**အမည်မှန်**  
 ဦးသောင်းထိုက်၏သမီး မြတ်မြို့၊  
 အထက်(၂) သက္ကရာဇ်အမှန်မှာ မသန်းစိုး  
 စက်၏ အမည်မှန်မှာ အိမ်ထောင်စု  
 စာရင်းအရ မသိမိထက်ဖြစ်ပါ  
 ကြောင်း။

မသိမိထက်ဖြစ်ပါ

**အများသိစေရန်အသိပေးကြေညာခြင်း**

ရမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အကွက်အမှတ် (၉၁/၄၃)၊ ဦးပိုင်အမှတ်  
 (၇၅-က)၊ ဧရိယာ ၀ ဒသမ ၁၂၄ဧက အကျယ်အဝန်းရှိ ဦးတင့်ရှိန် အမည်ပေါက်ရှိသော ဂရုန်  
 မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ နံကပ်(၁)ထပ်အဆောက်အအုံ၊ ရေစိတာ၊ လျှပ်စစ်စိတာ၊ ဝင်းခြံ  
 အကာအရံတို့နှင့်တကွ သွယ်တန်းတပ်ဆင်ထားသော စပွယ်ဒါအရပ်ရပ်တို့နှင့်တကွ နေထိုင်ပိုင်ဆိုင်  
 အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို အမည်ပေါက်သူ ဝေခင်ဦးတင့်ရှိန်မှာ ၁၆-၄-၂၀၂၁ ရက်က  
 လည်းကောင်း၊ မိခင် ဒေါ်ညွန့်ညွန့်အေးမှာ ၂၃-၁-၂၀၀၂ရက်ကလည်းကောင်း၊ အသီးသီး ကွယ်လွန်  
 သွားသဖြင့် ကျန်ရစ်သူများသမီး ဝင်းဦးတို့မှ တရားဝင်အကြောင်းမဲ့ အမွေဆက်ခံပိုင်ဆိုင်ပြီး လွှဲပြောင်း  
 ရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံကတိပြုသူများဖြစ်ကြသော ဒေါ်ဝင်းစန္ဒာတင့်ရှိန် (ဘ)ဦးတင့်ရှိန်  
 ၁၃/တကန(နိုင်)၀၄၄၈၉၄ ဒေါ်မေသန့်ဇင် (ဘ) ဦးတင့်ရှိန် ၁၃/တကန(နိုင်) ၀၈၂၂၉၇ ဒေါ်ဥမ္မာ  
 (ဘ) ဦးတင့်ရှိန် ၁၃/တကန(နိုင်)၀၄၄၈၉၅ ဒေါ်သိင်္ဂီတင့်ရှိန် (ဘ) ဦးတင့်ရှိန် ၁၃/တကန(နိုင်)  
 ၀၄၄၈၉၆ ဒေါ်မိုးသူစေ (ဘ) ဦးတင့်ရှိန် ၁၃/တကန(နိုင်) ၀၄၄၈၉၇တို့ထံမှ ကျွန်ုပ်တို့၏မိတ်ဆွေက  
 အဆုံးအပိုင် လက်ရောက်လွှဲပြောင်းပေးပို့ရန်အတွက် ရောင်းကြေးစရန်ငွေများ ပေးချေခဲ့ပြီး  
 ဖြစ်ပါသည်။

အဆိုပါအရောင်းအဝယ်ကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်လို့သူများရှိပါက ခိုင်လုံသော စာရွက်  
 စာတမ်း မူရင်းအထောက်အထားများနှင့်တကွ ကျွန်ုပ်တို့ထံသို့ ၁၄ ရက်အတွင်း လာရောက်  
 ကန့်ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်ရက်ကျော်လွန်ပြီးနောက် ကန့်ကွက်သူမရှိပါက အရောင်း  
 အဝယ်ကိစ္စကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများသိစေရန်  
 အသိပေးကြေညာအပ်ပါသည်။

လွှဲအပ်သူကြားချက်အရ-  
 (ဦးအောင်မြင့်)တရားလွှတ်တော်ရှေ့နေ၏ တပည့်များ  
 ဦးမြင့်ဝင်း(LL.B) ဦးချစ်ညီညီ(LL.B)  
 စဉ်-၁၀၂၉၀/၂၀၁၅ စဉ်-၄၄၂၉/၀၉၈၈  
 (ဥပဒေအကျိုးဆောင်ရှေ့နေများ)

အမှတ်(၂၂၁)၊ ဂေါ့လမ်း၊ ၂၆x၂၇လမ်းကြား၊ မန္တလေးမြို့၊  
 ဖုန်း-၀၂-၄၃၀၄၉၉၀၊ ၀၂-၄၃၀၇၇၇၇၊ ၀၉-၂၀၀၀၂၆၁၊ ၀၉-၇၉၂၀၆၆၆၉၉၉

**အများသိစေရန်ကြေညာခြင်း**

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)၊ ကျန်စစ်သား လမ်း၊  
 အကွက်အမှတ်/မြေကွက်အမှတ်(၁၁)၊ ဟုအောင်တင်သော မြေအကျယ်ပေ(၆၀x၈၀)  
 အကျယ်ရှိ မြေကွက်အား ပြင်ဦးလွင်မြို့၊ မြို့မြေနေရာချထားရေးကော်မတီမှ  
 ဒေါ်သန်းသန်း၊ ၉/မမန(နိုင်)၀၂၁၇၁အမည်ဖြင့် ချထားပေးခဲ့သည့် မြေကွက်အား  
 ကျွန်ုပ်တို့အားလုံးမှ ယခုလက်ရှိနေထိုင်နေပါသည်။ သို့သော် အဆိုပါမြေနှင့်  
 ပတ်သက်သည့် ပိုင်ဆိုင်မှုစာရွက်စာတမ်းမှာ အိမ်အပြောင်းအရွှေ့ပြုလုပ်ရာတွင်  
 ပျောက်ဆုံးခဲ့ပါသဖြင့် ပိုင်ဆိုင်မှုအား ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း လျှောက်ထား  
 ဆောင်ရွက်သွားမည်ဖြစ်ပါ၍ လျှောက်ထားခြင်းအပေါ် ကန့်ကွက်ရန်ရှိပါက ဤကြေငြာ  
 ပါသည့်ရက်မှ (၁၅)ရက်အတွင်း နိုင်ငံလုံးသော အထောက်အထားများနှင့်တကွ လာရောက်  
 ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်သူမရှိပါက ပိုင်ဆိုင်မှု ကိစ္စကို  
 ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာ  
 အပ်ပါသည်။  
 ဒေါ်သန်းသန်း၊ ၉/မမန(နိုင်) ၀၂၁၇၁  
 အမှတ်(၁၁)၊ ရပ်ကွက်ကြီး(၈)၊ ပြင်ဦးလွင်မြို့၊  
 ဖုန်း-၀၉-၄၃၀၇၁၇၁

**ဖခင်အမည်မှန်**

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အထက်  
 (၂) နဝမတန်းမှ မောင်ခိုင်လင်း၏  
 ဖခင်အမည်မှန်မှာ ဦးမောင်သန်းထွန်း  
 ၁၁/ပတန (နိုင်) ၀၇၃၆၄၆ ဖြစ်ပါ  
 ကြောင်း။  
 ဦးမောင်သန်းထွန်း

**ဖခင်အမည်မှန်**

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အထက်  
 (၂) တက္ကသိုလ်ဝင်တန်း အခန်း(၆)  
 အတွဲ (၄)မှ မောင်ခိုင်ပြည့်ဖြိုးထွန်း၏  
 ဖခင် အမည်မှန်မှာ ဦးမောင်သန်းရွှေ  
 ၁၁/မပန(နိုင်)၀၂၀၃၄၇ ဖြစ်ပါကြောင်း။  
 ဦးမောင်သန်းရွှေ

**ကန့်ကွက်နိုင်ပါကြောင်း**

ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ အကွက်အမှတ်(၂)၊ မာန်ဆောင်မြောက်အကွက်၊  
 ဦးပိုင်အမှတ်(၂)၊ ၆၆၆/၆၆၆၊ မြေဧရိယာ(၀ဒသမ ၃၃)ဧကရှိ ဘိုးဘုရားမြေကို ဦးစောဝင်းသစ်ဦးမှ  
 အမည်ပြောင်းလျှောက်ထားလိုပါသဖြင့် ကန့်ကွက်လို့သူရှိပါက ခိုင်လုံသော စာရွက်စာတမ်း  
 အထောက်အထားများနှင့်အတူ ကျွန်တော် ဦးစောဝင်းသစ်ဦးထံ ကြေငြာပါသည့်ရက်မှ ခုနစ်ရက်  
 အတွင်း လာရောက်ကန့်ကွက်နိုင်ပါကြောင်း ကြေညာအပ်ပါသည်။  
 ဦးစောဝင်းသစ်ဦး (ဖုန်း-၀၉-၇၆၆၀၄၇၇)  
 အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဘားအံမြို့

**ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း**

နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ မြေတိုင်းရပ်ကွက်အမှတ် ၁၁/ပုဗ္ဗသီရိမြောက်ရပ်၊  
 သုခဒီပရပ်ကွက်မှ မြေဧရိယာ(၀ဒသမ ၀၅၃)ဧကရှိ ဒေါ်ခင်ဆွေသိန်း ၁၂/ရပသ(နိုင်)  
 ၀၅၁၅၅၇ (ဘ)ဦးစံရွှေ အမည်ပေါက် နှစ်(၃၀)မြေငှားစာချုပ်မြေကွက်အမှတ်  
 (၀-၃၂၉၃၅)ကို နေပြည်တော် စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၏ အထူးကိုယ်စားလှယ်  
 လွှဲစာအမှတ် ၁၁၆/၂၀၁၈(၂၇-၈-၂၀၁၈)ဖြင့် မြေကွက်အမည်ပေါက်၏ ကိုယ်စားလှယ်  
 လွှဲစာရရှိထားသော ဒေါ်မာမာအေး ၉/ပတန(နိုင်)၀၅၃၂၅၄ (ဘ) ဦးသောင်းတင်မှ  
 ဦးရန်နိုင်ထွန်း ၉/ပတန(နိုင်) ၂၅၀၄၄၄ နှင့် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆို  
 ရန်အတွက် မြေပုံ၊ မြေရာဇဝင်ရေးကူးပေးပါရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်  
 လိုသူများ အနေဖြင့် တရားဝင်ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ တရားရုံးအမိန့်ဒီကရီများ  
 အထောက်အထားခိုင်လုံစွာတင်ပြ၍ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊  
 မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြေညာချက်ပါရှိသည့်ရက်မှစ၍ ၁၅ရက်  
 အတွင်း လာရောက်ကန့် ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ကန့်ကွက်မှု  
 မရှိပါက ဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့်လျှောက်  
 ထားလာမှုအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။  
 မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန  
 နေပြည်တော်စည်ပင်သာယာရေးကော်မတီ

**ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း**

နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ မြေတိုင်းရပ်ကွက်အမှတ် ၉/ပုဗ္ဗသီရိ အနောက်ရပ်၊  
 ဝဏ္ဏဒီပရပ်ကွက်မှ မြေဧရိယာ(၀ဒသမ ၀၅၃)ဧကရှိ ဦးညီညီစံ ၉/ပမန(နိုင်)၀၅၀၇၀၄  
 (ဘ)ဦးစံရွှေ အမည်ပေါက် နှစ်(၃၀)မြေငှားစာချုပ်မြေကွက်အမှတ်(၀-၃၁၉၈၉)ကို  
 နေပြည်တော် စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၏ အထူးကိုယ်စားလှယ်လွှဲစာအမှတ်  
 ၁၅၉၄/၂၀၂၀(၁၇-၃-၂၀၂၀)ဖြင့် မြေကွက်အမည်ပေါက်၏ အထူးကိုယ်စားလှယ်လွှဲစာ  
 ရရှိထားသော ဒေါ်သန်းသန်းဌေး ၉/ပတန(နိုင်)၀၅၀၈၀၁(ဘ)ဦးမောင်လွင်မှ ဦးစိုးသူ  
 လွင် ၁၂/ပမန(နိုင်)၀၅၀၉၂၅နှင့် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန်အတွက်  
 မြေပုံ၊ မြေရာဇဝင်ရေးကူးပေးပါရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများ  
 အနေဖြင့် တရားဝင်ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ တရားရုံးအမိန့်ဒီကရီများ  
 အထောက်အထား ခိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊  
 မြို့ပြစီမံ  
 ကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြေညာချက်ပါရှိသည့်ရက်မှစ၍ ၁၅ရက်အတွင်း  
 လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ကန့်ကွက်မှု  
 မရှိပါက ဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့်  
 လျှောက်ထား  
 လာမှုအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။  
 မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန  
 နေပြည်တော်စည်ပင်သာယာရေးကော်မတီ

**ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း**

နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ မြေတိုင်းရပ်ကွက်အမှတ် ၄/ပုဗ္ဗရပ်၊ မင်္ဂလာဒီပ  
 ရပ်ကွက်မှ မြေဧရိယာ(၀ဒသမ ၀၅၃)ဧကရှိ ဒေါ်ခင်စံအောင် ၁၃/ကမန(နိုင်)  
 ၀၈၉၀၀၈(ဘ)ဦးခင်မင်းလှိုင် အမည်ပေါက် နှစ်(၃၀)မြေငှားစာချုပ်မြေကွက်အမှတ်  
 (၀-၄၀၄၀)ကို နေပြည်တော် စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၏ အထူးကိုယ်စားလှယ်  
 လွှဲစာအမှတ် ၇၇/၂၀၂၁(၂၁-၁-၂၀၂၁)ဖြင့် မြေကွက်အမည်ပေါက်၏ အထူး ကိုယ်စား  
 လှယ်လွှဲစာရရှိထားသော ဒေါ်စိစိဝင်း ၁၃/ကမန(နိုင်)၀၅၅၀၁(ဘ)ဦးဝင်းမောင် မှ  
 ဦးကျော်မင်းထွန်း ၉/နထက(နိုင်)၀၆၅၂၅၄နှင့် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်  
 ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင်ရေးကူးပေးပါရန် လျှောက်ထားလာပါသဖြင့်  
 ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ တရားရုံး  
 အမိန့်ဒီကရီများ အထောက်အထား ခိုင်လုံစွာတင်ပြ၍ နေပြည်တော် စည်ပင်သာယာရေး  
 ကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြေညာချက်ပါရှိသည့်ရက်မှ  
 စ၍ ၁၅ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း  
 ကန့်ကွက်မှုမရှိပါက ဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပုံ၊ မြေရာဇဝင်ရေးကူး  
 ခွင့် လျှောက်ထားလာမှုအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာ  
 လိုက်သည်။  
 မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန  
 နေပြည်တော်စည်ပင်သာယာရေးကော်မတီ

**ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း**

နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ မြေတိုင်းရပ်ကွက် အမှတ် ၄/ပုဗ္ဗရပ်၊ မင်္ဂလာ  
 ဒီပရပ်ကွက်မှ မြေဧရိယာ ၀ ဒသမ ၀၅၃ ဧကရှိ ဒေါ်ခင်စံအောင် ၁၃/ကမန  
 (နိုင်)၀၈၉၀၀၈ (ဘ)ဦးခင်မင်းလှိုင် အမည်ပေါက် နှစ်(၃၀)မြေငှားစာချုပ်မြေကွက်  
 အမှတ် ၀-၄၀၄၀ ကို အမှတ် ၈၀/၂၀၂၁ (၂၁-၁-၂၀၂၁)ဖြင့် မြေကွက်အမည်  
 ပေါက်၏ အထူးကိုယ်စားလှယ်လွှဲစာရရှိထားသူ ဒေါ်စိစိဝင်း ၁၃/ကမန(နိုင်)  
 ၀၅၅၀၁(ဘ)ဦးဝင်းမောင် မှ ဦးကျော်မင်းထွန်း ၉/နထက(နိုင်)၀၆၅၂၅၄နှင့်  
 မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ/မြေရာဇဝင် ရေးကူး  
 ပေးပါရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများရှိပါက အထောက်  
 အထား ခိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ  
 စီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ ကြေငြာစာပါသည့်ရက်မှစ၍ ၁၅ ရက် အတွင်း  
 လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ကန့်ကွက်မှု  
 မရှိပါက ဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပုံ/မြေရာဇဝင်ရေးကူးခွင့်  
 လျှောက်ထားလာမှုအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  
 ကြေညာလိုက်သည်။  
 မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန  
 နေပြည်တော်စည်ပင်သာယာရေးကော်မတီ

**ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း**

နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ မြေတိုင်းရပ်ကွက် အမှတ်၁၁/ ပုဗ္ဗသီရိမြောက်ရပ်၊  
 သုခဒီပရပ်ကွက်မှ မြေဧရိယာ ၀ ဒသမ ၁၁၀ ဧကရှိ ဒေါ်ခင်မာကြူ ၁၂/ဥကတ  
 (နိုင်)၀၇၀၆၉ (ဘ) ဦးသိန်းရွှေ အမည်ပေါက် နှစ်(၃၀)မြေငှားစာချုပ်မြေကွက်  
 အမှတ် (၀-၂၂၈၉၃) ကို နေပြည်တော် စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၏အထူးကိုယ်စား  
 လှယ်လွှဲစာအမှတ် ၂၆၂/၂၀၁၅ (၉-၁၁-၂၀၁၅)ဖြင့် မြေကွက်အမည်ပေါက်၏ အထူး  
 ကိုယ်စားလှယ်လွှဲစာရရှိထားသူ ဒေါ်စန္ဒာဦး ၁၂/သယက(နိုင်)၀၈၀၇၉၈ (ဘ)ဦးကျော်  
 သိန်းမှ ဒေါ်လှိုင်မာလတ် ၅/ကာလ(နိုင်)၀၃၁၃၁နှင့် မှတ်ပုံတင်အရောင်းအဝယ်  
 စာချုပ်ချုပ်ဆိုရန်အတွက် မြေပုံ/မြေရာဇဝင် ရေးကူးပေးပါရန် လျှောက်ထားလာပါ  
 သဖြင့် ကန့်ကွက်လိုသူများရှိပါက အထောက်အထားခိုင်လုံစွာတင်ပြ၍ နေပြည်တော်  
 စည်ပင်သာယာရေးကော်မတီ/မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ ကြေငြာစာပါ  
 သည့်ရက်မှစ၍ ၁၅ ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်  
 ကာလအတွင်း ကန့်ကွက်မှုမရှိပါက ဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပုံ/  
 မြေရာဇဝင်ရေးကူးခွင့် လျှောက် ထားလာမှုအား ဆက်လက်ဆောင်ရွက်ပေးသွားမည်  
 ဖြစ်ကြောင်း ကြေညာလိုက်သည်။  
 မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန  
 နေပြည်တော်စည်ပင်သာယာရေးကော်မတီ

**ကန့်ကွက်နိုင်ကြောင်း ကြေညာခြင်း**

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းအထက်ရပ်ကွက်၊ သုမ္မာလမ်း၊  
 အမှတ် ၁၄၊ မြေကွက်ပေါ်ရှိ(၆) ထပ် တိုက် အဆောက်အအုံ၏ မြေညီထပ်ရှိ(ခေါင်း  
 ရင်းခန်းမှန်ခန်း)၊ (မြေရင်းခန်းမှန်ခန်း)၊ ဧရိယာ အကျယ်အဝန်း ၁၂ ၂ ပေ  
 ၄၅ ဝေရှိတိုက် ခန်းများ၏ အကျိုးခံစားခွင့် အရပ်ရပ်အားလုံးတို့ကို လွှဲပြောင်းရောင်းချ  
 ခွင့်ရှိသူဟု ဝန်ခံကတိပြုသူ ဒေါ်စိစိအေး ၁၀/စတန(နိုင်) ၀၄၃၀၇၉ ထံမှ ကျွန်ုပ်တို့  
 ဆွေ ဒေါ်လှိုင်နေပြည်တော် ၁၂/တမန(နိုင်)၀၅၅၀၅၁ က အပြီးအပြတ် ဝယ်ယူရန်  
 အတွက် ရောင်းဖိုးငွေ၏ တစ်စိတ်တစ်ဒေသကို စရန်ငွေပေးချေပြီးဖြစ်ပါသည်။ အဆိုပါ  
 အရောင်းအဝယ်အား ကန့်ကွက်လိုပါက ဤကြေငြာပါသည့်ရက်မှစ၍ ခုနစ်ရက်  
 အတွင်း ပိုင်ဆိုင်မှုအထောက်အထားများဖြင့် ကျွန်ုပ်တို့သို့ လာရောက်ကန့်ကွက်  
 နိုင်ပါသည်။ ထိုသတ်မှတ်ရက်ကျော်လွန်ပါက ဤအရောင်းအဝယ်ကို ဥပဒေနှင့်  
 အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။  
 လွှဲအပ်သူကြားချက်အရ-  
 ဦးသူရအောင်(LL.B) ဦးညိုမင်း(LL.B)  
 အထက်တန်းရှေ့နေ(စဉ်-၅၁၈၄၁) တရားလွှတ်တော်ရှေ့နေ(စဉ်-၁၇၂၀၅)  
 အမှတ် (၂၄)၊ မြောင်းကြီးလမ်း၊ (၉)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်

**ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း**

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ (ဆိပ်ကမ်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၁၆၈)၊  
 အပိုင်(၄)၊ ဦးတင်တင်ကြီးလမ်း၊ မြေကွက်အမှတ်(၃၅၉)၊ ဧရိယာ(၄၀x၆၀)၊ (၂၄၀၀)  
 စတုရန်းပေရှိ မြေပေါ်စီမံမြေကွက်နှင့်ယင်းမြေကွက်ပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်  
 အားလုံး တို့ကို ဝယ်ယူရန်အတွက် (၁၂/ဥကတ(နိုင်)၀၈၀၇၉၀)အမည်ပေါက်ပြီးဆက်စပ်  
 စာချုပ်များဖြင့် ပိုင်ဆိုင်ပြီး တရားဝင်လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိသည့် ဟုန်ခံကတိ  
 ပြုသူဒေါ်မြင့်မြင့်(၀၁၂/တမန(နိုင်)၀၅၀၇၀၈) ထံမှကျွန်ုပ်တို့၏မိတ်ဆွေဒေါ်မျိုးစွယ်ဦး  
 (၁၂/ပမန(နိုင်)၀၄၀၆၆၆) မှအပြီးအပြတ်ဝယ်ယူရန် စရန်ငွေတစ်စိတ်တစ်ဒေသ ကို  
 ပေးချေထားပြီးဖြစ်ပါ၍ ကန့်ကွက်လိုသူများရှိပါက ဤကြေငြာပါသည့်နေ့မှ(၇)ရက်  
 အတွင်းတိုက်ပိုင်လုံသောစာရွက်စာတမ်းများနှင့်အတူ ကျွန်ုပ်တို့ထံသို့ ကိုယ်တိုင်  
 လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ကျော်လွန်သည့်အထိကန့်ကွက်  
 မည့်သူရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ပြီးဆုံးသည့်အထိ ဆက်လက်  
 ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။  
 ဒေါ်မျိုးစွယ်ဦး၏လွှဲအပ်သူကြားချက်အရ-  
 ဒေါ်ခင်မာဦး(LL.B), တရားလွှတ်တော်ရှေ့နေ(စဉ်-15028)  
 အမှတ်(၄၂၀)၊ ဗိုလ်ချုပ်လမ်း၊ ဗမာအေရပ်ကွက်၊  
 ဒေါ်ပုဖြူနယ်၊ ရန်ကုန်မြို့၊ Ph:09-5195418

**ယာဉ်မှတ်ပုံတင်စာအုပ်  
 မိတ္တူလျှောက်ထားခြင်း**

ယာဉ်မှတ်ပုံ ၆၄၀/၃၄၂၆ Honda  
 Click 125 M/C ယာဉ်လက်ဝယ်ရှိသူ  
 ဒေါ်ညွန့်စွယ်ဦး ၆/မမန(နိုင်)၀၆၄၇၅၇ က  
 (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန်  
 လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါ  
 ကိုင်လိုသူအား အထောက်အထားများဖြင့်  
 ကြေငြာသည့်ရက်မှ ၁၅ ရက်အတွင်း  
 အောက်ဖော်ပြပါနည်းလမ်းတို့ဖြင့်လာရောက်  
 ကန့်ကွက်နိုင်ပါသည်။ ကညနစရိုက်ရုံး(မြို့တော်)

**အမည်မှန်နှင့်မွေးသက္ကရာဇ်အမှန်**

ဦးစိုးမြင့်၏သမီး ပုလေးမြို့နယ်၊  
 အထက်(ခွဲ) ပတန်းတန်းမှ အလယ်တန်းပြ  
 ဒေါ်ညွန့်စွယ်အောင်၏အမည်မှန်မှာ ဒေါ်ရင်  
 ရင်အောင် ၆/ပပန(နိုင်) ၀၅၅၂၅၄ ဖြစ်ပြီး  
 မွေးသက္ကရာဇ်အမှန်မှာ တက္ကသိုလ်ဝင်  
 အောင်လက်မှတ်အရ ၁၅-၇-၁၉၈၁ဖြစ်ပါ  
 ကြောင်း။ ဒေါ်ရင်ရင်အောင်

**ယာဉ်မှတ်ပုံတင်စာအုပ်  
 မိတ္တူလျှောက်ထားခြင်း**

ယာဉ်မှတ်ပုံ 43W/65092 Honda Wave  
 110 ယာဉ်လက်ဝယ်ရှိသူ ဦးကြည်သန်း  
 ၁၄/မမန(နိုင်)၀၅၀၂၅၃ က(ကမ-၃)ပျောက်  
 ဆုံး၍မိတ္တူထုတ်ပေးရန် လျှောက်ထားလာ  
 ပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော  
 အထောက်အထားများဖြင့် ကြေငြာသည့်  
 ရက်မှ ၁၅ ရက်အတွင်း အောက်ဖော်ပြပါ  
 နည်းလမ်းတို့ဖြင့်လာရောက်ကန့်ကွက်နိုင်ပါ  
 သည်။ ကညနစရိုက်ရုံး(ပုသိမ်မြို့)

**WA Company Limited နှင့်အများသိစေရန် ကြေညာခြင်း**

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်၊ နီလာလမ်း၊ အမှတ်  
 (၄၀)နေ ဦးမင်းဆွေဦး ၇/ကတန(နိုင်)၀၅၆၀၄၈ လွှဲအပ်သူကြားချက်အရ WA  
 Company Limited ၏ Managing Director ဒေါ်ခင်စန္ဒာလင်း ၁၄/ပပန(နိုင်)  
 ၁၆၈၃၄၀ (ယုန်မင်းဆောင်လုပ်ရေး)နှင့် အများသိစေရန် အောက်ပါအတိုင်း ကြေညာ  
 အပ်ပါသည်-  
 ကျွန်ုပ်တို့ဆွေ ဦးမင်းဆွေဦး ပိုင်ဆိုင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်  
 မြို့နယ်၊ (၁)ရပ်ကွက်၊ နီလာလမ်း၊ အမှတ်(၄၀)ရှိ မြေကွက်ပေါ်တွင် Car Paking  
 ပါသည့် (၃)ခန်းတွဲ (၇)ထပ် RC တိုက်သစ်(၁)လုံး ဆောက်လုပ်ရန်အတွက် WA  
 Company Limited (ယုန်မင်းဆောင်လုပ်ရေး)နှင့် တိုက်ခန်းအကျိုးတူ ခွဲဝေခံစား  
 ခြင်း သဘောတူကတိစာချုပ်(၁၃-၅-၂၀၁၇)ရက်တွင် ဒေါ်ခင်စန္ဒာလင်း (WA  
 Company ၏ MD) နှင့် ကျွန်ုပ်တို့ဆွေ ဦးမင်းဆွေဦး (မြေရှင်) တို့နှစ်ဦးနှစ်ဖက်  
 စာချုပ်ချုပ်ဆိုကာ လုပ်ငန်းအပ်နှံခဲ့ကြပါသည်။ ထိုစာချုပ်ပါ သဘောတူကတိပြုချက်  
 များအတိုင်း ကန့်ကွက်တာဘက်မှ စာချုပ်ချုပ်ဆိုပြီးသည့်မှစ၍ (၄)နှစ်ကျော်ကြာ  
 ပေးနေအချိန်ထိ တိုက်သစ်အား ဆောက်လုပ်နိုင်ခြင်းမရှိဘဲ အကြောင်းမဲ့ ပျက်ကွက်  
 ခဲ့ပါသဖြင့် ဤကြေငြာပါသည့်ရက်မှစ၍ (၁၃-၅-၂၀၁၇)ရက်စွဲပါ တိုက်သစ်ဆောက်လုပ်  
 ရန် သဘောတူကတိစာချုပ်အား ကျွန်ုပ်တို့ဆွေ ဦးမင်းဆွေဦး (မြေရှင်)ဘက်မှ  
 တရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း WA Company Limited နှင့်အများသိစေရန်  
 ကြေညာအပ်ပါသည်။  
 ဦးမင်းဆွေဦး၏ လွှဲအပ်သူကြားချက်အရ-  
 ဦးစော်မျိုးထက်(LL.B)  
 အထက်တန်းရှေ့နေ(စဉ်-၃၇၁၇၉)  
 ဒေါ်သိတာစန်းလှိုင်(ခ)သိတာစန်း(LL.B,D.B.L)  
 အထက်တန်းရှေ့နေ(စဉ်-၅၁၇၆၉)  
 အမှတ်(၈၂)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊  
 ဖုန်း-၀၉-၄၂၀၄၀၄၀၄၀၊ ၀၉-၄၃၀၄၃၀၂၅

**မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ် လူသစ် ဘဝသစ်**

# ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် ၉ ရပ်

## ၁။ နိုင်ငံရေး

- (က) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊
- (ခ) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး၊
- (ဂ) လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး “မူ”ကို ဆက်လက် လိုက်နာကျင့်သုံးရေး၊

## ၂။ စီးပွားရေး

- (က) စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ် များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကို လည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊

- (ခ) ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊

- (ဂ) ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန် များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက် ဖော်ဆောင်ရေး၊

## ၃။ လူမှုရေး

- (က) စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန် ထက်မြက်ရေး၊

- (ခ) တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစား လိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊

- (ဂ) တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး။

# အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် စက်ရုံ၊ အလုပ်ရုံ ၂၃ ခု ပျက်စီးဆုံးရှုံးခဲ့ရ

နေပြည်တော် နိုဝင်ဘာ ၂၉

CRPH နှင့် NUG အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသောပြည်သူများကို အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အအုံများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ပုဂ္ဂလိကပိုင်ပစ္စည်းများနှင့် စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖျက်ဆီးခြင်းနှင့်ပစ္စည်းများ လုယက်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

စာမျက်နှာ ၁၂ ကော်လံ ၁



ရွှေပြည်သာမြို့နယ်တွင် ဝါးတစ်ရာစက်မှုစုနယ် အမှတ် (၄၉/၁၄၇)၊ GTIG Hubo အထည်ချုပ်စက်ရုံကို မီးရှို့မှု။

မီးရှို့ခံရသည့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ “ရွှေနဂါး” ဓာတ်မြေဩဇာစက်ရုံ။

အာဆီယံ ယူ-၂၂ ပြိုင်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာ ယူ-၂၂ အသင်း ဇန်နဝါရီလဆန်း စတင်ပြင်ဆင်မည်

ရန်ကုန် နိုဝင်ဘာ ၂၉

မြန်မာ ယူ-၂၂ အသင်းသည် လာမည့်နှစ်တွင် ယှဉ်ပြိုင်ရမည့် ၂၀၂၂ အာဆီယံ ယူ-၂၂ ပြိုင်ပွဲနှင့် (၃၁) ကြိမ်မြောက် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲအတွက် ဇန်နဝါရီလဆန်းတွင် စတင်လေ့ကျင့် ပြင်ဆင်သွားမည်ဖြစ်သည်။

မြန်မာအသင်း ယှဉ်ပြိုင်မည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၆ ရက် အထိ ကမ္ဘောဒီးယားနိုင်ငံ၊ စာမျက်နှာ ၂၆ ကော်လံ ၅

ချယ်ဆီးကို သရေကျသောကြောင့် ပရီမီယာလိဂ်သုံးပွဲဆက် နိုင်ပွဲပျောက်ခဲ့သည့် မန်ယူ

ပရီမီယာလိဂ်ပွဲစဉ် (၁၃) အဖြစ် အမှတ်ပေးဇယား ဦးဆောင်သူ ချယ်ဆီးအသင်းနှင့် မန်ယူအသင်း တို့ပွဲစဉ်ကို နိုဝင်ဘာ ၂၈ ရက် ညပိုင်းက ချယ်ဆီးအိမ်ကွင်း စတန်းဖို့ဒ်ဘရစ်၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် တစ်ရိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။

ယခုပွဲစဉ် သရေကျခဲ့သော ကြောင့် ချယ်ဆီးအသင်းက ပွဲစဉ် (၁၃) အပြီး ရမှတ် ၃၀ ဖြင့် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့ကာ မန်ယူအသင်း က ၁၈ မှတ်ဖြင့် အဆင့် (၈) နေရာ သို့ တက်လှမ်းနိုင်ခဲ့သည်။

ယခုပွဲစဉ်တွင် ချယ်ဆီး အသင်းရော မန်ယူအသင်းပါ ပွဲထွက် ကစားသမား ၁၁ ဦး စာရင်း၌ အဓိက ကစားသမား လူကာကူနှင့် စီရော်နယ်ဒိုတို့ကို အသုံးပြုလာခြင်းမရှိဘဲ ဒုတိယ ပိုင်းတွင်မှ လူစားဝင်ကစားသမား စာမျက်နှာ ၂၆ ကော်လံ ၁

**၂၉-၁၁-၂၀၂၁ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ**

- ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် **၃၇၀**
- ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ **၉**
- ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်း **၁.၈၅ %**

**စစ်တွေမြို့အနောက်မြောက်ဘက် ၃၈ မိုင်ခန့်အကွာ၌ ဘင်္ဂါလီ ၂၂၈ ဦး လိုက်ပါလာသည့် စက်လှေ ၁ စင်း ဖမ်းဆီးရမိ** **စာ - ၂၂**

.....

**မဟာအောင်မြေမြို့နယ်၊ ရဲမန်တောင်ရပ်ကွက်ရှိ အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်းခွဲအား အကြမ်းဖက်သမားများက လက်ပစ်ပစ်ဖြင့် ဖောက်ခွဲဖျက်ဆီး** **စာ - ၂၂**

## မုံရွာမြို့အတွင်း အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းနှင့် လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်နေသော မုံရွာ သံမဏိ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၉

NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ စက်ရုံ၊ အလုပ်ရုံများအား ဖောက်ခွဲ ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့ ဆောင်ရွက်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၇ ရက်တွင် မုံရွာ သံမဏိ PDF အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ပတ်သက် ဆက်သွယ်နေသော မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်နေ ကျော်ဦး(ခ) ကျော်ကျော်ဦး(၄၇) နှစ်ကို ဖမ်းဆီး ရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၈ ရက်တွင် ချမ်းမြဝတီရပ်ကွက်၊ “အားသစ်” တည်းခိုခန်း၊ အခန်းအမှတ်(၃၀၁)၌ အောင်ကျော်ဇင် (၂၇)နှစ်၊ ဝေဖြိုးကျော်(ခ)အသေးလေး (၂၅) နှစ်၊ ဟိန်းထက်ဝင်း (၂၀) နှစ်နှင့် ဝင်းကို(၁၉) နှစ်တို့လေးဦးကို ဖမ်းဆီးရမိခဲ့သည်။

စာမျက်နှာ ၁၀ ကော်လံ ၁



သိမ်းဆည်းရမိသည့် ၄၀ မမ ပုံးပစ်လောင်ချာနှင့် AK 47 သေနတ်လက်နက်များ။